

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
(မှတ်ပုံတင်အမှတ် ၁၄၉၁၆၉၄၆၆)

ဘဏ္ဍာရေးရှင်းတမ်းများ
၃၁.၃.၂၀၂၆ ရက်နေ့ကုန်ဆုံးသောနှစ်အတွက်
(၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်)

V ADVISORY LIMITED
လက်မှတ်ရပြည်သူ့စာရင်းကိုင်များ

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
ကုမ္ပဏီဆိုင်ရာအချက်အလက်များ

မှတ်ပုံတင်နှင့် လိုင်စင်

ကုမ္ပဏီမှတ်ပုံတင်အမှတ်	၁၄၉၁၆၉၄၆၆
ဘဏ်လုပ်ငန်းလိုင်စင်အမှတ်	မဗဘ/ပဘ(အာရ်)-၀၁/၀၈/၂၀၁၆ ရက်စွဲ ၁၀.၈.၂၀၁၆
နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်အမှတ်	စီဘီအမ်-အက်ဖ်အီးအမ်ဒီ - ၉၂/၂၀၁၂ (၂၄.၈.၂၀၁၂)
နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်အမှတ်	စီဘီအမ်-အက်ဖ်အီးအမ်ဒီ - ၇/၂၀၁၁ (၂၄.၁၀.၂၀၁၁)
မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အမှတ်	မဗဘ/ဘဏ်စီစစ်/ဝန်ဆောင်မှု (၇၂/၂၀၁၅) ရက်စွဲ ၂၂.၅.၂၀၁၅

ဒါရိုက်တာများ

ဦးတိုးအောင်မြင့်	ဥက္ကဋ္ဌ
ဦးအောင်သွင်ဦး	ဒုတိယဥက္ကဋ္ဌ
ဦးအောင်စိုး	ဒါရိုက်တာ
ဦးလှဦး	ဒါရိုက်တာ
ဦးထွန်းလွင်	ဒါရိုက်တာ
ဦးအုန်းဆိုင်	ဒါရိုက်တာ
ဒေါ်ခင်မာမြင့်	ဒါရိုက်တာ
ဦးအောင်အောင်	ဒါရိုက်တာ
ဒေါ်ဆုမြတ်သူ	ဒါရိုက်တာ
ဒေါ်ချိုချိုအေး	အမှုဆောင်အရာရှိချုပ်/ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး
ဦးဌေးချွန်	သီးခြားလွတ်လပ်သော ဒါရိုက်တာ

ရုံးခန်းလိပ်စာ

အမှတ် ၃၈၃၊ မဟာဗန္ဓုလလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

စာရင်းစစ်

V Advisory Limited
လက်မှတ်ရပြည့်သူ့စာရင်းကိုင်များ

မာတိကာ

မာတိကာ	စာမျက်နှာ
ဒါရိုက်တာများ၏ တင်ပြချက်	၁-၂
ပြင်ပစာရင်းစစ် အစီရင်ခံစာ	၃-၇
ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း	၈
ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း	၉
အစုရှယ်ယာရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှု ရှင်းတမ်း	၁၀
ငွေသားစီးဆင်းမှုရှင်းတမ်း	၁၁
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ	၁၂-၅၁
နောက်ဆက်တွဲ ဇယားများ	၅၂-၅၃

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်

ဒါရိုက်တာများ၏တင်ပြချက်

ကျွန်ုပ်တို့ဒါရိုက်တာများ၏ ရေးသားတင်ပြချက်များအား ဘဏ္ဍာရေးရှင်းတမ်းများနှင့်အတူ အစုဝင်များသို့တင်ပြပါသည်။

ဒါရိုက်တာများ၏ ထင်မြင်ယူဆချက်

ဘဏ္ဍာရေးရှင်းတမ်းများကို ၂၀၂၆ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ရှိ ဘဏ်၏ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း၊ ၎င်းနေ့ ကုန်ဆုံးသောနှစ်နှင့်ဆိုင်သော ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်းနှင့် ငွေသားစီးဆင်းမှုရှင်းတမ်းများအား သင့်လျော်မှန်ကန်စွာ ရေးဆွဲထားပါသည်။ ဘဏ်သည် ပေးရန်ရှိသောအကြွေးများကို အချိန်စေ့ရောက်သောအခါ ပေးနိုင်သည်ဟု ယုံကြည်နိုင်လောက်သော အခြေအနေရှိပါသည်။

ဒါရိုက်တာများ

ဘဏ်၏နာယကမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဖြစ်ပြီး ယခုတင်ပြချိန်၌ ရှိသော ဘဏ်၏ဒါရိုက်တာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်	အမည်	ရာထူး
၁။	ဦးတိုးအောင်မြင့်	ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ
၂။	ဦးအောင်သွင်ဦး	ဒုတိယဥက္ကဋ္ဌ
၃။	ဦးအောင်စိုး	ဒါရိုက်တာ
၄။	ဦးလှဦး	ဒါရိုက်တာ
၅။	ဦးထွန်းလွင်	ဒါရိုက်တာ
၆။	ဦးအုန်းဆိုင်	ဒါရိုက်တာ
၇။	ဒေါ်ခင်မာမြင့်	ဒါရိုက်တာ
၈။	ဦးအောင်အောင်	ဒါရိုက်တာ
၉။	ဒေါ်စုမြတ်သူ	ဒါရိုက်တာ
၁၀။	ဒေါ်ချိုချိုအေး	အမှုဆောင်အရာရှိချုပ်/ ဒါရိုက်တာအဖွဲ့အတွင်းရေးမှူး
၁၁။	ဦးဌေးချွန်	သီးခြားလွတ်လပ်သော ဒါရိုက်တာ



မြန်မာနိုင်ငံသားများဘဏ်
MCB
Myanmar Citizens Bank

www.mcb.com.mm
info@mcb.com.mm
+95-9-940051234
Swift: MCIZMMMY

ဒါရိုက်တာများမှ အစုရှယ်ယာများနှင့် ငွေချေးစာချုပ်များအား ဝယ်ယူနိုင်သည့် အစီအစဉ်

ဘဏ္ဍာရေးကာလအတွင်းတွင်ဖြစ်စေ ကာလကုန်သည့်အချိန်တွင်ဖြစ်စေ ဘဏ်၏ဒါရိုက်တာများမှ (သို့) ဘဏ်၏ မိတ်ဖက် အဖွဲ့အစည်းများ၏ အစုရှယ်ယာများ၊ ငွေချေးစာချုပ်များအား ဝယ်ယူခြင်းဖြင့် အကျိုးဖြစ်ထွန်းစေရန် စီစဉ်ဆောင်ရွက်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိပါ။

ရွေးပိုင်ခွင့်ရှိသောအစုရှယ်ယာများ

ဘဏ်၏ မထုတ်ဝေရသေးသောရှယ်ယာများအား ဘဏ္ဍာရေးနှစ်အတွင်း Subscribe ပြုလုပ်ရန်အတွက် ရွေးပိုင်ခွင့်ပြုထားခြင်း မရှိပါ။

ဘဏ်၏မထုတ်ဝေရသေးသော ရှယ်ယာများကို Option နည်းလမ်းများဖြင့်ဝယ်ယူရန်အတွက် ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ဝေ ထားခြင်းမရှိပါ။

ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန် ဘဏ်မှ Option အနေဖြင့် မထုတ်ဝေရသေးသော အစုရှယ်ယာ မရှိပါ။

ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကြေစေသောလက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်

ဒါရိုက်တာများအနေဖြင့် ဘဏ်သည် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (MFIU) မှ ထုတ်ပြန်ထားသော ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကြေစေသောလက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှု တိုက်ဖက်ရေးဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များကို အပြည့်အဝလိုက်နာရန် ကတိပြုထားကြောင်း အတည်ပြုအပ်ပါသည်။

ဆက်နွယ်သူများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

ဒါရိုက်တာများအဖွဲ့အနေဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း မှတ်စု ၂၈ တွင် ဖော်ပြထားသည်မှအပ အခြားဆက်နွယ်ပတ်သက်သူများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ မရှိကြောင်း အတည်ပြုအပ် ပါသည်။

ဒါရိုက်တာများကိုယ်စား


တိုးအောင်မြင့်

ဥက္ကဋ္ဌ

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.
☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

ပြင်ပစာရင်းစစ်၏အစီရင်ခံစာ

မြန်မာနိုင်ငံသားများဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

ကုမ္ပဏီတွင်ပါဝင်သူများသို့

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်စာရင်းစစ်ဆေးခြင်းအစီရင်ခံစာ

ထင်မြင်ယူဆချက်

ကျွန်ုပ်တို့စာရင်းစစ်အဖွဲ့သည် “မြန်မာနိုင်ငံသားများဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်” ၏ ၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် အရှုံးအမြတ်နှင့် အခြားဝင်ငွေအလုံးစုံ ပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း၊ အရေးပါသော စာရင်းဆိုင်ရာမူဝါဒများပါဝင်သည့်စာရင်းမှတ်စုများပါဝင်သည့် ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးခဲ့ပြီး ဖြစ်ပါသည်။

ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့နှင့်အညီ “မြန်မာနိုင်ငံသားများဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်” ၏ ၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေနှင့် ထိုနေ့ကုန်ဆုံးသောနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုရလဒ်၊ အစုရှင်များ၏ပိုင်ဆိုင်မှုများပြောင်းလဲမှုနှင့် ငွေသားစီးဆင်းမှုတို့ကို အရေးပါမှုရှိထောင်မှ သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း ကျွန်ုပ်တို့ ထင်မြင်ယူဆပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်ပေါ်အခြေခံမှု

ကျွန်ုပ်တို့၏စာရင်းစစ်ဆေးခြင်းကို နိုင်ငံတကာစာရင်းစစ်ဆေးခြင်းဆိုင်ရာစံများအရ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစံများအရ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများကို စာရင်းစစ်အစီရင်ခံစာတွင်ပါဝင်သော စာရင်းစစ်၏တာဝန်ဆိုသောအပိုဒ်တွင်လည်း ထပ်မံ၍ရှင်းလင်းဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ အခန်း ၂၇၉ (ဃ)နှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးရှင်းတမ်းများကိုစာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သည့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များအရ ဘဏ်နှင့်ဆက်သွယ်မှုကင်းရှင်းပြီး အခြားသော ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ဝတ္တရားများကိုလည်း ပြည့်မီအောင် ဆောင်ရွက်ထားပါသည်။ ကျွန်ုပ်တို့ ရရှိထားသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ အထောက်အထားများသည် ပြည့်စုံလုံလောက်သင့်လျော်ပြီး ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်ပေးရန် အခြေခံတစ်ခုဖြစ်သည်ဟု ယုံကြည်ပါသည်။

အဓိကကျသောစာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ

အဓိကကျသောစာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များဆိုသည်မှာ ဘဏ္ဍာရေးရှင်းတမ်းများအား ကျွန်ုပ်တို့စစ်ဆေးခဲ့ရာတွင် အရေးပါဆုံးသောအချက်များဟု မိမိတို့၏အတတ်ပညာကျွမ်းကျင်မှုအရ ဆုံးဖြတ်ထားသည့် ကိစ္စရပ်များပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘဏ္ဍာရေးရှင်းတမ်းများအားစစ်ဆေးမှုတစ်ခုလုံးတွင် အဆိုပါကိစ္စရပ်များကို ဦးတည်ဆောင်ရွက်ခဲ့ခြင်းကို ဆိုလိုပြီး ယင်းပေါ်တွင်အခြေခံ၍ ကျွန်ုပ်တို့၏ထင်မြင်ယူဆချက် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ သီးခြားထင်မြင်ယူဆချက်များပေးမည် မဟုတ်ပါ။



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.

☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

အဓိကကျသောစာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်	ကျွန်ုပ်တို့မည်သို့ဆောင်ရွက်ခဲ့သည်
ဆက်သွယ်ဆောင်ရွက်သူများသို့ ချေးငွေများနှင့် ကြိုတင်ထုတ်ချေးငွေများအပေါ် အထွေထွေလျာထားခြင်း	
၃၁.၃.၂၀၂၆ ရက်နေ့တွင် ဘဏ်သည် ဆက်သွယ်ဆောင်ရွက်သူများထံမှ ချေးငွေများနှင့် ကြိုတင်ချေးငွေ များ ရရန်လက်ကျန် ကျပ် ၁,၁၂၆,၂၆၅.၈၀ သန်းရှိသည်ဟု တင်ပြထားပါသည်။ ကြွေးမြီဆုံးရှုံးနိုင်မှုအန္တရာယ်ကို သုံးသပ်ရာတွင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ လိုအပ်ပြီး ဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာရန် လိုအပ်သဖြင့် ဤကိစ္စရပ်ကို အဓိကစာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်အဖြစ် ကျွန်ုပ်တို့ သတ်မှတ်ပါသည်။ ဤနေရာတွင် စတင်ထုတ်ချေးချိန်ရှိ ကြွေးမြီဆုံးရှုံးနိုင်မှုအန္တရာယ်နှင့် တန်ဖိုးလျော့ကျမှု မရှိသည့် ကြွေးမြီများ၏ ဆုံးရှုံးနိုင်မှုအန္တရာယ်ကို အကဲဖြတ်ခြင်း၊ ကြွေးမြီဆုံးရှုံးနိုင်မှုအန္တရာယ် တိုးမြှင့်လာမှု ရှိမရှိ သတ်မှတ်ခြင်းတို့ ပါဝင်ပါသည်။	ကျွန်ုပ်တို့သည် ဘဏ်၏ချေးငွေထုတ်ပေးခြင်းလုပ်ငန်းစဉ်နှင့် တန်ဖိုးလျော့ကျမှု သုံးသပ်အကဲဖြတ်သော အဓိကကျသည့် ထိန်းချုပ်ကွပ်ကဲမှုများ၏ ဒီဇိုင်းနှင့် ထိရောက်စွာလည်ပတ်မှုတို့ကို သုံးသပ်ခဲ့ပါသည်။ ကျွန်ုပ်တို့လုပ်ဆောင်သည့် နည်းလမ်းသည် စီမံအုပ်ချုပ်မှုတည်ဆောက်ပုံ၏ အခန်းကဏ္ဍ၊ အချက်အလက်များ ထည့်သွင်းရာတွင်ပြည့်စုံမှု၊ တိကျမှုနှင့် ကြွေးမြီဆုံးရှုံးနိုင်မှု အန္တရာယ်စောင့်ကြပ်ကြီးကြပ်မှုတို့ကို အလေးပေးခဲ့ပါသည်။ ကျွန်ုပ်တို့၏ သုံးသပ်မှုများနှင့် ကောက်နုတ်စစ်ဆေးမှုများအရ အဆိုပါ ထိန်းချုပ်ကွပ်ကဲမှုများကို ယုံကြည်စိတ်ချနိုင်ကြောင်း သတ်မှတ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကြွေးမြီဆုံးရှုံးနိုင်မှုအန္တရာယ် တိုးမြှင့်လာခြင်း ရှိမရှိ အကဲဖြတ်ခြင်းအပါအဝင် ချေးငွေဆုံးရှုံးနိုင်ခြေ အထွေထွေလျာထားမှုကို သတ်မှတ်ရာတွင် အသုံးပြုခဲ့သော ယူဆချက်များကို သုံးသပ်ခဲ့ပါသည်။ အချုပ်အားဖြင့် ချေးငွေဆုံးရှုံးနိုင်ခြေအထွေထွေလျာထားခြင်း ကျပ် ၂၂,၅၂၅.၃၂ သန်း - ရန်ပုံငွေများအောက်တွင် ကျပ် ၄,၄၉၆.၃၁ သန်း နှင့် အခြားပေးရန် တာဝန်များအောက်တွင် ကျပ် ၁၈,၀၂၉.၀၁ သန်း - ပြုလုပ်ထားခြင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၇/၂၀၁၇ နှင့် ညီညွတ်ကြောင်း၊ တန်ဖိုးလျော့ကျခြင်း မရှိသေးသော ချေးငွေများသတ်မှတ်ချက်သည် သင့်လျော်ကြောင်း သတ်မှတ်ခဲ့ပါသည်။
ဆက်သွယ်ဆောင်ရွက်သူများသို့ ချေးငွေများနှင့် ကြိုတင်ချေးငွေများအပေါ် သီးခြားလျာထားခြင်း	
၃၁.၃.၂၀၂၆ ရက်နေ့တွင် ဘဏ်သည် ဆက်သွယ်ဆောင်ရွက်သူများထံမှ ချေးငွေများနှင့် ကြိုတင်ချေးငွေများ ရရန်လက်ကျန် ကျပ် ၁,၁၂၆,၂၆၅.၈၀ သန်း ရှိသည်ဟု တင်ပြထားပါသည်။ ဘဏ်သည် ထိုချေးငွေများနှင့် ကြိုတင်ချေးငွေများအနက် တန်ဖိုးကျဆင်းနေသည့် ချေးငွေများနှင့် ကြိုတင်ချေးငွေများအပေါ် ချေးငွေဆုံးရှုံးနိုင်ခြေ သီးခြားလျာထားခြင်း ကျပ် ၂,၉၇၆.၃၀ သန်း ပြုလုပ်ထားပါသည်။ စီမံခန့်ခွဲသူများ၏ တန်ဖိုးလျော့ကျမှု အကဲဖြတ်ခြင်းများတွင် သဘာဝအရ ပုဂ္ဂိုလ်ရေးအမြင်ဖြင့် ဆောင်ရွက်မှုများ ပါဝင်နိုင်ခြင်းကြောင့် ဤကိစ္စရပ်ကို အဓိကစာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်အဖြစ် ကျွန်ုပ်တို့ သတ်မှတ်ပါသည်။	ကျွန်ုပ်တို့သည် ဘဏ်၏တန်ဖိုးလျော့ကျနေသော ချေးငွေများနှင့် ကြိုတင်ထုတ်ချေးငွေများအပေါ် သီးခြားလျာထားခြင်း လုပ်ငန်းစဉ်နှင့် တန်ဖိုးလျော့ကျမှု သုံးသပ်အကဲဖြတ်သော အဓိကကျသည့် ထိန်းချုပ်ကွပ်ကဲမှုများ၏ ဒီဇိုင်းနှင့် ထိရောက်စွာလည်ပတ်မှု တို့ကို သုံးသပ်ခဲ့ပါသည်။ ဤထိန်းချုပ်မှုများတွင် ကြွေးမြီဆုံးရှုံးနိုင်မှု အန္တရာယ်စောင့်ကြပ်ကြီးကြပ်မှု၊ ကြွေးမြီစွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် စောင့်ကြပ်စစ်ဆေးခြင်း၊ တန်ဖိုးလျော့ကျမှု ညွှန်းကိန်းများကို အချိန်မှီ သတ်မှတ်ဖော်ထုတ်ခြင်းနှင့် အာမခံပစ္စည်းများ၏ တန်ဖိုးသတ်မှတ်ခြင်းတို့ ပါဝင်သည်။ ထို့အပြင် ချေးငွေများနှင့် ကြိုတင်ထုတ်ချေးငွေများကို အတန်းအစား ခွဲခြားခြင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ အမှတ် ၁၇/၂၀၁၇ နှင့် ကိုက်ညီမှုရှိမရှိ၊ ထို့အပြင် တန်ဖိုးလျော့ကျမှု အရုံးရှိကြောင်းပြသသည့် အထောက်အထားများ ရှိမရှိကိုလည်း အကဲဖြတ်သုံးသပ်ခြင်းလည်း ပါဝင်သည်။ ကျွန်ုပ်တို့၏



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.

☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

	သုံးသပ်မှုများနှင့် ကောက်နုတ်စစ်ဆေးမှုများအရ အဆိုပါထိန်းချုပ်မှုများကို ယုံကြည်စိတ်ချနိုင်ကြောင်း သတ်မှတ်ခဲ့ပါသည်။ အနှစ်ချုပ်အားဖြင့် ချေးငွေဆုံးရှုံးနိုင်ခြေသီးခြားလျာထားခြင်းသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၇/၂၀၁၇ နှင့် ကိုက်ညီကြောင်း၊ တန်ဖိုးလျော့ကျမှု၏ ထိခိုက်မှုအတိုင်းအတာကို သတ်မှတ်ချက်သည် သင့်လျော်ကြောင်း သတ်မှတ်ခဲ့ပါသည်။
--	--

ဘဏ္ဍာရေးရှင်းတမ်းများနှင့် စာရင်းစစ်၏အစီရင်ခံစာမှအပ အခြားသတင်းအချက်အလက်များ

ဘဏ္ဍာရေးရှင်းတမ်းများနှင့် စာရင်းစစ်၏အစီရင်ခံစာမှအပ အခြားသတင်းအချက်အလက်များ (“အခြားသတင်းအချက်အလက်များ”) သည် စီမံအုပ်ချုပ်သူများ၏တာဝန်ဖြစ်ပါသည်။ အဆိုပါ အခြားသတင်းအချက်အလက်များသည် ဘဏ္ဍာရေးရှင်းတမ်းများနှင့် စာရင်းစစ်၏အစီရင်ခံစာမှအပ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်များ ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ထင်မြင်ယူဆချက်သည် အခြားသတင်းအချက်အလက်များနှင့် မသက်ဆိုင်ပါ။ ယင်းအပေါ်တွင် မည်သည့်အာမခံချက်ဆိုင်ရာတင်ပြချက်များကိုလည်း ဖော်ပြမည်မဟုတ်ပါ။

စီမံခန့်ခွဲသူများနှင့် ဘဏ္ဍာရေးရှင်းတမ်းများအတွက် စီမံအုပ်ချုပ်မှုတာဝန်ရှိသူများ၏တာဝန်

ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီပြုစုရန်၊ သင့်လျော်မှန်ကန်စွာ ဖော်ပြရန်၊ မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အဓိကကျသောမှားယွင်းဖော်ပြမှုများကင်းရှင်းသည့် သင့်လျော်မှန်ကန်သော ဘဏ္ဍာရေးရှင်းတမ်းများကို တင်ပြနိုင်ရန်အတွက် ဒါရိုက်တာများက လိုအပ်သည်ဟုသတ်မှတ်သည့် လုပ်ငန်းတွင်းထိန်းချုပ်မှုများကို ထားရှိရန် တို့မှာ စီမံခန့်ခွဲသူများ၏ တာဝန်ဖြစ်ပါသည်။

စီမံခန့်ခွဲသူများ(ဒါရိုက်တာများ)သည် ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရန်ရည်ရွယ်ခြင်း သို့မဟုတ် လုပ်ငန်းများရပ်ဆိုင်းခြင်း သို့မဟုတ် လက်တွေ့ကျသော အခြားနည်းလမ်းမရှိခြင်းတို့မှအပ ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲပြုစုရာတွင် ဘဏ်၏ ရှေ့ဆက်လုပ်ကိုင်နိုင်မည့်စွမ်းရည်ကို အကဲဖြတ်ခြင်း၊ အဆိုပါအခြေအနေနှင့်သက်ဆိုင်သည်များကိုထုတ်ဖော်တင်ပြခြင်း၊ ရှေ့ဆက်လုပ်ကိုင်နိုင်မည့်ယူဆချက်ကိုအခြေခံ၍ စာရင်းပြုစုခြင်းတို့အတွက် တာဝန်ရှိပါသည်။ စီမံအုပ်ချုပ်မှုတာဝန်ရှိသူများသည် ဘဏ်၏ ဘဏ္ဍာရေးအစီရင်ခံခြင်းလုပ်ငန်းစဉ်ကို ကြီးကြပ်ရန် တာဝန်ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများစာရင်းစစ်ဆေးခြင်းအပေါ်စာရင်းစစ်၏တာဝန်

ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးရှင်းတမ်းများအားလုံးကို ခြုံငုံ၍ မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အဓိကကျသော မှားယွင်းဖော်ပြမှုများမှ ကင်းရှင်းကြောင်း ကျိုးကြောင်းဆီလျော်စွာသေချာမှုရှိစေရန်နှင့် ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက် ပါဝင်သည့် စာရင်းစစ်အစီရင်ခံစာကိုတင်ပြရန် ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်စွာ သေချာမှု ရှိသည် ဆိုရာတွင် မြင့်မားသည့်အာမခံချက်ဖြစ်သော်လည်း နိုင်ငံတကာစာရင်းစစ်ဆေးခြင်းဆိုင်ရာစံများနှင့်အညီ စာရင်းစစ်ဆေးခြင်းသည် အဓိကကျသောမှားယွင်းဖော်ပြမှုတစ်ခုခုရှိနေခြင်းကိုတွေ့ရှိနိုင်သည်ဟု အာမခံခြင်း မဟုတ်ပါ။ မှားယွင်းဖော်ပြမှုများသည် မသမာမှု သို့မဟုတ် မှားယွင်းမှုကြောင့် ပေါ်ပေါက်နိုင်ပြီး ဘဏ္ဍာရေးရှင်းတမ်းများကိုအခြေခံသော စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ရမည့် အသုံးပြုသူများကို ၎င်းတို့ တစ်ခုချင်းသော်လည်းကောင်း သို့မဟုတ် စုပေါင်း၍သော်လည်းကောင်း လွှမ်းမိုးမှုများ ရှိလာနိုင်သည်ဟု ကျိုးကြောင်းဆီလျော်စွာမျှော်လင့်နိုင်ပါက အဆိုပါ မသမာမှု သို့မဟုတ် မှားယွင်းမှုများကို အဓိကကျသောမှားယွင်းဖော်ပြမှုဟု သတ်မှတ်ယူဆပါသည်။



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.

☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

စာရင်းစစ်ဆေးရာတွင် နိုင်ငံတကာစာရင်းစစ်ဆေးခြင်းဆိုင်ရာစံများနှင့်အညီ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုဖြင့် အကဲဖြတ်ချက်ကိုကျင့်သုံး၍ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူ၏ သတိသမ္မဇဉ် (Professional judgement and professional skepticism) ဖြင့် ထိန်းသိမ်း ဆောင်ရွက်ပါသည်။

ကျွန်ုပ်တို့သည် ဘဏ္ဍာရေးရှင်းတမ်းများအတွက်စီမံအုပ်ချုပ်မှုတာဝန်ရှိသူများနှင့် စာရင်းစစ်ဆေးရန်စီစဉ်ထားသည့် အတိုင်းအတာ၊ စစ်ဆေးမည့်အချိန်နှင့် စစ်ဆေးချိန်အတွင်းတွေ့ရှိရသည့် လုပ်ငန်းတွင်းကြီးကြပ်မှုတွင် အရေးပါသောအားနည်းမှုများအပါအဝင် အဓိကျသည့်တွေ့ရှိချက်များ စသည့်ကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ပါသည်။ စီမံခန့်ခွဲသူများနှင့် ဘဏ္ဍာရေးရှင်းတမ်းများအတွက်စီမံအုပ်ချုပ်မှုတာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်သည်များထဲမှ ယခုနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများကိုစစ်ဆေးခြင်းနှင့်ပတ်သက်၍ အရေးပါဆုံးသောကိစ္စရပ်များကို အဓိကျသည့်ကိစ္စရပ်များဟု သတ်မှတ်ပါသည်။



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.
☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

အခြားသောဥပဒေဆိုင်ရာနှင့်စည်းမျဉ်းစည်းကမ်းလိုအပ်မှုများအရအစီရင်ခံခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၂၈၀(ခ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျွန်ုပ်တို့သည်-

- (က) လိုအပ်သောသတင်းအချက်အလက်များနှင့် ရှင်းလင်းဖော်ပြချက်များကို ရရှိပြီးဖြစ်ကြောင်း၊
- (ခ) ကျွန်ုပ်တို့၏ထင်မြင်ချက်အရ အစီရင်ခံစာ၌ ဖော်ပြပါရှိသော ဘဏ္ဍာရေးရှင်းတမ်းများကို သက်ဆိုင်ရာဥပဒေနှင့်အညီ ပြုစုထားကြောင်း၊
- (ဂ) ဘဏ်၏လုပ်ငန်းကိစ္စများကို ဘဏ္ဍာရေးရှင်းတမ်းများတွင်၊ ကုမ္ပဏီ၏စာရင်းစာအုပ်များတွင် ဖော်ပြပါရှိပြီး ကျွန်ုပ်တို့ထံပေးအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းဖော်ပြချက်များနှင့်အရ သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်းနှင့်
- (ဃ) ကျွန်ုပ်တို့၏ထင်မြင်ချက်အရ ဘဏ်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ အခန်း(၂၄) တွင်ပါရှိသည့် လိုအပ်ချက်များနှင့် အညီ ဘဏ္ဍာရေးမှတ်တမ်းများကို ထိန်းသိမ်းထားရှိကြောင်း၊

အစီရင်ခံပါသည်။

မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ၂၀၁၆၊ ပုဒ်မ ၈၉ အရ -

- (က) ကျွန်ုပ်တို့၏ထင်မြင်ချက်အရ ဘဏ်ကရေးဆွဲတင်ပြထားသော လက်ကျန်ရှင်းတမ်း (ဘဏ္ဍာရေးအခြေအနေ ပြရှင်းတမ်း) နှင့် အရှုံးအမြတ်စာရင်း (အရှုံးအမြတ်နှင့်အခြားအလုံးစုံဝင်ငွေပါဝင်သည့်ရှင်းတမ်း) တို့သည် အရေးပါသည့် ရှုထောင့်မှ ပြည့်စုံ၍မျှတကျနစွာ ရေးဆွဲထားကြောင်း၊
- (ခ) ကုမ္ပဏီ၏စာရင်းစာအုပ်များတွင် ဖော်ပြပါရှိပြီး ကျွန်ုပ်တို့ထံပေးအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းဖော်ပြချက်များနှင့်အညီ ဘဏ်၏လုပ်ငန်းဆောင်တာများကို ပြည့်စုံမှန်ကန်စွာ ဖော်ပြထားကြောင်း၊
- (ဂ) ဘဏ်၏အရာရှိများနှင့် ကိုယ်စားလှယ်များထံမှရရှိသော သတင်းအချက်အလက်များမှာ ကျေနပ်လက်ခံနိုင်ကြောင်း၊

အစီရင်ခံပါသည်။

ဝင်းထွဋ်အောင်

လက်မှတ်ရပြည်သူ့စာရင်းကိုင်

အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေးသည့်စာရင်းလုပ်ငန်း

လုပ်ကိုင်ခွင့်လက်မှတ်အမှတ် ၆၆

V Advisory Limited

အခန်း ၄၀၆၊ တိုက် ဘီ၊ ၄၅ Complex၊ ၄၅ လမ်း

ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ရန်ကုန်မြို့

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

	မှတ်စု	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ရရန်ပိုင်ခွင့်များ			
လက်ဝယ်ရှိငွေလက်ကျန်နှင့် ဗဟိုဘဏ်ရှိ ငွေလက်ကျန်များ	၆	၁၇၅,၂၄၅,၂၁၄,၆၀၆	၁၃၇,၅၄၆,၉၉၀,၅၅၉
ဘဏ်အချင်းချင်းကြားထားရှိသောငွေလက်ကျန်များ	၇	၂၈၁,၅၆၃,၆၅၅,၅၁၉	၆၇,၉၁၉,၆၂၀,၉၉၄
အစိုးရငွေတိုက်လက်မှတ်များနှင့်ငွေချေးသက်သေခံလက်မှတ်များ	၈	၂၃၃,၄၀၉,၄၇၃,၃၈၈	၇၃,၄၇၂,၆၄၈,၇၄၂
ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေများ	၉	၁,၁၂၃,၂၈၉,၄၉၇,၈၆၀	၇၅၈,၁၉၃,၆၄၃,၃၃၂
ရင်းနှီးမြှုပ်နှံမှုများ	၁၀	၃၃၁,၀၀၀,၀၀၀	၃၃၁,၀၀၀,၀၀၀
ပုံသေပိုင်ပစ္စည်းများ	၁၁	၁၉,၆၈၆,၇၈၆,၈၁၅	၂၁,၅၄၁,၅၇၆,၅၇၅
ခြံမဲ့ပိုင်ဆိုင်မှုများ	၁၂	၄,၃၈၅,၃၈၇,၇၇၅	၃,၇၀၉,၅၁၂,၄၉၄
အခြားရပိုင်ခွင့်များ	၁၃	၆၁,၁၃၀,၁၂၆,၈၁၀	၆၅,၈၁၇,၈၉၁,၆၇၃
စုစုပေါင်းရရန်ပိုင်ခွင့်များ		၁,၈၉၉,၀၄၁,၁၄၂,၇၇၃	၁,၁၂၈,၅၃၂,၈၈၄,၃၆၉
ပေးရန်တာဝန်များ			
ချေးယူငွေများ	၁၄	၂၀၅,၀၀၀,၀၀၀,၀၀၀	၃၂,၃၃၃,၈၆၀,၀၀၀
အခြားဘဏ်များ၏အပ်ငွေများ	၁၅	၂၁၇,၆၀၆,၆၀၄,၈၀၃	၅၉,၇၅၆,၇၀၅,၉၂၈
ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အပ်ငွေများ	၁၆	၁,၃၁၀,၂၃၁,၁၆၃,၅၅၄	၈၈၂,၄၇၄,၀၉၄,၆၃၅
အခြားပေးရန်တာဝန်များ	၁၇	၈၅,၅၆၇,၈၄၃,၂၀၈	၇၇,၈၈၃,၃၀၆,၇၇၀
စုစုပေါင်းပေးရန်တာဝန်များ		၁,၈၁၈,၄၀၅,၆၁၁,၅၆၅	၁,၀၅၂,၄၄၇,၉၆၇,၃၃၃
အစုရှင်များ၏ပိုင်ဆိုင်ခွင့်			
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၁၈	၅၇,၁၂၄,၆၆၂,၈၀၀	၅၇,၁၂၄,၆၆၂,၈၀၀
ရန်ပုံငွေများ	၁၉	၁၇,၁၂၀,၉၆၅,၃၃၈	၁၅,၈၀၁,၂၉၄,၅၃၉
အမြတ်လက်ကျန်		၆,၃၈၉,၉၀၃,၀၇၀	၃,၁၅၈,၉၅၉,၆၉၇
စုစုပေါင်းအစုရှင်များ၏ပိုင်ဆိုင်ခွင့်		၈၀,၆၃၅,၅၃၁,၂၀၈	၇၆,၀၈၄,၉၁၇,၀၃၆
စုစုပေါင်းအစုရှင်များ၏ပိုင်ဆိုင်ခွင့်နှင့်ပေးရန်တာဝန်များ		၁,၈၉၉,၀၄၁,၁၄၂,၇၇၃	၁,၁၂၈,၅၃၂,၈၈၄,၃၆၉

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။

ဒါရိုက်တာများမှ အတည်ပြုချက်

Khin Chaw Su Win
KHIN CHAW SU WIN
CHIEF FINANCIAL OFFICER
MYANMAR CITIZENS BANK LTD.

[Signature]
တိုးအောင်မြင့်
ဥက္ကဋ္ဌ (ဒါရိုက်တာအဖွဲ့)
မြန်မာနိုင်ငံသားများဘဏ်လီမိတက်

ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇွန် လ (၂၆) ရက်

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ် ၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	မှတ်စု	၂၀၂၅-၂၀၂၆ မြန်မာကျပ်	၂၀၂၄-၂၀၂၅ မြန်မာကျပ်
အတိုးဝင်ငွေ	၂၀	၁၃၅,၅၆၀,၄၄၃,၀၄၂	၈၇,၉၉၀,၄၂၇,၂၅၃
အတိုးစရိတ်	၂၁	(၁၁၄,၆၅၃,၇၇၄,၈၀၁)	(၆၆,၂၈၅,၈၄၄,၁၈၄)
အသားတင် အတိုးဝင်ငွေ		၂၀,၉၀၆,၆၆၈,၂၄၁	၂၁,၇၀၄,၅၈၃,၀၆၉
အသားတင် ကော်မရှင်ဝင်ငွေနှင့်အခကြေးငွေ	၂၂	၁၉,၄၆၇,၁၅၄,၇၁၆	၁၀,၁၀၁,၅၂၈,၇၄၁
အခြားဝင်ငွေ	၂၃	၆,၄၄၀,၆၅၉,၀၄၅	၂,၆၅၈,၄၄၃,၁၅၀
		၄၆,၈၁၄,၄၈၂,၀၀၂	၃၄,၄၆၄,၅၅၄,၉၆၀
သီးသန့်လျာထားခြင်းပြောင်းလဲမှု		၇၀၄,၂၆၉,၃၀၀	၂၃၁,၃၂၀,၁၆၇
အထွေထွေလျာထားခြင်းပြောင်းလဲမှု		(၇,၂၈၇,၈၃၁,၇၀၅)	(၂,၇၃၈,၆၁၂,၇၇၃)
လုပ်ငန်းလုပ်ဆောင်မှုစရိတ်မနှုတ်မီဝင်ငွေ		၄၀,၂၃၀,၉၁၉,၅၉၈	၃၁,၉၅၇,၂၆၂,၃၅၄
စီမံခန့်ခွဲမှုနှင့် အထွေထွေစရိတ်	၂၄-၂၅	(၂၉,၁၄၃,၂၃၂,၁၄၉)	(၂၅,၅၅၈,၀၁၂,၆၇၄)
တန်ဖိုးလျော့စရိတ်	၁၁, ၁၂	(၂,၇၇၁,၆၁၀,၅၆၈)	(၂,၄၆၄,၆၅၄,၉၁၂)
အခွန်မလျာထားမီအသားတင်အမြတ်/(အရှုံး)		၈,၃၁၆,၀၇၆,၈၈၁	၃,၉၃၄,၅၉၄,၇၆၉
ဝင်ငွေခွန်စရိတ်	၂၆	(၃,၀၃၇,၃၉၃,၆၈၉)	(၁,၁၁၄,၂၃၁,၉၂၀)
အခွန်လျာထားပြီးအသားတင်အမြတ်/(အရှုံး)		၅,၂၇၈,၆၈၃,၁၉၁	၂,၈၂၀,၃၆၂,၈၄၉
အခြားသောအလုံးစုံဝင်ငွေ		-	-
နှစ်အတွင်းစုစုပေါင်းအလုံးစုံဝင်ငွေ		၅,၂၇၈,၆၈၃,၁၉၁	၂,၈၂၀,၃၆၂,၈၄၉
အစုရှယ်ယာတစ်စု၏ ဝင်ငွေ	၂၇	၅၀၈	၂၇၁

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။

ဒါရိုက်တာများမှ အတည်ပြုချက်-

Khin Chaw Su Win
KHIN CHAW SU WIN
CHIEF FINANCIAL OFFICER
MYANMAR CITIZENS BANK LTD.

တိုးအောင်မြင့်
တိုးအောင်မြင့်
ဥက္ကဋ္ဌ (ဒါရိုက်တာအဖွဲ့)
မြန်မာနိုင်ငံသားများဘဏ်လီမိတက်

ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇွန် လ (၂၆) ရက်

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ် ၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် အစုရှယ်ယာရှင်များပိုင်ဆိုင်ခွင့်ပြောင်းလဲမှုရှင်းတမ်း

	ရင်းနှီးငွေ မြန်မာကျပ်	ရန်ပုံငွေ မြန်မာကျပ်	အမြတ်လက်ကျန် မြန်မာကျပ်	စုစုပေါင်း မြန်မာကျပ်
၂၀၂၅ - ၂၀၂၆				
စာရင်းဖွင့်လက်ကျန်	၅၇,၁၂၄,၆၆၂,၈၀၀	၁၅,၈၀၁,၂၉၄,၅၃၉	၃,၁၅၈,၉၅၉,၆၉၇	၇၆,၀၈၄,၉၁၇,၀၃၆
ယခင်နှစ်စာရင်းညှိနှိုင်းချက်	-	-	-	-
စာရင်းဖွင့်လက်ကျန်ပြန်လည်ဖော်ပြမှု	၅၇,၁၂၄,၆၆၂,၈၀၀	၁၅,၈၀၁,၂၉၄,၅၃၉	၃,၁၅၈,၉၅၉,၆၉၇	၇၆,၀၈၄,၉၁၇,၀၃၆
နှစ်အတွင်းအမြတ်	-	-	၅,၂၇၈,၆၈၃,၁၉၁	၅,၂၇၈,၆၈၃,၁၉၁
အမြတ်ဝေစု	-	-	(၇၂၈,၀၆၉,၀၂၀)	(၇၂၈,၀၆၉,၀၂၀)
ဥပဒေအရ ရန်ပုံငွေလျာထားချက်	-	၁,၃၁၉,၆၇၀,၇၉၉	(၁,၃၁၉,၆၇၀,၇၉၉)	-
စာရင်းပိတ်လက်ကျန်	၅၇,၁၂၄,၆၆၂,၈၀၀	၁၇,၁၂၀,၉၆၅,၃၃၈	၆,၁၀၉,၉၀၃,၀၆၉	၈၀,၂၅၅,၅၃၁,၂၀၈

၂၀၂၄ - ၂၀၂၅				
စာရင်းဖွင့်လက်ကျန်	၅၇,၁၂၄,၆၆၂,၈၀၀	၁၅,၀၉၆,၂၀၃,၈၂၇	၁,၀၄၃,၆၈၇,၅၆၀	၇၃,၂၆၄,၅၅၄,၁၈၇
ယခင်နှစ်စာရင်းညှိနှိုင်းချက်	-	-	-	-
စာရင်းဖွင့်လက်ကျန်ပြန်လည်ဖော်ပြမှု	၅၇,၁၂၄,၆၆၂,၈၀၀	၁၅,၀၉၆,၂၀၃,၈၂၇	၁,၀၄၃,၆၈၇,၅၆၀	၇၃,၂၆၄,၅၅၄,၁၈၇
နှစ်အတွင်းအမြတ်/(အရှုံး)	-	-	၂,၈၂၀,၃၆၂,၈၄၉	၂,၈၂၀,၃၆၂,၈၄၉
အမြတ်ဝေစု	-	-	-	-
ဥပဒေအရ ရန်ပုံငွေလျာထားချက်	-	၇၀၅,၀၉၀,၇၁၂	(၇၀၅,၀၉၀,၇၁၂)	-
စာရင်းပိတ်လက်ကျန်	၅၇,၁၂၄,၆၆၂,၈၀၀	၁၅,၈၀၁,၂၉၄,၅၃၉	၃,၁၅၈,၉၅၉,၆၉၇	၇၆,၀၈၄,၉၁၇,၀၃၆

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

	မှတ်စု	၂၀၂၅-၂၀၂၆ မြန်မာကျပ်	၂၀၂၄-၂၀၂၅ မြန်မာကျပ်
၁။ လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ			
အခွန်မလျာထားမီအသားတင်အမြတ်		၈,၃၁၆,၀၇၆,၈၈၁	၃,၉၃၄,၅၉၄,၇၆၉
စာရင်းညှိနှိုင်းချက်များ			
ပုံသေပိုင်ပစ္စည်းတန်ဖိုးလျော့	၁၁	၁,၉၄၉,၈၉၁,၈၈၅	၁,၇၉၅,၆၆၇,၈၀၀
ခြပ်မဲ့ပိုင်ဆိုင်မှုများတန်ဖိုးလျော့	၁၂	၈၂၁,၇၁၈,၆၈၃	၆၆၈,၉၈၇,၁၁၂
သီးသန့်လျာထားခြင်းပြောင်းလဲမှု		(၇၀၄,၂၆၉,၃၀၀)	(၂၃၁,၃၂၀,၁၆၇)
အထွေထွေလျာထားခြင်းပြောင်းလဲမှု		၇,၂၈၇,၈၃၁,၇၀၅	၂,၇၃၈,၆၁၂,၇၇၃
ပုံသေပိုင်ပစ္စည်းထုခွဲရောင်းချခြင်းမှ အရှုံး		၄၇၅,၈၁၀	၄၈၂,၈၁၄
ပုံသေပိုင်ပစ္စည်း စာရင်းပယ်ဖျက်မှု		၁၀,၀၄၉,၈၄၃	၇၂,၄၃၈,၇၅၆
လက်ငင်းရပိုင်ခွင့်နှင့်ပေးရန်တာဝန်များပြောင်းလဲမှုမတိုင်ခင် လုပ်ငန်းလှည့်လည်ရင်းနှီးငွေအတိုး/(အလျော့)		၁၇,၆၈၁,၇၇၅,၅၀၇	၈,၉၇၉,၄၆၃,၈၅၇
ဘဏ်အချင်းချင်းကြားထားရှိသောငွေလက်ကျန်များ		(၂၁၃,၆၄၄,၀၃၄,၅၂၅)	(၂၀,၉၈၇,၆၃၁,၈၇၀)
ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေများ		(၃၆၄,၃၉၁,၅၈၅,၂၂၈)	(၁၃၇,၁၂၅,၃၆၀,၀၀၀)
အခြားရပိုင်ခွင့်များ		၇,၂၈၇,၃၆၆,၈၁၃	(၁၅,၂၈၅,၂၃၇,၉၉၄)
အခြားဘဏ်များ၏အပ်ငွေများ		၁၅၇,၈၄၉,၈၉၈,၈၇၅	၁၀,၄၄၃,၅၀၆,၁၅၃
ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အပ်ငွေများ		၄၂၇,၇၅၇,၀၆၈,၉၁၉	၁၅၉,၅၃၇,၂၆၂,၉၆၉
အခြားပေးရန်တာဝန်များ		(၂,၆၄၀,၆၈၈,၉၅၅)	၃,၄၁၈,၀၅၂,၀၈၉
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		၂၉,၈၉၉,၈၀၁,၄၀၅	၈,၉၈၀,၀၅၅,၂၀၄
ဝင်ငွေခွန်ပေးဆောင်မှု		(၂,၅၉၉,၆၀၁,၉၅၁)	(၂၀၀,၄၀၀,၀၀၀)
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု/ (အသုံးပြုမှု)		၂၇,၃၀၀,၁၉၉,၄၅၄	၈,၇၇၉,၆၅၅,၂၀၄
၂။ ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ			
ပုံသေပိုင်ပစ္စည်းဝယ်ယူမှု		(၁,၁၇၅,၆၈၂,၇၇၈)	(၄,၇၇၇,၀၁၂,၇၈၁)
ပုံသေပိုင်ပစ္စည်းရောင်းချမှု		၁,၀၇၀,၀၅၅,၀၀၀	၃,၃၈၂,၀၀၀
ပုံသေပိုင်ပစ္စည်းဝယ်ယူမှု(Intangible Assets)		(၁,၄၉၇,၅၉၃,၉၆၄)	(၈၅၁,၅၈၀,၀၇၁)
အစိုးရငွေတိုက်စာချုပ်ဝယ်ယူခြင်း		(၁၈၈,၄၃၆,၈၂၄,၆၄၆)	(၇၈၀,၆၃၈,၆၈၁)
အစိုးရငွေတိုက်လက်မှတ်သက်တမ်းပြည့်ခြင်း		၂၈,၅၀၀,၀၀၀,၀၀၀	၉,၀၀၀,၀၀၀,၀၀၀
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသားစီးဆင်းမှု/ (အသုံးပြုမှု)		(၁၆၁,၅၄၀,၀၄၆,၃၈၇)	၂,၅၉၄,၁၅၀,၄၆၇
၃။ ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ			
ချေးငွေရယူခြင်း/(ချေးငွေပြန်လည်ပေးဆပ်ခြင်း)		၁၇၂,၆၆၆,၁၄၀,၀၀၀	(၃၃,၀၅၁,၅၀၀,၀၀၀)
အမြတ်ဝေစုထုတ်ပေးငွေ		(၇၂၈,၀၆၉,၀၂၀)	-
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု/ (အသုံးပြုမှု)		၁၇၁,၉၃၈,၀၇၀,၉၈၀	(၃၃,၀၅၁,၅၀၀,၀၀၀)
ငွေသားအသားတင် အတိုး/(အလျော့)		၃၇,၆၉၈,၂၂၄,၀၄၆	(၂၁,၆၇၇,၆၉၄,၃၂၉)
စာရင်းဖွင့်လက်ဝယ်နှင့် ဗဟိုဘဏ်ရှိ ငွေလက်ကျန်များ	၆	၁၃၇,၅၄၆,၉၉၀,၅၅၉	၁၅၉,၂၂၄,၆၈၄,၈၈၈
စာရင်းပိတ် လက်ဝယ်နှင့် ဗဟိုဘဏ်ရှိ ငွေလက်ကျန်များ	၆	၁၇၅,၂၄၅,၂၁၄,၆၀၆	၁၃၇,၅၄၆,၉၉၀,၅၅၉
ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။			

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁။ အထွေထွေ

မြန်မာနိုင်ငံသားများဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (“ဘဏ်”) သည် မြန်မာနိုင်ငံတွင် အခြေစိုက်ပြီး ဘဏ်၏ မှတ်ပုံတင် ရုံးလိပ်စာသည် အမှတ် (၃၈၃)၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် တည်ရှိပါသည်။ ဘဏ်ကို အစုရှယ်ယာများဖြင့် ပေးရန်တာဝန်ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီ အဖြစ် ၃၀.၁၀.၁၉၉၁ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၂၇၄/၁၉၉၁-၁၉၉၂ ဖြင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ နှင့် အထူးကုမ္ပဏီအက်ဥပဒေ ၁၉၅၀ တို့အရ ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ဘဏ်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ပြန်လည်မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်လက်မှတ် အသစ် ၁၄၉၁၆၉၄၆၆ ကို ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်အသစ် မဗဘ/ပဘ(အာရ်)-၀၁/၀၈/၂၀၁၆ ကို ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ၂၀၁၆၊ ပုဒ်မ ၁၇၆ အရ ကူးသန်း ရောင်းဝယ်ရေးဘဏ် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ခွင့်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားသည့် အဓိကစီးပွားရေး လုပ်ဆောင်ချက်များမှာ အပ်ငွေများလက်ခံခြင်း၊ ချေးငွေနှင့်ကြိုတင်ငွေများ ထုတ်ချေးခြင်း၊ ကုန်သည်ဝန်ဆောင်မှုပေးခြင်း၊ ကုန်သွယ်မှုဝန်ဆောင်မှုပေးခြင်း၊ နိုင်ငံခြားငွေရောင်းဝယ်ခြင်းနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းတို့ ပါဝင်ပါသည်။

၂။ စာရင်းရေးဆွဲခြင်းဆိုင်ရာ အခြေခံမူ

ဘဏ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာ စံများ (Myanmar Financial Reporting Standards - MFRSs)၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့နှင့်အညီ ပြုစုတင်ပြထားပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကို ပြီးခဲ့သည့်ကုန်ကျစရိတ်များအပေါ်အခြေခံ၍ ပြုစုရေးဆွဲ ထားပါသည်။ ယခုနှစ် ကျင့်သုံးနေသောစာရင်းဆိုင်ရာ မူဝါဒများသည် ယခင်နှစ်တွင် ကျင့်သုံးခဲ့သော မူဝါဒများအတိုင်း ဖြစ်ပြီး ပြောင်းလဲမှု မရှိပါ။

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ်

၃-၁။ လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးနှင့် အစီရင်ခံစာတွင် ဖော်ပြသည့်ငွေကြေး

ဘဏ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာကျပ်ဖြင့် တင်ပြထားပါသည်။ မြန်မာကျပ်သည် ဘဏ်၏ လုပ်ငန်း ဆောင်ရွက်သည့် ငွေကြေးလည်း ဖြစ်ပါသည်။

၃-၂။ နိုင်ငံခြားငွေဖလှယ်နှုန်းများ

ဘဏ်၏ လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးမဟုတ်သည့် နိုင်ငံခြားငွေကြေးများကို လုပ်ဆောင်ချက်ဖြစ်ပေါ်သည့် နေ့ရှိ ငွေလဲလှယ်နှုန်းများ သို့မဟုတ် အမှန်တကယ်ငွေလဲလှယ်နှုန်းကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်သည့်ငွေကြေး ကျပ် အဖြစ် ဖလှယ်ပြီးရေးသွင်းပါသည်။ အစီရင်ခံသည့် နေ့တွင် နိုင်ငံခြားငွေကြေးများဖြင့် တည်ရှိသည့် ငွေကြေးဆိုင်ရာ ရပိုင်ခွင့်များ/ပေးရန်တာဝန်များကို ၎င်းနေ့ရှိ ငွေလဲလှယ်နှုန်းနှင့်ပြောင်းလဲ တန်ဖိုးသင့်ပြီးဖော်ပြပါသည်။ နိုင်ငံခြားငွေကြေးဖြင့်တည်ရှိသည့် ငွေကြေးမဟုတ်သည့်ရပိုင်ခွင့်များ/ပေးရန်တာဝန်များကို သင့်တင့်သော တန်ဖိုး သတ်မှတ်သောနေ့ရှိ ငွေလဲလှယ်နှုန်းအတိုင်း တန်ဖိုးသင့်၍ ဖော်ပြပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၂။ နိုင်ငံခြားငွေဖလှယ်နှုန်းများ (အဆက်)

ပြီးခဲ့သည့်ဖြစ်ရပ်အပေါ်အခြေခံ၍ တွက်ချက်ထားသော နိုင်ငံခြားငွေကြေးဖြင့်တည်ရှိသည့် ငွေကြေးမဟုတ်သည့် ရပိုင်ခွင့်များ/ပေးရန်တာဝန်များကို တန်ဖိုးပြောင်းလဲခြင်း မပြုပါ။ ငွေကြေးဆိုင်ရာ ရပိုင်ခွင့်များ/ပေးရန်တာဝန်များကို ပေးချေခြင်းနှင့် ပြန်လည်တန်ဖိုးသတ်မှတ်ခြင်းမှ ပေါ်ပေါက်သည့် နိုင်ငံခြားငွေဖလှယ်နှုန်းမှ ကွဲလွဲချက်များကို အရှုံးအမြတ် စာရင်းတွင် ထည့်သွင်းတင်ပြပါသည်။

ဘဏ်မှအသုံးပြုသည့် ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် အစီရင်ခံသည့်ရက်နေ့ရှိ ငွေလဲနှုန်းများမှာ -

	USD/MMK	EUR/MMK	SGD/MMK	CYN/MMK	THB/ MMK
၃၁.၃.၂၀၂၆	၂,၁၀၃.၀၀	၂၄၁၄.၃၇	၁၆၂၈.၇၃	၃၀၃.၈၅	၆၃.၉၀
၃၁.၃.၂၀၂၅	၂,၁၀၃.၀၀	၂,၂၇၃.၈၈	၁,၅၆၄.၂၅	၂၈၉.၁၂	၆၁.၈၆

၃-၃။ အတိုးရငွေနှင့် အတိုးစရိတ်

လျော့ချထားသောကုန်ကျစရိတ်ဖြင့် တိုင်းတာသည့် ငွေရေးကြေးရေးစာချုပ်စာတမ်းများအားလုံးနှင့် ရောင်းချရန် ကိုင်ဆောင်ထား သည့် သို့မဟုတ် ရောင်းရန်အသင့်ရှိသည့် ဘဏ္ဍာရေးရပိုင်ခွင့်များအတွက် အတိုးများကို အရှုံးအမြတ်စာရင်းရှိ “အတိုးဝင်ငွေ” နှင့် “အတိုးကုန်ကျစရိတ်” ခေါင်းစဉ်များအောက်တွင် effective interest method ဖြင့် စာရင်း ထည့်သွင်းပါသည်။ Effective interest method ဆိုသည်မှာ ဘဏ္ဍာရေး ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ လျော့ချထားသော ကုန်ကျစရိတ်ကို တွက်ချက်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး အတိုးရငွေများနှင့် အတိုးကုန်ကျစရိတ်များကို သက်ဆိုင်ရာကာလတလျှောက် အညီအမျှခွဲဝေ စာရင်းထည့် သွင်းခြင်း ဖြစ်ပါသည်။ Effective interest rate ဆိုသည်မှာ ငွေရေးကြေးရေးစာချုပ်စာတမ်းများ၏ ခန့်မှန်းသက်တမ်း သို့မဟုတ် ပိုနည်းသော ကာလတလျှောက် ခန့်မှန်းအနာဂတ်ငွေပေးချေမှု သို့မဟုတ် ငွေလက်ခံမှုများကို ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ အသားတင်သယ်ဆောင်သည့်တန်ဖိုးသို့ တိကျတူညီစွာ လျော့ချသည့် အတိုးနှုန်းထား ဖြစ်ပါသည်။ တွက်ချက်မှုများတွင် ငွေရေးကြေးရေး စာချုပ်စာတမ်းများ၏ စာချုပ်စာတမ်းပါ အချက်အလက်များအားလုံးကို ထည့်သွင်း စဉ်းစား ထားပါသည်။ သို့သော် အနာဂတ်ချေးငွေဆုံးရှုံးမှုများကို ထည့်သွင်း စဉ်းစားခြင်း မရှိပါ။ Effective interest rate နှင့် သက်ဆိုင်နေသော မြင်သာသည့် ဝန်ဆောင်မှုအခကြေးငွေ၊ လုပ်ဆောင်မှုစရိတ်များ နှင့်အတူ ပရီမီယံကြေးများ၊ လျော့ငွေများကိုလည်း ထည့်သွင်းစဉ်းစားထားပါသည်။ တန်ဖိုးကျဆင်းမှုကြောင့်ဆုံးရှုံးမှုအတွက် ပယ်ဖျက်ခဲ့သည့် တန်ဖိုးလျော့ချပြီးသော ဘဏ္ဍာရေးရပိုင်ခွင့်များအပေါ် အတိုးဝင်ငွေများကို တန်ဖိုးကျဆင်းမှုကြောင့်ဆုံးရှုံးမှုများကို တိုင်းတာသည့်အနေဖြင့် အနာဂတ် ငွေသားစီးဆင်းမှုကို လျော့ချရန် အသုံးပြုခဲ့သော အတိုးနှုန်းကို သုံးစွဲဖော်ပြပါသည်။

၃-၄။ ဝန်ဆောင်ခများနှင့် ကော်မရှင်ရငွေများ

ဝန်ဆောင်ခများနှင့် ကော်မရှင်ရငွေများကို ယေဘုယျအားဖြင့် ဝန်ဆောင်မှု ရရှိသည့်အချိန်၌ စာရင်းထည့်သွင်းပါသည်။

၃-၅။ အမြတ်ဝေစုရငွေ (Dividend Income)

အမြတ်ဝေစုရငွေကို ပေးချေမှုများ ရရန်အခွင့်အရေးရှိသည်ဟု အကျိုးအကြောင်း ခိုင်မာသည့်အချိန်၌ စာရင်းထည့်သွင်း ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၆။ အခြားရငွေ (Other operating Income)

အခြားရငွေတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှ ရရှိလာသော အရှုံးအမြတ်များ၊ အာမခံမှ ရရှိသော ကော်မရှင်ခများ၊ ပစ္စည်းအဟောင်းများ ရောင်းချခြင်းမှ ရရှိသော ဝင်ငွေများ နှင့် ပုံသေပိုင်ပစ္စည်းများထုခွဲရောင်းချခြင်းမှ အမြတ်တို့ ပါဝင်ပါသည်။

၃-၇။ ဝန်ထမ်းအကျိုးခံစားခွင့်များ

အပိုဆုကြေး

ဘဏ်သည် ဘဏ်၏ အစုရှယ်ယာဝင်များသို့ ခွဲဝေပေးနိုင်သော အမြတ်များနှင့် အချို့စာရင်းညှိနှိုင်းချက်များ လုပ်ဆောင်ပြီးနောက် ဘဏ်၏ စီမံအုပ်ချုပ်သူများမှ အတည်ပြုသည့် တွက်ချက်နည်းကိုအခြေခံ၍ အပိုဆုကြေးကို တွက်ချက်ပြီး ပေးရန်တာဝန်နှင့် အသုံးစရိတ် စာရင်းများသို့ ထည့်သွင်းတင်ပြပါသည်။ ဘဏ်သည် ပဋိညာဉ်အရ ပေးရန်တာဝန်ရှိသောအခါ သို့မဟုတ် ယခင် အလေ့အထများကြောင့် သဘောတရားအရ ပေးရန်တာဝန်ရှိသောအခါ လျာထားချက်များ ပြုလုပ်ပါသည်။

၃-၈။ ဝင်ငွေခွန်

လက်ငင်းအခွန်စရိတ်

လက်ငင်းအခွန်သည် နှစ်အတွင်းရရှိသည့် ဝင်ငွေခွန်ကျသင့်သည့်အမြတ်အပေါ် အစီရင်ခံသည့်နေ့တွင် ပြဌာန်းထားသည့် အခွန် နှုန်းထားဖြင့် တွက်ချက်ပါသည်။

လက်ငင်းအခွန်ရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များ

လက်ရှိနှစ်နှင့်ယခင်နှစ်များအတွက် လက်ငင်းအခွန်စရိတ်ကို ပေးချေမှုမပြုသေးသည့်ပမာဏအထိ ပေးရန်တာဝန်အဖြစ် တင်ပြပြီး ထိုကာလများအတွက် ကျသင့်သည့်အခွန်ထက် ပိုမိုပေးဆောင်ထားခဲ့သည့်ပမာဏကို လက်ငင်းအခွန်ရပိုင်ခွင့် အဖြစ် တင်ပြပါသည်။ ယခင်နှစ်တစ်ခုခုတွင် ပေါ်ပေါက်ခဲ့သော အရှုံးဆက်လက်သယ်ဆောင် ခုနှိမ်ခွင့်ကြောင့် ရရှိသည့်အခွင့်အရေးကိုလည်း လက်ငင်းအခွန်ရပိုင်ခွင့်တွင် တင်ပြထားပါသည်။ လက်ငင်းအခွန်ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို အခွန်အာဏာပိုင် များထံမှ ပြန်လည်ရရှိမည် သို့မဟုတ် ၎င်းတို့ထံသို့ ပေးရမည်ဟု မျှော်မှန်းသော ပမာဏဖြင့် တွက်ချက်ထားပါသည်။

၃-၉။ ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

(က)ကနဦး စာရင်း ရေးသွင်းခြင်းနှင့် နောက်ဆက်တွဲ တိုင်းတာမှု

ဘဏ္ဍာရေးစာချုပ်စာတမ်းများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားပါသည်။

(၁) အရှုံးအမြတ်စာရင်းမှတစ်ဆင့် သင့်တင့်သောတန်ဖိုးဖြင့် ဖော်ပြသည့် ဘဏ္ဍာရေးစာချုပ်စာတမ်းများ

ကာလတိုအတွင်း ရောင်းရန် သို့မဟုတ် ပြန်ဝယ်ရန်အတွက် ကိုင်ဆောင်ထားသော ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်းများ ပါဝင်ပါသည်။ အဆိုပါစာချုပ်စာတမ်းများအား ကနဦးတွင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းသွင်းပြီး ရောင်းဝယ်ခြင်းကုန်ကျစရိတ်များကို အရှုံးအမြတ်စာရင်းတွင် တိုက်ရိုက်ကျခံပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃-၉။ ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ (အဆက်)

(က)ကနဦး စာရင်း ရေးသွင်းခြင်းနှင့် နောက်ဆက်တွဲ တိုင်းတာမှု (အဆက်)

(၁) အရှုံးအမြတ်စာရင်းမှတစ်ဆင့် သင့်တင့်သောတန်ဖိုးဖြင့် ဖော်ပြသည့် ဘဏ္ဍာရေးစာချုပ်စာတမ်းများ (အဆက်)

သင့်တင့်သောတန်ဖိုးပြောင်းလဲမှုများနှင့် အမြတ်ဝေစုရငွေများအား အရှုံးအမြတ်စာရင်းတွင် “ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်းများပေါ် အသားတင်အမြတ်/အရှုံး”ခေါင်းစဉ်ဖြင့် စာရင်းထည့်သွင်းပါသည်။ ၎င်းတို့နှင့် ပတ်သက်၍ အတိုးဝင်ငွေများရရှိလျှင် အရှုံးအမြတ်စာရင်းတွင် ထည့်သွင်းပါသည်။ ပုံမှန်ရောင်းချခြင်း၊ ဝယ်ယူခြင်းအား အရောင်းအဝယ် ပြုလုပ်သောနေ့တွင် စာရင်းထည့်သွင်းပါသည်။

(၂) ချေးငွေများနှင့်ရရန်ရှိသူများ

ချေးငွေများနှင့်ရရန်ရှိသူများ ဆိုသည်မှာ ရောင်းချနိုင်သော ဈေးကွက်မရှိသည့် ပုံသေ သို့မဟုတ် ဆုံးဖြတ်ထားသော တန်ဖိုးပါဝင်သော Non-derivative financial assets များကို ဆိုလိုသည်။ ဤခေါင်းစဉ်အောက်တွင် ဘဏ်များရှိ ငွေများ၊ ငွေလက်ကျန်များ၊ ချေးငွေများနှင့် ကြိုတင်ပေးငွေများ ပါဝင်သည်။ (၁၂) လကျော် နောက်ပိုင်း ပြန်လည်ရရှိမည့်ရပိုင်ခွင့်များမှအပ ၎င်းတို့အား လက်ငင်းရပိုင်ခွင့်များအဖြစ် သတ်မှတ်ဖော်ပြပါသည်။ ကနဦးတွင် တိုက်ရိုက်သက်ဆိုင်သော စရိတ်များအပါအဝင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းသွင်းဖော်ပြပြီး နောက်ပိုင်းတွင် Effective Interest Method ဖြင့် တန်ဖိုးလျော့ပြီး စာရင်းထည့်သွင်း ဖော်ပြပါသည်။ ၎င်းတို့အပေါ်တွင် ရရှိသောအတိုးဝင်ငွေများကို "အတိုးဝင်ငွေ" ခေါင်းစဉ်ဖြင့် အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။ တန်ဖိုးလျော့ကျမှုများရှိပါကလည်း အရှုံးအမြတ်စာရင်းတွင် "တန်ဖိုးလျော့ကျမှုစရိတ်" ခေါင်းစဉ်ဖြင့် ဖော်ပြပါသည်။

(၃) Held to maturity

အကျိုးဖြစ်ထွန်းမည်ဟု ယူဆထားပြီး သတ်မှတ်ဖော်ပြထားသော သက်တမ်းစေ့ရောက်သည့်အချိန်ထိ ကိုင်ဆောင် ထားမည် ဟု စီမံခန့်ခွဲသူများမှ ရည်ရွယ်ထားသော ပုံသေ သို့မဟုတ် ဆုံးဖြတ်ထားသောတန်ဖိုးဖြင့် ကိုင်ဆောင် ထားသော ရပိုင်ခွင့်များကို ဆိုလိုပါသည်။ အရေးမပါသောပမာဏမှလွဲ၍ ပြန်လည်ရောင်းချမည်ဟု ဆုံးဖြတ်သော အချိန်မှစတင်ကာ Available for sale အဖြစ် ပြောင်းလဲသတ်မှတ်ပါသည်။ (၁၂)လ အတွင်း သက်တမ်းစေ့ရောက်ပါက လက်ငင်းရပိုင်ခွင့်များ အဖြစ်သတ်မှတ်ပြီး (၁၂)လအထက်ဖြစ်ပါက လက်ငင်း မဟုတ်သည့် ရပိုင်ခွင့်များအဖြစ် သတ်မှတ်ပါသည်။ ကနဦးတွင် တိုက်ရိုက်သက်ဆိုင်သောစရိတ်များ အပါအဝင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းသွင်းဖော်ပြပြီး နောက်ပိုင်းတွင် Effective interest method ဖြင့် စာရင်း ရေးသွင်းပါသည်။ အတိုးဝင်ငွေများနှင့်ပတ်သက်၍ "အတိုးဝင်ငွေ" ခေါင်းစဉ်ဖြင့်လည်းကောင်း တန်ဖိုးကျဆင်းမှုများ ရှိလာပါက "တန်ဖိုးကျဆင်းမှု စရိတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃-၉။ ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ (အဆက်)

(က)ကနဦး စာရင်း ရေးသွင်းခြင်းနှင့် နောက်ဆက်တွဲ တိုင်းတာမှု (အဆက်)

(၄) Available for sale

အထက်ဖော်ပြပါအမျိုးအစား (၃) မျိုးနှင့် မသက်ဆိုင်သောရပိုင်ခွင့်များကို Available for sale အဖြစ် သတ်မှတ် ပါသည်။

ကနဦးတွင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းရေးသွင်းပါသည်။ အဆိုပါ သင့်တင့်သောတန်ဖိုး ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသောအရှုံးအမြတ်များအား အခြားအလုံးစုံဝင်ငွေအောက်တွင် ဖော်ပြပါသည်။

သို့ရာတွင် တန်ဖိုး ကျဆင်းမှုများ၊ ငွေရေးကြေးရေးစာချုပ်စာတမ်းများနှင့်သက်ဆိုင်သော နိုင်ငံခြားငွေ လဲလှယ်နှုန်း များပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အရှုံးအမြတ်များနှင့် effective interest method ဖြင့်တွက်ချက်ထားသောအတိုးစရိတ်များကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။

၎င်းတို့အား စာရင်းမှ ထုတ်ပယ်သောအခါ မူလက အခြားအလုံးစုံဝင်ငွေအောက်တွင် ရေးသွင်းခဲ့သော စုစုပေါင်း အရှုံးအမြတ်အား အစုရှင်းများ၏ ပိုင်ဆိုင်မှုမှ အရှုံးအမြတ်စာရင်းသို့ ပြောင်းလဲစာရင်းထည့်သွင်း ပါသည်။ Effective interest method ဖြင့် တွက်ချက်၍ ရရှိလာသော အတိုးများကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။ ၎င်းတို့အပေါ်တွင် ရရှိသော အမြတ်ဝေစုများကိုမူ အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။

စာရင်းကာလပြီးဆုံးပြီး (၁၂)လအတွင်း ပြန်လည်ရရှိမည်ဟု မမျှော်မှန်းပါက အဆိုပါ Available for sale ဘဏ္ဍာရေးရပိုင်ခွင့်များအား လက်ငင်းမဟုတ်သော ရပိုင်ခွင့်များအဖြစ် သတ်မှတ်ပါသည်။

Available for sale အဖြစ်သတ်မှတ်ထားသော ဘဏ္ဍာရေးရပိုင်ခွင့်များတွင် unquoted share များ ပါဝင်ပါသည်။ သင့်တင့်သောတန်ဖိုး သေချာစွာတိုင်းတာရန်ခက်ခဲသော အဆိုပါ unquoted share များကို တန်ဖိုးကျဆင်းမှုများ နုတ်ပယ်ပြီး ကျန်ရှိသည့် မူရင်းဝယ်ဈေးဖြင့် ဖော်ပြပါသည်။

(၅) Other Non-derivative Financial Liabilities

Other Non-derivative Financial Liabilities တို့အား ကနဦးတွင် တိုက်ရိုက်ပတ်သက်နေသော ကုန်ကျစရိတ်များနုတ်ပယ်၍ သင့်တင့်သောတန်ဖိုး အပေါ်တွင် သတ်မှတ်ဖော်ပြပါသည်။ နောက်ပိုင်းကာလ များတွင် Amortized cost method ဖြင့် တိုင်းတာ ဖော်ပြပါသည်။ ဘဏ်တွင် သင့်တင့်သောတန်ဖိုးကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြသည့် ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များ မရှိပါ။ Amortized cost ဖြင့် သတ်မှတ်ဖော်ပြထားသော ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များတွင် အများပြည်သူများ၏ အပ်နှံငွေများနှင့် ဘဏ်များမှ အပ်နှံငွေများနှင့် အခြားချေးယူငွေများ ပါဝင်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၉။ ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ (အဆက်)

(ခ) စာရင်းရေးသွင်းခြင်းနှင့် စာရင်းမှ ထုတ်ပယ်ခြင်း

ဘဏ်သည် ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို ၎င်းတို့အား စတင်ဖြစ်ပေါ်ချိန်၌ရှိသော သင့်တင့်သော တန်ဖိုးဖြင့် တိုင်းတာ၍ စာရင်းရေးသွင်းပါသည်။ ဘဏ်သည် ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပတ်သက်၍ ၎င်းရပိုင်ခွင့် ကုန်ဆုံးသောအချိန်သို့မဟုတ် ၎င်းရပိုင်ခွင့်အား အခြားသူများထံသို့ အလုံးစုံလွှဲပြောင်းသောအခါ စာရင်းမှ ထုတ်ပယ် ပါသည်။ ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များကိုမူ ပျက်ပြယ်သောအခါ သို့မဟုတ် သက်တမ်းကျော်လွန်သောအခါ စာရင်းမှ ထုတ်ပယ်ပါသည်။

(ဂ) ဘဏ္ဍာရေးရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ခုနှစ်ဖော်ပြခြင်း

ဥပဒေအရခန့်ခွဲခံရရှိခဲ့လျှင်သော်လည်းကောင်း အသားတင်ကိုသာစာရင်းရှင်းရန်ရည်ရွယ်ချက် သို့မဟုတ် ရပိုင်ခွင့်များ ထုတ်ယူချိန်နှင့် ပေးရန်တာဝန်များပေးချေရမည့်အချိန် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခဲ့လျှင်သော် လည်းကောင်း၊ ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကိုခန့်မှန်းပြီး အသားတင်ပမာဏကိုသာ လက်ကျန်ရှင်းတမ်းတွင် ဖော်ပြပါသည်။ Master netting agreement နှင့် ပတ်သက်နေသော ဘဏ္ဍာရေး စာချုပ်စာတမ်းများကိုမူ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းတွင် စုစုပေါင်းအခြေခံဖြင့် ဖော်ပြပါသည်။

(ဃ) သင့်တင့်သောတန်ဖိုးကို ဆုံးဖြတ်ခြင်း

ဘဏ္ဍာရေးစာချုပ်စာတမ်းများအားလုံးကို ကနဦးတွင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းသွင်းပါသည်။ ကနဦးရှိ သင့်တင့်သောတန်ဖိုးဆိုသည်မှာ ယေဘုယျအားဖြင့် ဘဏ္ဍာရေးစာချုပ်စာတမ်းများ အရောင်းအဝယ်ဖြစ်သော အချိန်တွင် ပေးလိုက်ရသော သို့မဟုတ် ရရှိလိုက်သောအဖိုးစားနားဖြစ်သည်။ နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံတွင် လက်ခံကျင့်သုံးနေသော တန်ဖိုးသင့်သည့်နည်းလမ်းများအတိုင်း သင့်တင့်သောတန်ဖိုးကို သတ်မှတ် ပါသည်။

သင့်တင့်သောတန်ဖိုးမသတ်မှတ်နိုင်သော unquoted equity များကိုမူ ၎င်းတို့၏ မူရင်းတန်ဖိုးနှင့် အစီရင်ခံသော နေ့ရှိ တန်ဖိုးလျော့ကျမှုတို့အပေါ်တွင် သတ်မှတ်ဖော်ပြပါသည်။

၃-၁၀။ ဘဏ္ဍာရေးဆိုင်ရာ ပစ္စည်းများ တန်ဖိုးလျော့ကျမှု

(က) ချေးငွေနှင့် ကြိုတင်ပေးငွေများ

ဘဏ်၏ ချေးငွေနှင့် ကြိုတင်ပေးငွေများကို အောက်ပါစံချိန်စံညွှန်းများတစ်ခုခုနှင့် ကိုက်ညီသောအခါ တန်ဖိုးလျော့ ကျမှုအဖြစ် သတ်မှတ်ပါသည်။

တစ်ခုစီအကဲဖြတ်ခြင်း

(၁) ချေးငွေ သို့မဟုတ် အတိုး သို့မဟုတ် နှစ်ခုစလုံးအား ပေးချေရန်စေ့ရောက်ပြီး ရက်ပေါင်း (၉၀) နှင့်အထက် ပျက်ကွက်ခြင်း

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၁၀။ ဘဏ္ဍာရေးဆိုင်ရာ ပစ္စည်းများ တန်ဖိုးလျော့ကျမှု (အဆက်)

(က)ချေးငွေနှင့် ကြိုတင်ပေးငွေများ (အဆက်)

တစ်ခုစီအကဲဖြတ်ခြင်း (အဆက်)

(၂) စာရင်းပိုထုတ်ချေးငွေ ပုံစံဖြင့် ငွေချေးထားပြီးရရှိရှိသောပမာဏသည် ခွင့်ပြုထားသောပမာဏထက် ရက်ပေါင်း (၉၀) နှင့် အထက်ကျော်လွန်ခြင်း

(၃) ရရှိရှိရှိသောပမာဏသည် ခွင့်ပြုထားသောပမာဏထက် ရက်ပေါင်း (၉၀) မကျော်လွန်သော်လည်း သိသာထင်ရှားသော Credit Weakness များဖြစ်ပေါ်နေခြင်း ချေးငွေကို တန်ဖိုးလျော့ကျမှုဖြစ်မဖြစ် ဆုံးဖြတ်ရန် အတွက် ဘဏ်သည် ဘဏ္ဍာရေးအစီရင်ခံသောနေ့၌ တန်ဖိုးလျော့ကျနိုင်ကြောင်း အထောက်အထားများ ရှိမရှိ သုံးသပ်ပါသည်။ ထိုသို့သော -

အထောက်အထားများရှိပါက ချေးငွေအား တန်ဖိုးလျော့ကျနေသည့်ချေးငွေအဖြစ် သတ်မှတ်ပြီး အဆိုပါ တန်ဖိုးလျော့ကျမှုပမာဏ အား စာရင်းသွင်းပါသည်။

ချေးငွေများ တန်ဖိုးလျော့ကျနေသည်ဟု ဖော်ပြနေသော အထောက်အထားများတွင် အောက်ပါတို့ပါဝင်ပါသည်။

(၁) ငွေချေးယူသူသည် သိသာစွာ ဘဏ္ဍာရေးအခြေအနေ အခက်အခဲဖြစ်ပေါ်နေခြင်း

(၂) စာချုပ်ပါ သဘောတူညီချက်များအား ချိုးဖောက်ခြင်း၊ လိုက်နာရန်ပျက်ကွက်နေခြင်း

(၃) ငွေချေးယူသူသည် လူမွဲစာရင်းခံယူရန် အလားအလာရှိနေခြင်း

(၄) ငွေချေးယူသူ၏ စီးပွားရေးလုပ်ငန်းများ ကောင်းစွာလည်ပတ်နိုင်သည့် အခြေအနေ မရှိခြင်းနှင့်

(၅) ငွေချေးယူသူများ၏ ပြန်လည်ပေးသွင်းနိုင်မည့် အခြေအနေများကို ထိခိုက်စေနိုင်သည့် သတင်းများ သို့မဟုတ် စီးပွားရေး အခြေအနေများ ပြည်တွင်းတွင် ဖြစ်ပေါ်လာခြင်း

ဘဏ်သည် ချေးငွေအားလုံးအတွက် တန်ဖိုးလျော့ကျမှု ဖြစ်စေနိုင်သည့် အထောက်အထားများ ရှိမရှိ သိနိုင်ရန် ချေးငွေတစ်ခုချင်းစီအား ပထမဦးစွာ သုံးသပ်ပါသည်။ တန်ဖိုးလျော့ကျမှု ဖြစ်စေနိုင်သည့် အထောက်အထားများ ရှိပါက အနာဂတ် ငွေစီးဆင်းမှု၏ လက်ရှိတန်ဖိုးနှင့် ချေးငွေ၏သယ်ယူလာသည့်ပမာဏတို့၏ ခြားနားချက်ကို တန်ဖိုးလျော့ကျမှုအရုံး အဖြစ် အရုံးအမြတ်စာရင်းတွင် ရေးသွင်းပါသည်။

ချေးငွေအား ပြန်လည်ကောက်ခံရန် မဖြစ်နိုင်တော့ပါက ချေးငွေတန်ဖိုးလျော့ကျမှုခွင့်ပြုငွေစာရင်းမှ ပယ်ဖျက်ပါသည်။ အဆိုပါချေးငွေများအား လိုအပ်သောနည်းလမ်းများဖြင့် ဆုံးရှုံးမှုများအား သတ်မှတ်ပြီးပါက ပယ်ဖျက်မှု ပြုလုပ်ပါသည်။ ယခင်စာရင်းမှ ပယ်ဖျက်ထားသောချေးငွေများ ပြန်လည်ရရှိခဲ့ပါက အရုံးအမြတ်စာရင်းတွင် ဝင်ငွေအဖြစ် ဖော်ပြပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၁၀။ ဘဏ္ဍာရေးဆိုင်ရာ ပစ္စည်းများ တန်ဖိုးလျော့ကျမှု (အဆက်)

စုပေါင်းအကဲဖြတ်ခြင်း

ဘဏ်၏ လက်ရှိ စုပေါင်းအကဲဖြတ်မှုကို စုစုပေါင်း ထုတ်ချေးထားသည့် (၂) ရာခိုင်နှုန်း၏ ချေးငွေလက်ကျန် အားလုံး အရင်းနှင့် အတိုး နှစ်ရပ်လုံး အပေါ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များ၊ လမ်းညွှန်မှုများနှင့် မူဝါဒများနှင့်အညီ ဆောင်ရွက်ပါသည်။

သီးသန့်လျာထားချက်

ဘဏ်သည် ချေးငွေများအပေါ် သီးသန့်လျာထားချက်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၇/၂၀၁၇ ရပိုင်ခွင့်များ အမျိုးအစားသတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ပြုလုပ်ပါသည်။

ချေးငွေအမျိုးအစား	ပျက်ကွက်သည့်ရက်	အာမခံတန်ဖိုးလျော့နည်းမှုအပေါ်တွင် လျာထားခြင်း
စံပြည့်သောချေးငွေများ	ရက် ၃၀ အထိ	၀ %
စောင့်ကြည့်ရန်လိုသောချေးငွေ	၃၁ ရက် မှ ရက် ၆၀ အထိ	၅ %
စံမပြည့်သော ချေးငွေ	၆၁ ရက် မှ ရက် ၉၀ အထိ	၂၅%
ရရန်မသေချာသော ချေးငွေ	၉၁ ရက်မှ ရက် ၁၈၀ အထိ	၅၀%
ရလမ်းမရှိသော ချေးငွေ	ရက်ပေါင်း ၁၈၀ နောက်ပိုင်း	၁၀၀%

(ခ) ချေးငွေများအား ပြန်လည်ပြင်ဆင်ခြင်း

ချေးငွေ၏ပြန်လည်ပေးဆပ်ရေး အားနည်းချက်များဖြစ်ပေါ်နေသောအချိန်၌ ဘဏ်သည်အပေါင်ပစ္စည်းအား သိမ်းယူခြင်းထက် ငွေချေးသူနှင့် ချေးငွေအား ပြန်လည်သုံးသပ်ညှိနှိုင်းမှုများ ပြုလုပ်ပါသည်။ ထိုသို့ ပြန်လည်ညှိနှိုင်းခြင်းတွင် ချေးငွေပြန်လည်ပေးချေမှု သက်တမ်းပြင်ဆင်ပေးခြင်း၊ ချေးငွေသက်တမ်းနှင့် စည်းမျဉ်းစည်းကမ်းများအား ပြန်လည်သုံးသပ်၍ ပြင်ဆင်သတ်မှတ်ခြင်းတို့ပါဝင်ပါသည်။ ထိုသို့ ချေးငွေအား ပြန်လည်ပြင်ဆင်သတ်မှတ်ရာတွင် မိမိဘဏ်မှ ထပ်မံ၍ ချေးငွေအသစ်အနေဖြင့်ချထားပေးခြင်း မဖြစ်အောင် သေချာစွာ အထူးဂရုပြုဆောင်ရွက်လျက်ရှိပါသည်။

(ဂ) Held to Maturity

Held to Meturity အဖြစ် ကိုင်ဆောင်ထားသော ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုများအား အစီရင်ခံသောနေ့၌ ငွေသားစီးဆင်းမှုကို ထိခိုက်စေနိုင်သည့် တန်ဖိုးလျော့ကျမှုဖြစ်စေသော အထောက်အထားများ ရှိမရှိကို စိစစ်သုံး သပ်ပါသည်။အဆိုပါ အထောက်အထားများရှိပါက ဝယ်ယူခဲ့စဉ်၌ ကုန်ကျခဲ့သောကုန်ကျစရိတ်နှင့် ယခင်ကျခံ ထားသော တန်ဖိုးလျော့ကျမှုအရှုံးအား နုတ်ပယ်၍ရရှိသည့် အနာဂတ်ငွေသားစီးဆင်းမှု၏လက်ရှိတန်ဖိုးတို့၏

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၁၀။ ဘဏ္ဍာရေးဆိုင်ရာ ပစ္စည်းများ တန်ဖိုးလျော့ကျမှု (အဆက်)

(ဂ) Held to Maturity (အဆက်)

ခြားနားချက်ကို တန်ဖိုးလျော့ကျမှုအရှုံးအဖြစ် စာရင်းရေးသွင်းပါသည်။ အကယ်၍ နောက်ဆက်တွဲကာလတွင် တန်ဖိုးလျော့ကျမှုအရှုံးသည် လျော့ကျသွား၍ ၎င်းလျော့ကျသွားခြင်းသည် တန်ဖိုးလျော့ကျမှုအရှုံးကျခံပြီးမှ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါက ၎င်းလျော့ကျမှုအား အရှုံးအမြတ်စာရင်းတွင် ပြန်လည်စာရင်းညှိနှိုင်း ထည့်သွင်းပါသည်။

(ဃ) Available for Sale (AFS)

AFS အဖြစ်သတ်မှတ်ထားသော Equity Investment များအတွက် တန်ဖိုးလျော့ကျမှု ဖြစ်သော အထောက်အထားများတွင် အဆိုပါ Investment ၏ သင့်တင့်သောတန်ဖိုးသည် ၎င်းအား ဝယ်ယူကုန်ကျစရိတ်ထက် သိသာစွာကျဆင်းနေခြင်း၊ Active Market ပျောက်ကွယ်ခြင်း၊ Issuer (or) Obligor များသည် ဘဏ္ဍာရေးအခက်အခဲများ သိသာစွာဖြစ်ပေါ်နေခြင်းများ ပါဝင်ပါသည်။ AFS တစ်ခု တန်ဖိုးလျော့ကျမှု ဖြစ်ပေါ်သောအခါ အဆိုပါ AFS ၏ သင့်တင့်သောတန်ဖိုးမှ တန်ဖိုးလျော့ကျမှုအရှုံးအား နုတ်ပယ်ပြီး မူလဝယ်ယူကုန်ကျစရိတ်နှင့် ခြားနားသောပမာဏအား Equity Investment ရပိုင်ခွင့်မှ အရှုံးအမြတ်စာရင်းသို့ ပြောင်းလဲ၍ စရိတ်အဖြစ် ကျခံပါသည်။

Equity Investment AFS များ၏ နောက်ဆက်တွဲ ကာလတွင် သင့်တင့်သောတန်ဖိုး တိုးတက်လာသောအခါ အခြားအလုံးစုံဝင်ငွေရှင်းတမ်းတွင် စာရင်းသွင်းဖော်ပြပြီး ယခင်က အရှုံးအမြတ်စာရင်းတွင် ရေးသွင်းခဲ့သည့် တန်ဖိုးလျော့ကျမှုအရှုံးများကို ပြန်လည်စာရင်းညှိနှိုင်းမှု ပြုလုပ်ခြင်းမရှိပါ။ သို့ရာတွင် Debt Investment များဖြစ်ခဲ့ပါက ပြန်လည်စာရင်းညှိနှိုင်းမှု ပြုလုပ်ပါသည်။

၃-၁၁။ ငွေနှင့် ဘဏ်လက်ကျန်

ငွေနှင့် ဘဏ်လက်ကျန်များတွင် ဘဏ်များတွင်ထားရှိထားသော စာရင်းရှင်အပ်ငွေ၊ လက်ဝယ်ကိုင်ဆောင်ထားသောငွေ၊ အပ်ငွေများ၊ ကာလတိုနှင့် Highly liquid investment များပါဝင်ပါသည်။ အဆိုပါ Highly liquid investment များသည် ငွေသားအဖြစ် ပြောင်းလဲရန် အလွန်လွယ်ကူပြီး တန်ဖိုးပြောင်းလဲမှုသည် သိသာထင်ရှားသည့် စွန့်စားမှုအန္တရာယ် မရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆိုလိုပါသည်။

၃-၁၂။ ပုံသေပိုင်ပစ္စည်းနှင့် တန်ဖိုးလျော့

ပုံသေပိုင်ပစ္စည်းအမျိုးအစားအားလုံးကို ကနဦးတွင် မူရင်းတန်ဖိုးဖြင့် ရေးသွင်းပါသည်။ ထိုပစ္စည်းသည် အနာဂတ်ကာလတွင် စီးပွားရေးအကျိုးအမြတ်များ ဘဏ်သို့စီးဝင်နိုင်ခြေရှိပြီး ၎င်း၏တန်ဖိုးကို ယုံကြည်စိတ်ချစွာ တိုင်းတာနိုင်လျှင် ထိုပစ္စည်း၏ မူရင်းတန်ဖိုးကို ပုံသေပိုင်ပစ္စည်းအဖြစ် မှတ်တမ်းတင်ပါသည်။ အစားထိုးလိုက်သည့် အစိတ်အပိုင်းများ အတွက် ကုန်ကျတန်ဖိုးကို ပုံသေပိုင်ပစ္စည်းအဖြစ် မသတ်မှတ်ပါ။ အခြားသော ပြုပြင်ထိန်းသိမ်း ပြင်ဆင်စရိတ်များအား အရှုံးအမြတ်စာရင်းတွင် ကျခံပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၁၂။ ပုံသေပိုင်ပစ္စည်းနှင့် တန်ဖိုးလျော့ (အဆက်)

ပုံသေပိုင်ပစ္စည်းများနှင့် စက်ကိရိယာအမျိုးအစားတစ်ခု၏ အရေးပါသော အစိတ်အပိုင်းများ၏ အသုံးဝင်သက်တမ်း မတူညီသည့် အခါ ၎င်းတို့အား သီးခြားစီ စာရင်းမှတ်တမ်းတင်ပါသည်။

ဘိုးဘွားပိုင်မြေမှလွဲ၍ အခြားပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်း တန်ဖိုးလျော့ (Depreciation) နှင့် တန်ဖိုး လျော့ကျမှုအရှုံး (Impairment Loss) (ရှိပါက) နုတ်၍ ဖော်ပြပါသည်။

ဘိုးဘွားပိုင်မြေ၏သက်တမ်းမှာ အကန့်အသတ်မရှိသည့်အတွက် ၎င်းအားတန်ဖိုးလျော့ တွက်ချက်နုတ်ပယ်ခြင်း မပြုလုပ်ပါ။

ပုံသေပိုင်ပစ္စည်းများအား ကြွင်းကျန်တန်ဖိုးနုတ်ပြီး ကျန်ရှိသည့် တန်ဖိုးအပေါ်တွင် မျဉ်းဖြောင့်နည်း (Straight Line basis) ဖြင့် အောက်ဖော်ပြပါ အသုံးဝင်သက်တမ်းများအတိုင်း တန်ဖိုးလျော့တွက်ချက်ပါသည်။

	အသုံးဝင်သက်တမ်း
အဆောက်အဦး	၄၀-၈၀
ငှားရမ်းအဆောက်အဦးပြင်ဆင်မှု	၅-၁၀
မော်တော်ယာဉ်	၈
ပရိဘောဂနှင့် ရုံးသုံးစက်ကိရိယာ	၅-၂၀
စက်နှင့် စက်ကိရိယာ	၁၆

ပုံသေပိုင်ပစ္စည်းများအား ၎င်းတို့၏ သယ်ယူလာသည့်တန်ဖိုးသည် ပြန်လည်ရရှိနိုင်သည့်တန်ဖိုးထက် နည်းနေသည်ဟု ယူဆရသော အခြေအနေများရှိလာပါက ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ပါသည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ စာရင်းမှတ်စု (၃-၁၅) တွင် ဖော်ပြထားသည့်အတိုင်း ပြုလုပ်ပါသည်။

ကြွင်းကျန်တန်ဖိုးများကို အသုံးဝင် သက်တမ်း နှင့် တန်ဖိုးလျော့နည်းကို ဘဏ္ဍာရေးနှစ်ကုန်တွင် ဆက်စပ်၍ ညှိနှိုင်းသည်။

ကြွင်းကျန်တန်ဖိုးများအား ရောင်းချလျှင်သော်လည်းကောင်း သို့မဟုတ် ၎င်းကို အသုံးပြုခြင်းမှ အနာဂတ်စီးပွားရေး အကျိုးအမြတ် များ မရရှိနိုင်လျှင်သော်လည်းကောင်း ၎င်းတို့ကိုစာရင်းမှာ ပယ်ဖျက်ပါသည်။ ထိုသို့ ပုံသေပိုင်ပစ္စည်းများ ပယ်ဖျက်ခြင်းမှ ရရှိလာသော အမြတ် သို့မဟုတ် အရှုံးကို ပုံသေပိုင်ပစ္စည်း ပယ်ဖျက်သောနှစ်ရှိ အရှုံးအမြတ်စာရင်းတွင် ရေးသွင်းပါသည်။

၃-၁၃။ ခြိပ်မဲ့ပိုင်ဆိုင်မှုများ

ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းများနှင့်ပတ်သက်၍ ကနဦးတွင် ၎င်းတို့ကို မူရင်းတန်ဖိုးဖြင့် စာရင်းထည့်သွင်း တင်ပြပါသည်။ နောက်ပိုင်းကာလများတွင် မူရင်းတန်ဖိုးမှ စုစုပေါင်း တန်ဖိုးလျော့နှင့် တန်ဖိုးလျော့ကျမှုအရှုံး (ရှိခဲ့ပါက) နုတ်၍ ဖော်ပြပါသည်။ အသုံးဝင်သက်တမ်း သတ်မှတ်နိုင်သော ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းများကို မျဉ်းဖြောင့်နည်းဖြင့် တန်ဖိုးလျော့ပြီး စာရင်းလျော့ကျမှု (တန်ဖိုးလျော့ကျမှုအရှုံး) အခြေအနေရှိပါက တန်ဖိုးလျော့ကျမှု ညှိနှိုင်းဖော်ပြပါသည်။ တန်ဖိုးလျော့ကျမှုကို အရှုံးအမြတ်စာရင်းတွင် ရေးသွင်းကျခံပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၁၃။ ဒြပ်မဲ့ပိုင်ဆိုင်မှုများ (အဆက်)

အသုံးဝင်သက်တမ်းနှင့် တန်ဖိုးလျော့နည်းလမ်းများကို နှစ်စဉ်ပြန်လည်သုံးသပ်ပါသည်။ Software လိုင်စင်နှင့် သုံးစွဲခွင့်များ၏ ခန့်မှန်းအသုံးဝင် သက်တမ်း အား (၁၀)နှစ် အဖြစ် သတ်မှတ်ပြီး အဆိုပါ အချိန်ကာလအတွင်း တန်ဖိုးလျော့ပါသည်။

၃-၁၄။ Foreclosed Properties

Foreclosed Properties များမှာ အကြွေးရယူလိုမှုကြောင့် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ သိမ်းယူထားသော ပစ္စည်းများဖြစ်ပြီး သင့်တင့်သောဈေးနှုန်းနှင့် မူရင်းတန်ဖိုးအနက် နည်းရာတန်ဖိုးဖြင့် ဖော်ပြပါသည်။

၃-၁၅။ Non-financial Asset များတန်ဖိုးလျော့ကျခြင်း

ပုံသေပိုင်ပစ္စည်း၊ Investment properties နှင့် Foreclosed Properties ကဲ့သို့သော ဘဏ္ဍာရေးမဟုတ်သော ရပိုင်ခွင့်များအား နှစ်စဉ်သော်လည်းကောင်း၊ သယ်ယူလာသည့်ပမာဏသည် ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထက် များနေသော အခြေအနေရှိလျှင်သော်လည်းကောင်း တန်ဖိုးလျော့ကျမှု ရှိမရှိ ဆန်းစစ်မှုများ ပြုလုပ်ပါသည်။ အဆိုပါ အခြေအနေတည်ရှိပါက သယ်ယူလာသည့်ပမာဏမှ ပြန်ရနိုင်မည့်တန်ဖိုး ရောက်သည်အထိ လျော့ချမှု ပြုလုပ်ပါသည်။ ပြန်လည်ရရှိနိုင်မည့်တန်ဖိုးဆိုသည်မှာ အသုံးဝင်တန်ဖိုး (value-in-use) နှင့်စရိတ်များ နှုတ်ဖယ်ထားသည့် သင့်တင့်သော တန်ဖိုးတို့အနက် များသောပမာဏဖြစ်သည်။ သယ်ယူလာသည့်ပမာဏသည် ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထက် များနေပါက တန်ဖိုးလျော့ကျမှုအဖြစ် စာရင်းသွင်းပါသည်။

၃-၁၆။ အစုရှယ်ယာရင်းနှီးငွေနှင့် အစုရှယ်ယာထုတ်ဝေမှုကုန်ကျစရိတ်များ

မတည်ရင်းနှီးငွေဟုဆိုရာတွင် ပေးရန်တာဝန်များနှုတ်ဖယ်ပြီး ကျန်ရှိသောဘဏ်၏ ရပိုင်ခွင့်ပမာဏကို ဆိုလိုပါသည်။ သာမန် အစုရှယ်ယာများအားလုံးကို မတည်ရင်းနှီးငွေအဖြစ် သတ်မှတ်ပါသည်။ သာမန်အစုရှယ်ယာများတန်ဖိုးအား ၎င်းရှယ်ယာများ ထုတ်ဝေခဲ့စဉ်က တိုက်ရိုက်ကုန်ကျခဲ့သောစရိတ်များကို နှုတ်ဖယ်၍ အသားတင်ရရှိသော ပမာဏကို စာရင်းရေးသွင်းဖော်ပြသည်။ သာမန်အစုရှယ်ယာများအပေါ် အမြတ်ဝေစုများကိုလည်း ထုတ်ဝေကြေငြာသည့်ကာလတွင် အစုဝင်များ၏ ပိုင်ဆိုင်မှုအဖြစ် ဖော်ပြပါသည်။

၃-၁၇။ အခြားပေးရန်တာဝန်များ

အခြားပေးရန်တာဝန်များတွင် ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ ဘဏ်မှရယူခဲ့သောဝန်ဆောင်မှုများအပေါ် ပေးချေမှုမပြုရသေး သော ပေးရန်တာဝန်များပါဝင်ပါသည်။ (၁) နှစ် နှင့် (၁) နှစ် အောက် ကာလအတွင်း ပေးချေရမည့် ပေးရန်တာဝန်များ၊ ပုံမှန်လုပ်ငန်းဆောင်တာများနှင့် သက်ဆိုင်သောပေးရန်တာဝန်များကို ကာလတိုပေးရန်တာဝန်များအဖြစ် သတ်မှတ် ပါသည်။

သို့မဟုတ်ပါက ကာလရှည် ပေးရန်တာဝန်အဖြစ် သတ်မှတ်ပါသည်။ အခြားပေးရန်တာဝန်များကို ကနဦးတွင် ကာလတန်ဖိုး (သင့်တင့်သောတန်ဖိုး) နှင့် သတ်မှတ်ပြီး နောက်ပိုင်းတွင် ကုန်ကျစရိတ်ဖြင့် တွက်ချက်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၁၈။ ချေးယူငွေများ

(၁၂)လ အတွင်း ပေးချေရန်တာဝန်ရှိသော ချေးယူငွေများကို ကာလတိုချေးယူငွေများအဖြစ် သတ်မှတ်ပြီး (၁၂)လ ကျော်မှ ပေးရန်ရှိသောချေးယူငွေများကို ကာလရှည်ချေးယူငွေအဖြစ် ဖော်ပြပါသည်။ ချေးယူငွေများအား ကနဦးတွင် ကာလပေါက်ဈေး (သင့်တင့်သောတန်ဖိုး)ဖြင့် စာရင်းသွင်းဖော်ပြပြီး နောက်ပိုင်းကာလများတွင် Amortized cost ဖြင့် တွက်ချက်ပါသည်။ ချေးငွေရယူချိန်၌ ရရှိသောပမာဏနှင့် ပြန်လည်ပေးဆပ်ချိန်၌ ပေးချေရမည့်ပမာဏတို့ ကွာခြားမှုရှိပါက Effective Interest Method ကို အသုံးပြု၍ ချေးယူငွေကာလတစ်လျှောက် အနှုံးအမြတ်စာရင်းတွင် စာရင်းရေးသွင်းပါသည်။

၃-၁၉။ လျာထားချက်များ

ဘဏ်အနေဖြင့် အတိတ်ကာလဖြစ်စဉ်နှင့်ပတ်သတ်၍ ဥပဒေအရ၊ လူမှုရေးအရ သို့မဟုတ် လုပ်ငန်းမှသတ်မှတ်ထားသော စည်းမျဉ်းများအရ လက်ရှိကာလတွင် ပေးရန်တာဝန်များရှိခဲ့လျှင်သော်လည်းကောင်း၊ အဆိုပါပေးရန်တာဝန်များအား ပေးချေရန် အတွက် လုပ်ငန်း၏အင်အားစုများ စီးထွက်ခြင်း (Outflow of resources) ဖြစ်ပေါ်ခဲ့လျှင်သော်လည်းကောင်း၊ အဆိုပါပေးရန်တာဝန်ရှိသော ငွေပမာဏအား ယုံကြည်စိတ်ချစွာတွက်ချက်နိုင်သည့် အခြေအနေတွင်သော်လည်းကောင်း လျာထားစရိတ် (Provision) အဖြစ်သတ်မှတ်ပါသည်။ လျာထားချက်များကို လက်ရှိ အကောင်းဆုံးခန့်မှန်းမှုအား ထင်ဟပ်စေရန်အတွက် နှစ်စဉ်သုံးသပ်၍ စာရင်းညှိနှိုင်းမှုများ ပြုလုပ်ပါသည်။ ၎င်းလျာထားချက်အား ပေးချေရန် မလိုအပ်တော့ပါက ယခင်စာရင်းရေးသွင်းချက်အား ပြောင်းပြန်ပြန်သွင်းပါသည်။ အချိန်အခါအရ ငွေကြေးဈေးနှုန်း ပြောင်းလဲမှုမြင့်မားပါက ၎င်းလျာထားချက်အား Pre-tax rate ဖြင့်တန်ဖိုးလျှော့မှု ပြုလုပ်ပါသည်။ ထို့သို့တွက်ချက်မှုဖြင့် ဖြစ်ပေါ်လာသောအနှုံးအား Finance cost အဖြစ်ကျခံ စာရင်းရေးသွင်းပါသည်။

၃-၂၀။ Contingent Liabilities

ဘဏ်၏အကျိုးစီးပွား တစ်စုံတစ်ရာစီးထွက်နိုင်သည့် အနေအထားရှိရန် မသေချာခြင်း၊ ပေးချေရမည့်ပမာဏအား သေချာစွာမသိရှိနိုင်ခြင်း၊ Obligation မရှိခြင်း စသည်တို့ ဖြစ်ပေါ်ပါက ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းတွင် စာရင်းမထည့်သွင်းဘဲ ပေးကောင်းပေးရနိုင်သော ပေးရန်တာဝန် (Contingent Liabilities) အဖြစ် စာရင်းမှတ်စုတွင် ဖော်ပြပါသည်။ Contingent Liabilities နှင့် Assets များအား ယခင်နှစ်သာမက ယခုနှစ်၏ ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းများတွင် စာရင်းရေးသွင်းဖော်ပြခြင်း မရှိပါ။

၃-၂၁။ ပတ်သက်ဆက်နွယ်သော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်

ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်ဆိုသည်မှာ-

(က) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပိုသောအဖွဲ့မှ

(၁) ထိန်းချုပ်မှုများ၊ တစ်ဦးတစ်ယောက်မှ ထိန်းချုပ်ခြင်း (သို့မဟုတ်) အဖွဲ့အစည်းမှ ပူးတွဲထိန်းချုပ်ခြင်း (ဤတွင် မိခင်ကုမ္ပဏီများ၊ လက်အောက်ခံများနှင့် အဆင့်တူလက်အောက်ခံများ)

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၂၁။ ပတ်သက်ဆက်နွှယ်သော အဖွဲ့အစည်း၊ ပုဂ္ဂိုလ် (အဆက်)

(၂) ဩဇာလွှမ်းမိုးသောအဖွဲ့အစည်းပေါ်တွင်အကျိုးခံစားခွင့်ရှိခြင်း၊

(၃) အဖွဲ့အစည်းပေါ်တွင် ပူးတွဲထိန်းချုပ်ပိုင်ခွင့်ရှိခြင်း၊

(ခ) အဖွဲ့အစည်းသည် လုပ်ငန်း၏ပူးတွဲထိန်းချုပ်ပိုင်ခွင့်ရှိခြင်း၊

(ဂ) အဖွဲ့အစည်းသည် ဖက်စက်လုပ်ငန်းဖြစ်ပြီး ယင်းလုပ်ငန်း၏ ဖက်စပ်ဝင်တစ်ဦးဖြစ်ခြင်း၊

(ဃ) အဖွဲ့အစည်းသည် လုပ်ငန်း(သို့မဟုတ်) မိခင်ကုမ္ပဏီ၏ စီမံခန့်ခွဲမှုတွင် အဓိကတာဝန်ရှိသူဖြစ်ခြင်း၊

(င) အဖွဲ့အစည်းသည် (က) သို့မဟုတ် (ဃ) တွင် ရည်ညွှန်းထားသော မိသားစု (သို့မဟုတ်) တစ်ဦးဦးနှင့် ရင်းနှီးသော မိသားစုဝင်ဖြစ်ခြင်း၊

(စ) အဖွဲ့အစည်းသည်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ (ဃ) သို့မဟုတ် (င)တွင် ရည်ညွှန်းထားသော တစ်ဦးတစ်ယောက်၏ ထိန်းချုပ်မှု (သို့မဟုတ်) ဩဇာလွှမ်းမိုးခံရသော (သို့မဟုတ်) ထိုအဖွဲ့အစည်းတွင် အထင်ကရ မဲပေးပိုင်ခွင့်ရှိသူ၏ ဩဇာလွှမ်းမိုးခံရခြင်း၊

(ဆ) အဖွဲ့အစည်းသည် ဝန်ထမ်းအကျိုးအလို့ငှာ တာဝန်ထမ်းဆောင်သော ကာလနောက်ပိုင်း ဝန်ထမ်းများ၏ အကျိုးစီးပွားအတွက် စီမံကိန်းဆောင်ရွက်သူဖြစ်ခြင်း (သို့မဟုတ်) လုပ်ငန်းချင်းဆက်စပ်မှုရှိသော မည်သည့် အဖွဲ့အစည်းမဆိုဖြစ်ပါသည်။

၃-၂၂။ သင့်တင့်သောတန်ဖိုးတိုင်းတာခြင်း (သင့်တင့်သောဈေးနှုန်းသတ်မှတ်ခြင်း)

သင့်တင့်သောတန်ဖိုးဆိုသည်မှာ တိုင်းတာသောနေ့တွင်ရှိသည့် ဈေးကွက်တွင်ပါဝင်သူများအကြား ရပိုင်ခွင့်တစ်ခုအား ရောင်းချရာတွင် ရရှိမည့် သို့မဟုတ် ပေးရန်တာဝန်တစ်ခု လွှဲပြောင်းရာတွင် ပေးရမည့်ဈေးနှုန်း ဖြစ်ပါသည်။

သင့်တင့်သောတန်ဖိုး သတ်မှတ်ခြင်း ပြုလုပ်ရာ၌ ရပိုင်ခွင့်များ ရောင်းချခြင်း နှင့် ပေးရန်တာဝန် လွှဲပြောင်းခြင်းတို့သည် အဓိကဈေးကွက် သို့မဟုတ် အားသာသည့်ဈေးကွက်တို့တွင် ဖြစ်ပေါ်သည်ဟု ယူဆချက်အပေါ်အခြေခံ၍ တွက်ချက်ပါသည်။ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်အား သင့်တင့်သောဈေးနှုန်း သတ်မှတ်ရာတွင် ဈေးကွက်၌ ပါဝင်သူများသည် အဆိုပါ ရပိုင်ခွင့်၊ ပေးရန်တာဝန်တို့နှင့် ပတ်သက်၍ ၎င်းတို့၏ အကျိုးစီးပွား အကောင်းဆုံးရရှိရန်အတွက် သတ်မှတ်ထားသော ဈေးနှုန်းဖြစ်သည်ဟူသောယူဆချက်ဖြင့် တိုင်းတာဖော်ပြပါသည်။ သင့်တင့်သောတန်ဖိုး သတ်မှတ်ရာတွင် အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်သော၊ လုံလောက်သော အချက်အလက် ရရှိနိုင်သည့် နည်းလမ်းများကို အသုံးပြုပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၂။ သင့်တင့်သောတန်ဖိုးတိုင်းတာခြင်း (သင့်တင့်သောဈေးနှုန်းသတ်မှတ်ခြင်း) (အဆက်)

ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ သင့်တင့်သောတန်ဖိုးကို ၎င်းတို့အား တန်ဖိုးသတ်မှတ်ဖော်ပြရာတွင် သိသာထင်ရှားပြီး အနည်းဆုံးအချက်အလက်အပေါ်အခြေခံ၍ အမျိုးအစားနှင့် အဆင့်ကို ဖော်ပြပါသည်။ အစဉ်ဖြစ်ပေါ်နေသည့် အခြေခံဖြင့် စာရင်း ထည့်သွင်းသော ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များအတွက် နှစ်ကုန်ဆုံးချိန်၌ အမျိုးအစားခွဲခြားမှုအား ပြန်လည်ဆန်းစစ်ခြင်းဖြင့် အဆင့်များ ပြောင်းလဲမှု ရှိမရှိ သုံးသပ်ပါသည်။

၄။ Significant Accounting judgements, estimates and assumptions

ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်၌ ဝင်ငွေ၊ စရိတ်၊ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များ၊ Contingent Liabilities များအား ထုတ်ဖော်ချက်များနှင့် ပတ်သက်၍ စီမံအုပ်ချုပ်သူများမှ ဆုံးဖြတ်ချင့်ချိန်မှုများနှင့် ယူဆချက်များ ပြုလုပ်ကြပါသည်။ ထိုယူဆချက်များနှင့် ခန့်မှန်းမှုများတွင် မသေချာမှုများရှိခြင်းကြောင့် အနာဂတ်ကာလတွင် သယ်ယူလာသည့် ရပိုင်ခွင့် သို့မဟုတ် ပေးရန်တာဝန်များမှ အရေးပါသောညှိနှိုင်းမှုများ လိုအပ်မည်ဖြစ်ပါသည်။ စာရင်းမူဝါဒများအား လိုက်နာကျင့်သုံးရာ၌ အောက်ဖော်ပြပါ ချင့်ချိန်မှုများကို ပြုလုပ်ပါသည်။

၄-၁။ Credit Exposures တန်ဖိုးလျော့ကျမှု

ဘဏ်သည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်၌ သိသာထင်ရှားသော ချေးငွေများအား ပြန်လည်ဆန်းစစ်မှု ပြုလုပ်ပါသည်။ တန်ဖိုးလျော့ကျမှုများ ရှိမရှိ ချင့်ချိန်ပြုလုပ်ပါသည်။ အဖွဲ့လိုက်ဖြစ်စေ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ ငွေချေးသူများမှ ပြန်လည်ပေးဆပ်နိုင်မှုများ မပြုလုပ်နိုင်သည့် အခြေအနေများ ရှိမရှိ သုံးသပ်ပါသည်။ ရုံးတွင်းချမှတ်ထားသော မူဝါဒများနှင့်အညီ တန်ဖိုးလျော့ချမှုများ ပြုလုပ်ပါသည်။

Credit Exposures တန်ဖိုးလျော့ကျမှုအား သတ်မှတ်ရာတွင် အနာဂတ် ငွေသားစီးဆင်းမှု၏ အချိန်နှင့် ပမာဏများအပေါ် စီမံခန့်ခွဲသူများမှ ခန့်မှန်းရာ၌ ချင့်ချိန်မှုများ ပြုလုပ်ရန် လိုအပ်သည်။ ဤငွေသားစီးဆင်းမှုများအား ခန့်မှန်းရာ၌ ဘဏ်သည် ငွေချေးယူသူများ၏ ဘဏ္ဍာရေးအခြေအနေနှင့် အာမခံအစည်းများ၏ ပြန်ရောင်းရမည့် အသားတင်တန်ဖိုးတို့အား ချင့်ချိန်ပါသည်။ ကိန်းဂဏန်း အချက်အလက်များအပေါ်တွင် ယူဆထားခြင်းဖြစ်ပြီး အမှန်တကယ်ဖြစ်ပေါ်လာမည့် အခြေအနေနှင့် ကွာခြားနိုင်သလို တန်ဖိုးလျော့ကျမှုများလည်း ပြောင်းလဲနိုင်ပါသည်။

၄-၂။ သင့်တင့်သောတန်ဖိုးတိုင်းတာခြင်း

သင့်တင့်သောတန်ဖိုး ဆိုသည်မှာ တိုင်းတာသောနေ့တွင်ရှိသည့် ဈေးကွက်တွင် ပါဝင်သူများအကြား ရပိုင်ခွင့်တစ်ခုအား ရောင်းချရာတွင် ရရှိမည့် သို့မဟုတ် ပေးရန်တာဝန်တစ်ခုကို လွှဲပြောင်းရာတွင်ပေးရမည့်ဈေးနှုန်း ဖြစ်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို အမျိုးအစားခွဲခြားသတ်မှတ်ရာတွင် ဘဏ်သည် ရောင်းဝယ်နေသည့် ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများကို ရည်ညွှန်း၍ သုံးသပ်ပါသည်။ Credit risk များကိုလည်း သင့်လျော်သလိုထည့်သွင်းစဉ်းစားပါသည်။ ရောင်းဝယ်နေသောဈေးကွက် မရှိပါက ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင်ရှိသော ဈေးကွက်အခြေအနေပေါ် မူတည်၍ လက်တကမ်းတွင် အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်း၊ discounted cash flow analysis နှင့် အခြားတန်ဖိုးသင့်နည်းလမ်းတို့ကို အသုံးပြုပါသည်။ ဤသို့အားဖြင့် အကောင်းမွန်ဆုံးဖြစ်သည့် သင့်တင့်သောတန်ဖိုးအား သတ်မှတ်ဆုံးဖြတ်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၄။ Significant Accounting judgements, estimates and assumptions (အဆက်)

၄-၃။ ပုံသေပိုင်ပစ္စည်းများအား တန်ဖိုးလျော့ခြင်း

ပုံသေပိုင်ပစ္စည်း၏ အသုံးဝင်သက်တမ်းပေါ်မူတည်၍ မျဉ်းဖြောင့်နည်းဖြင့် တန်ဖိုးလျော့ပါသည်။ ပုံသေပိုင်ပစ္စည်းများ၏ သက်တမ်းကို (၅) နှစ် မှ နှစ် (၈၀) အတွင်း ခန့်မှန်းသတ်မှတ်ထားပါသည်။ နည်းပညာ၏ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုများကြောင့် အသုံးဝင်သက်တမ်းနှင့် လက်ကျန်တန်ဖိုးများ ပြောင်းလဲနိုင်သလို အနာဂတ် တန်ဖိုးလျော့ပမာဏများလည်း ပြောင်းလဲနိုင်ပါသည်။

၄-၄။ ရွှေ့ဆိုင်းနှင့်လက်ငင်းဝင်ငွေခွန်

ဝင်ငွေခွန်ကျသင့်မှုများသည် ကနဦး ခန့်မှန်းချက်များနှင့် ကွဲလွဲမှုရှိနိုင်ပါသည်။ ဘဏ်သည် တည်ဆဲ အခွန်ဥပဒေများအပေါ် နားလည်သည့်အတိုင်းနှင့် သာမန်လုပ်ငန်းလုပ်ဆောင်မှုများအရ အခွန်ကျသင့်နိုင်သည်များကို ခန့်မှန်းမှုများအရ ဝင်ငွေခွန် ပေးရန်တာဝန်များကို စာရင်းထည့်သွင်းပါသည်။ ထိုသို့ မူလခန့်မှန်းထားသည်များနှင့် နောက်ဆုံးစည်းကြပ်ထွက်ရှိလာသည့် ကျသင့်သောအခွန်တို့အကြား ကွာခြားမှုရှိသောအခါ လက်ငင်းဝင်ငွေခွန်နှင့် ရွှေ့ဆိုင်းဝင်ငွေခွန်များကို နှစ်အတွင်းလျာထားမှုကို ထိခိုက်နိုင်ပါသည်။ ရွှေ့ဆိုင်းဝင်ငွေခွန်များကို ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို အခွန်ဥပဒေများအရ အခြေခံသည့်ပမာဏများနှင့် ကွဲလွဲသည့်အပေါ် ပေးရန်တာဝန်တွက်ချက်သည့်နည်းလမ်းဖြင့် အပြည့်လျာထားပါသည်။ ရွှေ့ဆိုင်းဝင်ငွေခွန်ရပိုင်ခွင့်များကို ယာယီကွဲလွဲမှုများ သို့မဟုတ် အသုံးမပြုရသေးသည့် အခွန်ဥပဒေအရ အရှုံးများကို အသုံးပြုပြီး အနာဂတ်အခွန်ကျသင့်သည့် အမြတ်မှနုတ်ပယ်ရန် လုံလောက်သည့် ပမာဏအထိ ထည့်သွင်းတင်ပြပါသည်။ ရွှေ့ဆိုင်းဝင်ငွေခွန်ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို စာရင်းချေမှုပြုလုပ်ရာတွင် ဥပဒေအရစာရင်းချေခွင့်ရှိပြီး အဆိုပါရွှေ့ဆိုင်းဝင်ငွေခွန်များ တူညီသောအခွန်အာဏာပိုင်နှင့် သက်ဆိုင်မှသာ ပြုလုပ်ပါသည်။

၄-၅။ ဘဏ္ဍာရေးမဟုတ်သောရပိုင်ခွင့်များ၏တန်ဖိုးလျော့ကျမှု

ရပိုင်ခွင့်တစ်ခု၏ ပြန်လည်ရရှိနိုင်သောပမာဏကို အဆိုပါရပိုင်ခွင့်အား ခွဲဝေသတ်မှတ်ထားသော ငွေကြေးလုပ်ဆောင်သည့်ယူနစ်၏ အသုံးဝင်တန်ဖိုးပေါ်တွင်အခြေခံ၍သတ်မှတ်ရာတွင် စီမံခန့်ခွဲသူများသည် ငွေကြေးလုပ်ဆောင်သည့်ယူနစ်၏ မျှော်မှန်းအနာဂတ်ငွေကြေးစီးဆင်းမှုကို ခန့်မှန်းမှုပြုလုပ်နိုင်ရန်နှင့် အဆိုပါ ငွေကြေးစီးဆင်းမှု၏ လက်ရှိတန်ဖိုးကို သတ်မှတ်ရန်အတွက် သင့်လျော်သောလျော့နှုန်းကို သတ်မှတ်ဆောင်ရွက်ရန် လိုအပ်ပါသည်။

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း

ဘဏ်၏ စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များတွင် ဘဏ္ဍာရေးစာချုပ်စာတမ်းများကို အသုံးပြုလုပ်ဆောင်မှုများပါဝင်သည်။ အဆိုပါလုပ်ဆောင်မှုများသည် ကြွေးမြီဆုံးရှုံးနိုင်ခြေ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းအန္တရာယ်၊ အတိုးနှုန်းအန္တရာယ်နှင့် ငွေဖြစ်လွယ်မှုအန္တရာယ်ကဲ့သို့သော အမျိုးမျိုးသောဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေတို့ကို ဖြစ်ပေါ်စေပါသည်။

စီမံအုပ်ချုပ်မှုကော်မတီများသည် ဒါရိုက်တာအဖွဲ့မှ လွှဲအပ်ထားသော လုပ်ပိုင်ခွင့်အာဏာဘောင်အတွင်းမှ ဘဏ်၏ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲလျက်ရှိပါသည်။ အဆိုပါစီမံအုပ်ချုပ်မှုကော်မတီများသည် တွက်ချက်သတ်မှတ်ခြင်း၊ စိစစ်ခြင်းနှင့် မူဝါဒများချမှတ်ခြင်းများကို လုပ်ဆောင်ခြင်းအားဖြင့်

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၎င်းတို့၏ သက်ဆိုင်ရာ ကြီးကြပ်မှုများအောက်တွင် အဆိုပါဆုံးရှုံးနိုင်ခြေတို့ကို စောင့်ကြည့်ခြင်းနှင့် စီမံခန့်ခွဲခြင်းများကို လုပ်ဆောင်ပါသည်။ အဆိုပါကော်မတီများမှချမှတ်ထားသော အဓိကကျသည့်မူဝါဒအဆိုပြုချက်များနှင့် ဆုံးဖြတ်ချက်များအား ဒါရိုက်တာအဖွဲ့ မှ စိစစ်သုံးသပ်ပါသည်။ ဘဏ်အနေဖြင့် မြင်သာထင်သာရှိပြီး စီမံခန့်ခွဲနေသော အဓိကကျသည့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေတို့ကို အောက်ပါအတိုင်း ချမှတ်ထားပါသည်။

၅-၁။ အတိုးနှုန်းအန္တရာယ်

အတိုးနှုန်းအန္တရာယ်ဆိုသည်မှာ ဈေးကွက်အတွင်း အတိုးနှုန်းပြောင်းလဲမှုကြောင့် အနာဂတ်တွင် ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်း များ၏ ငွေကြေးစီးဆင်းမှု အတက်အကျဖြစ်ခြင်းကို ဆိုလိုပါသည်။

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့နှင့် ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ်မှထိတွေ့နေသည့် အတိုးနှုန်းအန္တရာယ်များကို အောက်ပါဇယားဖြင့် အကျဉ်းချုပ်တင်ပြပါသည်။ ဇယားတွင် ဘဏ္ဍာရေးဆိုင်ရာ စာချုပ် စာတမ်းများ၏ အစီရင်ခံသည့်ရက်နေ့နှင့် ဈေးနှုန်းပြန်လည်သတ်မှတ်သောအချိန် သို့မဟုတ် စေ့ရောက်သော အချိန်တို့အနက် စောရာကာလရှိ အကျိုးသက်ရောက်သောအတိုးနှုန်းများအရ ဖော်ညွှန်းထားပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၁။ အတိုးနှုန်းအန္တရာယ် (အဆက်)

	၁လ အတွင်း	၁လ မှ ၃လ အတွင်း	၃လ မှ ၂လ အတွင်း	၁နှစ် အထက်	စုစုပေါင်းအတိုး ထိခိုက်နိုင်မှု	အတိုးနှုန်း မထိခိုက်နိုင်သော ပမာဏ	စုစုပေါင်း
	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်							
ရပိုင်ခွင့်များ							
ငွေလက်ကျန်	၁၃၄,၈၇၄.၉၀	-	-	-	၁၃၄,၈၇၄.၉၀	၄၀,၃၇၀.၃၂	၁၇၅,၂၄၅.၂၂
ဘဏ်အချင်းချင်းကြား ထားရှိသောငွေလက်ကျန်များ	၁၁၅,၇၇၂.၅၀	၆၅,၀၀၀.၀၀	၇၅,၀၀၀.၀၀	-	၂၅၅,၇၇၂.၅၀	၂၅,၇၉၁.၁၆	၂၈၁,၅၆၃.၆၆
အစိုးရစာချုပ်များ	-	၂,၆၀၅.၉၈	၃၄,၇၆၀.၁၁	၁၉၆,၀၄၃.၃၈	၂၃၃,၄၀၉.၄၇	-	၂၃၃,၄၀၉
ချေးငွေလက်ကျန်							
- တန်ဖိုးမကျခြင်း	၉၂,၆၉၅.၂၉	၁၀၁,၂၇၂.၀၆	၄၄၆,၃၇၂.၂၄	၄၇၃,၃၆၄.၂၃	၁,၁၁၃,၇၀၃.၈၂	၉,၅၇၂.၈၀	၁,၁၂၃,၂၇၆.၆၂
- တန်ဖိုးကျခြင်း *	၂,၇၀၇.၄၄	-	-	-	၂,၇၀၇.၄၄	၂၈၁.၇၅	၂,၉၈၉.၁၉
ရင်းနှီးမြှုပ်နှံမှုများ	-	-	-	-	-	၃၃၁.၀၀	၃၃၁.၀၀
ပုံသေပိုင်ပစ္စည်းများ	-	-	-	-	-	၁၉,၆၈၆.၇၉	၁၉,၆၈၆.၇၉
ထိတွေ့ကိုင်တွယ်၍မရသော ပစ္စည်းများ	-	-	-	-	-	၄,၃၈၅.၃၉	၄,၃၈၅.၃၉
အခြားရပိုင်ခွင့်များ	-	-	-	-	-	၆၁,၁၃၀.၁၃	၆၁,၁၃၀.၁၃
စုစုပေါင်းရပိုင်ခွင့်များ	၃၄၆,၀၅၀.၁၃	၁၆၈,၈၇၈.၀၄	၅၅၆,၁၃၂.၃၅	၆၆၉,၄၀၇.၆၁	၁,၇၄၀,၄၄၈.၁၃	၁၆၁,၅၄၉.၃၄	၁,၉၀၂,၀၁၇.၄၇
ပေးရန်တာဝန်များ							
ချေးယူငွေများ	၁၄၀,၀၀၀.၀၀	၆၅,၀၀၀.၀၀	-	-	၂၀၅,၀၀၀.၀၀	-	၂၀၅,၀၀၀.၀၀
အပ်ငွေစာရင်း	၂၀၃,၅၁၇.၇၄	၉၆,၈၇၅.၄၁	၅၄၁,၇၁၅.၁၅	၆၂၂,၃၄၅.၂၁	၁,၄၆၄,၄၅၃.၅၁	၆၃,၃၈၄.၂၆	၁,၅၂၇,၈၃၇.၇၇
အခြားပေးရန်တာဝန်များ	-	-	-	-	-	၈၅,၅၆၇.၈၄	၈၅,၅၆၇.၈၄
စုစုပေါင်းပေးရန်တာဝန်များ	၃၄၃,၅၁၇.၇၄	၁၆၁,၈၇၅.၄၁	၅၄၁,၇၁၅.၁၅	၆၂၂,၃၄၅.၂၁	၁,၆၆၉,၄၅၃.၅၁	၁၄၈,၉၅၂.၁၀	၁,၈၁၈,၄၀၅.၆၁
Total interest sensitivity gap	၂,၅၃၂.၃၉	၇,၀၀၂.၆၃	၁၄,၄၁၇.၂၀	၄၇,၀၆၂.၄၀	၇၁,၀၁၄.၆၂	၁၂,၅၉၇.၂၄	၈၃,၆၁၁.၈၆

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၁။ အတိုးနှုန်းအန္တရာယ် (အဆက်)

	၁လ အတွင်း	၁လ မှ ၃လ အတွင်း	၃လ မှ ၁၂လ အတွင်း	၁နှစ် အထက်	စုစုပေါင်းအတိုး ထိခိုက်နိုင်မှု	အတိုးနှုန်း မထိခိုက်နိုင်သော ပမာဏ	စုစုပေါင်း
	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)	(ကျပ်သန်း ပေါင်း)
၂၀၂၅ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်							
ရပိုင်ခွင့်များ							
ငွေလက်ကျန်	-	-	-	-	-	၁၃၇,၅၄၆.၉၉	၁၃၇,၅၄၆.၉၉
ဘဏ်အချင်းချင်းကြား ထားရှိသောငွေလက်ကျန် များ	၂၈,၃၁၅.၂၈	၁၀,၀၀၀.၀၀	၁,၂၀၀.၀၀	-	၃၉,၅၁၅.၂၈	၂၈,၄၀၄.၃၄	၆၇,၉၁၉.၆၂
အစိုးရငွေတိုက်လက်မှတ် များနှင့် ငွေကြေးဆိုင်ရာ စာချုပ်များ	-	၁၈,၀၈၄.၉၅	၁၁,၉၆၄.၂၆	၄၃,၄၂၃.၄၅	၇၃,၄၇၂.၆၅	-	၇၃,၄၇၂.၆၅
ချေးငွေလက်ကျန်							
- တန်ဖိုးမကျခြင်း	၆၇,၅၉၉.၂၉	၈၃,၅၄၆.၇၄	၂၅၉,၇၉၈.၀၆	၃၃၃,၀၁၉.၇၁	၇၄၃,၉၆၃.၈၀	၁၄,၄၆၄.၃၅	၇၅၈,၄၂၈.၁၅
- တန်ဖိုးကျခြင်း *	၃,၁၁၉.၉၃	-	-	-	၃,၁၁၉.၉၃	၃၂၆.၁၃	၃,၄၄၆.၀၆
ရင်းနှီးမြှုပ်နှံမှုများ	-	-	-	-	-	၃၃၁.၀၀	၃၃၁.၀၀
ပုံသေပိုင်ပစ္စည်းများ	-	-	-	-	-	၂၁,၅၄၁.၅၈	၂၁,၅၄၁.၅၈
ထိတွေ့ကိုင်တွယ်၍မရ သော ပစ္စည်းများ	-	-	-	-	-	၃,၇၀၉.၅၁	၃,၇၀၉.၅၁
အခြားရပိုင်ခွင့်များ	-	-	-	-	-	၆၅,၈၁၇.၈၉	၆၅,၈၁၇.၈၉
စုစုပေါင်းရပိုင်ခွင့်များ	၉၉,၀၃၄.၅၀	၁၁၁,၆၃၁.၆၉	၂၇၂,၉၆၂.၃၂	၃၇၆,၄၄၃.၁၆	၈၆၀,၀၇၁.၆၆	၂၇၂,၁၄၁.၇၉	၁,၁၃၂,၂၁၃.၄၅
ပေးရန်တာဝန်များ							
ချေးယူငွေများ	၁,၀၀၀.၀၀	-	-	-	၁၀,၀၀၀.၀၀	၂၂,၃၃၃.၈၆	၃၂,၃၃၃.၈၆
အပ်ငွေစာရင်း	၆၁၅,၃၉၀.၂၇	၁၅၇,၀၈၉.၇၇	၁၂၂,၈၂၉.၅၄	-	၈၉၅,၃၀၉.၅၈	၄၆,၉၂၁.၀၂	၉၄၂,၂၃၀.၆၀
အခြားပေးရန်တာဝန်များ	-	-	-	-	-	၇၇,၈၈၃.၃၁	၇၇,၈၈၃.၃၁
စုစုပေါင်းပေးရန်တာဝန် များ	၆၂၅,၃၉၀.၂၇	၁၅၇,၀၈၉.၇၇	၁၂၂,၈၂၉.၅၄	-	၉၀၅,၃၀၉.၅၈	၁၄၇,၁၃၈.၁၉	၁,၀၅၂,၄၄၄.၇၇
Total interest sensitivity gap	(၅၂၆,၃၅၅.၇၇)	(၄၅,၄၅၈.၀၈)	၁၅၀,၁၃၂.၇၈	၃၇၆,၄၄၃.၁၆	(၄၅,၂၃၇.၉၂)	၁၂၅,၀၀၃.၆၀	၇၉,၇၆၅.၆၈

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၁။ အတိုးနှုန်းအန္တရာယ် (အဆက်)

Sensitivity analysis of interest rate risk

ဘဏ်၏အခွန်လျာထားပြီး အမြတ်အပေါ် အတိုးနှုန်း ၁% အတက်အကျဖြစ်ပေါ်ခဲ့ပါက အကျိုးသက်ရောက်မှုကို အောက်ပါ ဇယားတွင် ဖော်ပြထား ပါသည်။

		အခွန်နှုန်း	+၁%	-၁%
			(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်				
အခွန်မနုတ်မီ အမြတ်အပေါ် သက်ရောက်မှု			၇၁၀.၁၅	(၇၁၀.၁၅)
အခွန်နုတ်ပြီး အမြတ်အပေါ် သက်ရောက်မှု		၁၇%	၅၈၉.၄၂	(၅၈၉.၄၂)
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်				
အခွန်မနုတ်မီ အမြတ်အပေါ် သက်ရောက်မှု			(၄၅၂.၃၈)	၄၅၂.၃၈
အခွန်နုတ်ပြီး အမြတ်အပေါ် သက်ရောက်မှု		၁၇%	(၃၇၅.၄၇)	၃၇၅.၄၇

၅-၂။ ကြွေးမြီအန္တရာယ် (Credit Risk)

ကြွေးမြီအန္တရာယ်ဆိုသည်မှာ ဘဏ်၏ဖောက်သည် သို့မဟုတ် အခြားအလားတူအဖွဲ့အစည်းများမှ စာချုပ်အရ ပေးရန် တာဝန်များကို ပြန်လည်ပေးဆောင်ရန်ပျက်ကွက်ခြင်းကြောင့် ဘဏ်မှရရှိလာမည့်အန္တရာယ်ကို ဆိုလိုပါသည်။ ဘဏ်သည် အဆိုပါကြွေးမြီ အန္တရာယ်များအား တစ်ဦးချင်းပုဂ္ဂိုလ်များနှင့် လုပ်ငန်းများအပေါ်တွင် လက်ခံနိုင်လောက်သော ကြွေးမြီ အန္တရာယ်ကန့်သတ်မှုများ ချမှတ်ခြင်း၊ အဆိုပါကန့်သတ်မှုများအား စောင့်ကြည့်ကြီးကြပ်ခြင်းများပြုလုပ်၍ စီမံခန့်ခွဲခြင်း နှင့် ထိန်းချုပ်ခြင်းများ ပြုလုပ်ပါသည်။

ယခုနှစ်များအတွင်း ဘဏ်သည် ချေးငွေစံနှုန်း၊ ချေးငွေအန္တရာယ်၊ ချေးငွေအန္တရာယ် သတ်မှတ်မှုလျှော့ချမှုနှင့် ကြီးကြပ်မှုတို့ ပါဝင်သော ကြွေးမြီမူဝါဒအား ပြင်ဆင်ခဲ့ပါသည်။ အပေါင်ပစ္စည်းများ ပြန်လည်သတ်မှတ်ခြင်းများ အပါအဝင်ဖြစ်သော ကြွေးမြီနှင့် သင့်လျော်သည်ဟုသတ်မှတ်ထားသော သတ်မှတ်ချက်များ၏ပြောင်းလဲနိုင်ခြေတို့ကို စောလျင်စွာသိရှိနိုင်သော စိစစ်ခြင်းလုပ်ငန်းစဉ်သည် ကြွေးမြီအန္တရာယ်မှ ဖြစ်ပေါ်လာနိုင်သောဆုံးရှုံးမှုများကို ဘဏ်မှ အကဲဖြတ်နိုင်စေရန်နှင့် မှန်ကန်သောလုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ပါသည်။

ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းတွင် ဖော်ပြထားသော ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့် အမျိုးအစားတစ်ခုချင်းစီ၏ အမြင့်ဆုံး ဖော်ပြထားသော ကြွေးမြီအန္တရာယ်များကို အပေါင်ပစ္စည်းများ၏ အမှန်တန်ဖိုးများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အစီရင်ခံသည့်ရက်နေ့တွင်တည်ရှိသော သယ်ဆောင်တန်ဖိုးများအထိ သတ်မှတ်ထားပါသည်။

ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များ၏ အမြင့်ဆုံးသတ်မှတ်ထားသော ကြွေးမြီအန္တရာယ်သည် အဆိုပါရပိုင်ခွင့်များကို သယ်ယူလာသည့် တန်ဖိုးများနှင့် ညီမျှပါသည်။ ဘဏ်မှကိုင်ဆောင်ထားသော ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များအပေါ် ကြွေးမြီအန္တရာယ်ကို အောက်ပါဇယားတွင် တင်ပြပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၂။ ကြွေးမြီအန္တရာယ် (Credit Risk) (အဆက်)

	၂၀၂၆ (ကျပ်သန်းပေါင်း)	၂၀၂၅ (ကျပ်သန်းပေါင်း)
ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များ		
ငွေလက်ကျန်	၁၇၅,၂၄၅.၂၁	၁၃၇,၅၄၆.၉၉
အစိုးရငွေတိုက်လက်မှတ်များ(၁)	၂၃၃,၄၀၉.၄၇	၇၃,၄၇၂.၆၅
ဘဏ်အချင်းချင်းကြားထားရှိသောငွေလက်ကျန်များ	၂၈၁,၅၆၃.၆၆	၆၇,၉၁၉.၆၂
ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေများ		
တန်ဖိုးကျမှုမရှိခြင်းနှင့် ချေးငွေသက်တမ်းမကျော်ခြင်း	၁,၀၉၈,၂၀၆.၂၈	၆၈၀,၃၈၀.၆၂
ချေးငွေသက်တမ်းကျော်ခြင်း သို့သော် တန်ဖိုးမကျသေးခြင်း(၂)	၂၅,၀၇၀.၃၃	၇၈,၀၄၇.၅၄
သီးခြားစီတန်ဖိုးကျခြင်း(၃)	၂,၉၈၉.၁၉	၃,၄၄၆.၀၆
ရင်းနှီးမြှုပ်နှံမှု	၃၃၁.၀၀	၃၃၁.၀၀
အခြားရပိုင်ခွင့်	၂၉,၁၀၂.၁၀	၄၇,၉၇၉.၄၂
	၁,၈၄၅,၉၁၇.၂၅	၁,၀၈၉,၁၂၃.၉၀

(၁) အစိုးရငွေတိုက်ကတိစာချုပ်များနှင့် ငွေချေးစာချုပ်စာတမ်းများသည် မြန်မာနိုင်ငံတွင် ချေးငွေအဆင့်သတ်မှတ်ချက် မြင့်မားပြီး ချေးငွေသက်တမ်းကျော်လွန်ခြင်း၊ တန်ဖိုးလျော့ကျခြင်းများ မရှိပါ။

(၂) ချေးငွေသက်တမ်းကျော်လွန်သော်လည်း တန်ဖိုးလျော့ကျမှုမရှိသည့် ချေးငွေများဟုဆိုရာတွင် ချေးငွားထားသော ချေးငွေများသည် ပြန်လည်ပေးဆပ်ရန် သက်တမ်းကျော်လွန်နေသော်လည်း ၎င်းတို့ချေးယူစဉ်ကထားရှိသော အာမခံ အပေါင်ပစ္စည်းများ၏ တန်ဖိုးသည် အဆိုပါချေးငွေနှင့်ရရန်ရှိအတိုးငွေထက် ကျော်လွန်နေသောအနေအထားကို ဆိုလိုပါသည်။

(၃) ချေးငွေသက်တမ်းကျော်လွန်နေပြီး တန်ဖိုးလျော့ကျမှုများ ဖြစ်ပေါ်နေသည့် ချေးငွေများဟုဆိုရာတွင် သက်ဆိုင်ရာ ချေးငွေများ သို့မဟုတ် ချေးငွေများ၏အတိုးငွေများအား ပေးဆပ်ရမည့်ရက်ထက် ကျော်လွန်နေပြီး အဆိုပါချေးငွေအတွက် ပြန်လည်ရနိုင်မည့် ပမာဏသည် ၎င်းတို့အား သယ်ယူလာသည့်တန်ဖိုးထက် လျော့နည်းနေသည့် အနေအထားကို ဆိုလိုပါသည်။

၅-၃။ ငွေဖြစ်လွယ်မှုအန္တရာယ်နှင့်ငွေသားစီးဆင်းမှု

ငွေဖြစ်လွယ်မှုအန္တရာယ်ဆိုသည်မှာ ဘဏ်တွင်လက်ခံထားသော အပ်ငွေများနှင့်ချေးယူငွေများ စေ့ရောက်သောကာလ တွင် အဆိုပါပေးရန်ရှိသည့် ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်များကို ပေးရန်ခက်ခဲနိုင်သည့်အန္တရာယ်အမျိုးအစား ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၃။ ငွေဖြစ်လွယ်မှုအန္တရာယ်နှင့်ငွေသားစီးဆင်းမှု (အဆက်)

အထက်ပါ ငွေဖြစ်လွယ်မှုအန္တရာယ်ကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ ဒါရိုက်တာအဖွဲ့မှခွင့်ပြုထားသော Asset and Liability Management Policy ၏မူဘောင်အတိုင်း ဘဏ်မှ လိုက်နာကျင့်သုံးပါသည်။ ယင်းမူဘောင်တွင် သက်ဆိုင်ရာ မူဝါဒများ၊ ထိန်းချုပ်မှုများနှင့် ကန့်သတ်ချက်များ ပါဝင်သကဲ့သို့ ငွေသားစီးဆင်းမှုလွှဲချော်မှုကိုကန့်သတ်မှုများ၊ ငွေဖြစ်လွယ်မှုကို ကြိုတင်သတိပေးသည့်အချက်များကို စောင့်ကြည့်မှု၊ ငွေသားစီးဆင်းမှုအခက်အခဲစမ်းသပ်ချက်စိစစ်မှု၊ ငွေဖြစ်လွယ်မှု ပြဿနာဇာတ်လမ်းများနှင့် အလုံးစုံပါဝင်သော အရေးပေါ်ဘဏ္ဍာရေးထောက်ပံ့မှုအစီအစဉ်များ ချမှတ်ခြင်း စသည့် မူဝါဒများ ပါဝင်ပါသည်။ ထို့အပြင် ဘဏ်သည် သက်ဆိုင်ရာအာဏာပိုင်များမှ သတ်မှတ်ထားသည့် ပေးရန်ရှိ အခြေခံများအား ထိန်းသိမ်းကာမိစေရန် ငွေသား သို့မဟုတ် ငွေဖြစ်လွယ်သည့် ရပိုင်ခွင့်များကိုလည်း သတ်မှတ်ထားသည့် ရာခိုင်နှုန်းများအတိုင်း ထားရှိပါသည်။ အဆိုပါ သတ်မှတ်ချက်၏ အဓိကရည်ရွယ်ချက်မှာ ဘဏ်၏ ငွေသားစီးဆင်းမှု ကတိကဝတ်များကို အခက်အခဲမရှိ ဆက်လက်လည်ပတ်နိုင်ရန်၊ ဥပဒေအရထိန်းသိမ်းရသည့် ငွေဖြစ်လွယ်မှုနှင့် ရန်ပုံငွေလိုအပ်ချက်များကို ပြည့်မှီနိုင်စေရန်တို့အပြင် အရေးကြုံလာလျှင် ဘဏ္ဍာငွေ မြှင့်တင်နိုင်သည့် ဈေးကွက်ပရီမီယံ သို့မဟုတ် ရပိုင်ခွင့်များကို တွန်းတွန်းတိုက်တိုက်ရောင်းချခြင်းများမှ ကာကွယ်ရန်လည်း ဖြစ်ပါသည်။

အောက်ပါဇယားသည် အစီရင်ခံသည့်ရက်နေ့ရှိ လျော့နှုန်းအခြေခံမပါဝင်ဘဲ စေ့ရောက်ကာလအလိုက် ဖော်ပြထားသည့် ဘဏ်၏ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ (ဘဏ္ဍာရေးဆိုင်ရာ မဟုတ်သည့် စာချုပ်စာတမ်းများ အပါအဝင်) ကို အောက်ပါဇယားတွင် တင်ပြထားပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၃။ ငွေဖြစ်လွယ်မှုအန္တရာယ်နှင့်ငွေသားစီးဆင်းမှု (အဆက်)

	တစ်နှစ်အတွင်း	တစ်နှစ်ထက် ကျော်လွန်သော	သက်တမ်းမရှိ	စုစုပေါင်း
	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)
၂၀၂၆ ၊ မတ်လ (၃၁)ရက်နေ့ရှိ လက်ကျန်စာရင်း				
ရပိုင်ခွင့်များ				
ငွေလက်ကျန်	၁၇၅,၂၄၅.၂၁	-	-	၁၇၅,၂၄၅.၂၁
ဘဏ်အချင်းချင်းကြားထားရှိသော ငွေလက်ကျန်များ	၂၈၁,၅၆၃.၆၆	-	-	၂၈၁,၅၆၃.၆၆
အစိုးရငွေတိုက်လက်မှတ်များနှင့် ငွေကြေးဆိုင်ရာ စာချုပ်များ	၃၇,၃၆၆.၀၉	၁၉၆,၀၄၃.၃၈	-	၂၃၃,၄၀၉.၄၇
ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေများ*	၆၅၂,၉၀၁.၅၇	၄၇၃,၃၆၄.၂၃	-	၁,၁၂၆,၂၆၅.၈၀
ရင်းနှီးမြှုပ်နှံမှုများ	-	-	၃၃၁.၀၀	၃၃၁.၀၀
အခြားရပိုင်ခွင့်များ	-	-	၆၁,၁၃၀.၁၃	၆၁,၁၃၀.၁၃
စုစုပေါင်း ရရန်ပိုင်ခွင့်များ	၁,၁၄၇,၀၇၆.၅၃	၆၆၉,၄၀၇.၆၁	၆၁,၄၆၁.၁၃	၁,၈၇၇,၉၄၅.၂၇
ပေးရန်တာဝန်များ				
ချေးယူငွေများ	၂၀၅,၀၀၀.၀၀	-	-	၂၀၅,၀၀၀.၀၀
အပ်ငွေစာရင်း	၉၀၅,၄၉၂.၅၆	၆၂၂,၃၄၅.၂၁	-	၁,၅၂၇,၈၃၇.၇၇
အခြားပေးရန်တာဝန်များ	-	-	၈၅,၅၆၇.၈၄	၈၅,၅၆၇.၈၄
	၁,၁၁၀,၄၉၂.၅၆	၆၂၂,၃၄၅.၂၁	၈၅,၅၆၇.၈၄	၁,၈၁၈,၄၀၅.၆၁
အသားတင် ငွေဖြစ်လွယ်မှု ကွာဟချက်	၃၆,၅၈၃.၉၇	၄၇,၀၆၂.၄၀	(၂၄,၁၀၆.၇၁)	၅၉,၅၃၉.၆၆

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၃။ ငွေဖြစ်လွယ်မှုအန္တရာယ်နှင့်ငွေသားစီးဆင်းမှု (အဆက်)

	တစ်နှစ်အတွင်း	တစ်နှစ်ထက် ကျော်လွန်သော	သက်တမ်းမရှိ	စုစုပေါင်း
	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)
၂၀၂၅၊ မတ်လ (၃၁)ရက်နေ့ရှိ လက်ကျန်စာရင်း				
ရပိုင်ခွင့်များ				
ငွေလက်ကျန်	၁၃၇,၅၄၆.၉၉	-	-	၁၃၇,၅၄၆.၉၉
ဘဏ်အချင်းချင်းကြားထားရှိသောငွေလက်ကျန်များ	၆၇,၉၁၉.၆၂	-	-	၆၇,၉၁၉.၆၂
အစိုးရငွေတိုက်လက်မှတ်များနှင့် ငွေကြေးဆိုင်ရာ စာချုပ်များ	၃၀,၀၄၉.၂၀	၄၃,၄၂၃.၄၅	-	၇၃,၄၇၂.၆၅
ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေများ*	၄၂၈,၈၅၄.၅၀	၃၃၃,၀၁၉.၇၁	-	၇၆၁,၈၇၄.၂၁
ရင်းနှီးမြှုပ်နှံမှုများ	-	-	၃၃၁.၀၀	၃၃၁.၀၀
အခြားရပိုင်ခွင့်များ	-	-	၆၅,၈၁၇.၈၉	၆၅,၈၁၇.၈၉
စုစုပေါင်း ရရန်ပိုင်ခွင့်များ	၆၆၄,၃၇၀.၃၁	၃၇၆,၄၄၃.၁၆	၆၆,၁၄၈.၈၉	၁,၁၀၆,၉၆၂.၃၆
ပေးရန်တာဝန်များ				
ချေးယူငွေများ	၃၂,၃၃၃.၈၆	-	-	၃၂,၃၃၃.၈၆
အပ်ငွေစာရင်း	၉၄၂,၂၃၀.၆၀	၀.၂၀	-	၉၄၂,၂၃၀.၈၀
အခြားပေးရန်တာဝန်များ	-	-	၇၇,၈၈၃.၃၁	၇၇,၈၈၃.၃၁
စုစုပေါင်း ပေးရန်တာဝန်များ	၉၇၄,၅၆၄.၄၆	၀.၂၀	၇၇,၈၈၃.၃၁	၁,၀၅၂,၄၄၇.၉၇
အသားတင် ငွေဖြစ်လွယ်မှု ကွာဟချက်	(၃၁၀,၁၉၄.၁၅)	၃၇၆,၄၄၂.၉၆	(၁၁,၇၃၄.၄၂)	၅၄,၅၁၄.၃၉

ဘဏ်၏ (၃၁-၃-၂၀၂၆) နေ့နှင့် (၃၁-၃-၂၀၂၅) ရက်နေ့များရှိ ငွေကြေးလွယ်ကူမှုအချိုးမှာ ၂၉.၃၄% နှင့် ၂၂.၆၂% ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ညွှန်ကြားချက်အမှတ် ၁၉/၂၀၁၇ ဖြင့် သတ်မှတ်ထားသော ငွေကြေးလွယ်ကူမှုအချိုး ၂၀% ထက် ကျော်လွန်ပါသည်။

၅-၄။ Foreign Exchange Risk (FER)

FER ဆိုသည်မှာ နိုင်ငံခြားငွေဖြင့် ရပိုင်ခွင့်၊ ပေးရန်တာဝန်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ်စာချုပ်များ၏ နိုင်ငံခြားငွေ လဲလှယ်နှုန်း အပြောင်းအလဲများမှ သက်ရောက်ပြောင်းလဲနိုင်သော အန္တရာယ်ကို ဆိုလိုပါသည်။

ဘဏ်၏ Foreign Exchange Exposure များတွင် Trading မဟုတ်သော (Non-Trading) Foreign Exchange Exposure များသည် မူအားဖြင့် Investment များ၊ Funding Activities များနှင့် Customer business များမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၄။ Foreign Exchange Risk (FER) (အဆက်)

အောက်ပါဇယားသည် ဘဏ်၏ ၂၀၂၆ခုနှစ်၊ မတ်လ (၃၁)ရက်နေ့နှင့် ၂၀၂၅ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ရှိသော Net Foreign Exchange Position များကို သက်ဆိုင်ရာ အဓိကငွေကြေးများဖြစ်သော မြန်မာကျပ်၊ အမေရိကန် ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ် စသည်တို့ဖြင့် ဖော်ပြထားပါသည်။

	မြန်မာကျပ်	ယူအက်စ်ဒေါ်လာ	ယူရို	စင်္ကာပူဒေါ်လာ	တရုတ်ယွမ်	ထိုင်းဘတ်	စုစုပေါင်း
	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်							
ရပိုင်ခွင့်များ							
ငွေလက်ကျန်	၁၇၂,၂၄၂.၇၁	၂,၅၉၁.၇၉	၂၅၃.၈၈	၁၅၆.၂၅	၀.၂၆	၀.၃၃	၁၇၅,၂၄၅.၂၂
ဘဏ်အချင်းချင်းကြားထားရှိသောငွေလက်ကျန်များ	၂၄၇,၇၄၂.၉၇	၃၂,၃၀၉.၉၃	၂၃.၉၄	၂၄.၃၀	၁,၃၇၃.၉၄	၈၈.၅၇	၂၈၁,၅၆၃.၆၅
အစိုးရစာချုပ်များ	၂၃၃,၄၀၉.၄၇	-	-	-	-	-	၂၃၃,၄၀၉.၄၇
ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေများ							
- တန်ဖိုးမကျခြင်း	၁,၁၂၃,၂၇၆.၆၁	-	-	-	-	-	၁,၁၂၃,၂၇၆.၆၁
- တန်ဖိုးကျခြင်း	၂,၉၈၉.၁၉	-	-	-	-	-	၂,၉၈၉.၁၉
ရင်းနှီးမြှုပ်နှံမှုများ	၃၃၁.၀၀	-	-	-	-	-	၃၃၁.၀၀
SWAP ရရန်ရှိ	-	-	-	-	-	-	-
အခြားရရန်ရှိ	-	၃၆၄.၇၂	-	-	-	-	၃၆၄.၇၂
စုစုပေါင်းရပိုင်ခွင့်များ	၁,၇၇၉,၉၉၁.၉၅	၃၅,၂၆၆.၄၄	၂၇၇.၈၂	၁၈၀.၅၅	၁,၃၇၄.၂၀	၈၈.၉၀	၁,၈၁၇,၁၇၉.၈၆
ပေးရန်တာဝန်များ							
ချေးယူငွေများ	၂၀၅,၀၀၀.၀၀	-	-	-	-	-	၂၀၅,၀၀၀.၀၀
အပ်ငွေများ	၁,၅၀၀,၉၄၇.၀၄	၂၆,၄၀၁.၅၆	၃၀.၅၇	၁.၂၃	၄၅၇.၀၁	၀.၃၆	၁,၅၂၇,၈၃၇.၇၇
ပေးရန်ရှိ SWAP	-	-	-	-	-	-	-
အခြားပေးရန်ရှိ	-	၇၅၅.၇၂	-	-	-	-	၇၅၅.၇၂
စုစုပေါင်းပေးရန်တာဝန်များ	၁,၇၀၅,၉၄၇.၀၄	၂၇,၁၅၇.၂၈	၃၀.၅၇	၁.၂၃	၄၅၇.၀၁	၀.၃၆	၁,၇၃၃,၅၉၃.၄၉
Net open position	၇၄,၀၄၄.၉၁	၈,၁၀၉.၁၆	၂၄၇.၂၅	၁၇၉.၃၂	၉၁၇.၁၉	၈၈.၅၄	၈၃,၅၈၆.၃၇

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၄။ Foreign Exchange Risk (FER) (အဆက်)

	မြန်မာကျပ်	ယူအက်စ်ဒေါ်လာ	ယူရို	စင်္ကာပူဒေါ်လာ	တရုတ်ယွမ်	ထိုင်းဘတ်	စုစုပေါင်း
	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)	(ကျပ်သန်းပေါင်း)
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်							
ရပိုင်ခွင့်များ							
ငွေလက်ကျန်	၁၃၄,၄၁၈.၈၆	၂,၇၃၈.၅၁	၂၃၉.၁၁	၁၅၀.၀၆	၀.၁၉	၀.၂၅	၁၃၇,၅၄၆.၉၉
ဘဏ်အချင်းချင်းကြားထားရှိသောငွေလက်ကျန်များ	၄၀,၅၂၂.၈၀	၂၅,၉၀၃.၅၀	၂၂.၅၅	၂၃.၃၄	၁,၃၁၀.၇၅	၁၃၆.၆၈	၆၇,၉၁၉.၆၂
အစိုးရငွေတိုက်လက်မှတ်များနှင့် ငွေကြေးဆိုင်ရာစာချုပ်များ	၇၃,၄၇၂.၆၅	-	-	-	-	-	၇၃,၄၇၂.၆၅
ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေများ							
- တန်ဖိုးမကျခြင်း	၇၅၈,၄၂၈.၁၆	-	-	-	-	-	၇၅၈,၄၂၈.၁၆
- တန်ဖိုးကျခြင်း	၃,၄၄၆.၀၆	-	-	-	-	-	၃,၄၄၆.၀၆
ရင်းနှီးမြှုပ်နှံမှုများ	၃၃၁.၀၀	-	-	-	-	-	၃၃၁.၀၀
SWAP ရရန်ရှိ	-	၂၈,၉၄၇.၈၀	-	-	-	-	၂၈,၉၄၇.၈၀
အခြားရရန်ရှိများ	-	၃၆၈.၁၄	-	-	-	-	၃၆၈.၁၄
စုစုပေါင်းရပိုင်ခွင့်များ	၁,၀၁၀,၆၁၉.၅၄	၅၇,၉၅၇.၉၄	၂၆၁.၆၆	၁၇၃.၄၀	၁,၃၁၀.၉၄	၁၃၆.၉၄	၁,၀၇၀,၄၆၀.၄၂
ပေးရန်တာဝန်များ							
ချေးယူငွေများ	၁၀,၀၀၀.၀၀	-	-	-	-	-	၁၀,၀၀၀.၀၀
အပ်ငွေများ	၉၁၇,၄၈၈.၆၅	၂၄,၃၂၇.၀၇	၂၈.၇၉	၁.၁၈	၃၇၁.၀၀	၁၄.၁၂	၉၄၂,၂၃၀.၈၁
ပေးရန်ရှိ SWAP	-	၂၆,၁၁၉.၂၆	-	-	-	-	၂၆,၁၁၉.၂၆
အခြားပေးရန်တာဝန်များ	-	၁၂၄.၀၁	-	-	-	-	၁၂၄.၀၁
စုစုပေါင်းပေးရန်တာဝန်များ	၉၂၇,၄၈၈.၆၅	၅၀,၅၇၈.၁၄	၂၈.၇၉	၁.၁၈	၃၇၁.၀၀	၁၄.၁၂	၉၇၈,၄၇၄.၀၈
Net open position	၈၃,၁၃၀.၈၉	၇,၃၇၉.၆၀	၂၃၂.၈၇	၁၇၂.၂၂	၉၃၉.၉၄	၁၂၂.၈၂	၉၁,၉၈၆.၃၄

Sensitivity Analysis of Foreign Exchange Risk

အောက်ပါဇယားတွင် အဓိကငွေကြေးများဖြစ်သော အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များနှင့် ဘဏ် functional currency ၏ ဖြစ်နိုင်ချေ Ex rate အပြောင်းအလဲများနှင့် ဘဏ်၏ Pre-tax profit မှ လိုက်ပါပြောင်းလဲနိုင်သော Sensitivity analysis ကို ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅-၄။ Foreign Exchange Risk (FER) (အဆက်)

	ယူအက်စ်ဒေါ်လာ (ကျပ်သန်းပေါင်း)	ယူရို (ကျပ်သန်းပေါင်း)	စင်္ကာပူဒေါ်လာ (ကျပ်သန်းပေါင်း)	တရုတ်ယွမ် (ကျပ်သန်းပေါင်း)	ထိုင်းဘတ် (ကျပ်သန်းပေါင်း)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်					
Strengthened by 10%	၈၁၀.၉၂	၂၄.၇၃	၁၇.၉၃	၉၁.၇၂	၈.၈၅
Weakened by 10%	(၈၁၀.၉၂)	(၂၄.၇၃)	(၁၇.၉၃)	(၉၁.၇၂)	(၈.၈၅)
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်					
Strengthened by 10%	၇၃၈.၇၆	၂၃.၂၉	၁၇.၂၂	၉၃.၉၉	၁၂.၂၈
Weakened by 10%	(၇၃၈.၇၆)	(၂၃.၂၉)	(၁၇.၂၂)	(၉၃.၉၉)	(၁၂.၂၈)

၅-၅။ လုပ်ငန်းလုပ်ဆောင်မှုအန္တရာယ်

လုပ်ငန်းလုပ်ဆောင်မှုအန္တရာယ်ဆိုသည်မှာ ဘဏ်၏ စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုများနှင့် ဆက်နွှယ်ပြီး ဘဏ္ဍာရေးအရ ဆုံးရှုံးနိုင်ခြေရှိသည့်အရှုံးငွေ၊ ဘဏ်တွင်းကြီးကြပ်မှု၊ လုပ်ငန်းလုပ်ဆောင်မှုအဆင့်များနှင့် လုပ်ငန်းတွင်းလည်ပတ်မှုစနစ်၏ ချို့ယွင်း အားနည်းချက်များကြောင့် ဘဏ်၏ စီးပွားရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေကို ဆိုလိုပါသည်။

အဆိုပါလုပ်ငန်းလုပ်ဆောင်မှုအန္တရာယ်ကို စီမံခန့်ခွဲရာတွင် ကုန်ကျနိုင်သည့်ကုန်ကျစရိတ်နှင့် ဘဏ်၏အန္တရာယ် စွန့်စားလိုမှု ကန့်သတ်ချက်အတွင်းဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို မျှတမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

သို့ရာတွင် ဘဏ်အနေဖြင့် အဆိုပါလုပ်ငန်းလုပ်ဆောင်မှုအန္တရာယ်တစ်ခုလုံးကို ပျောက်ကွယ်အောင်လုပ်နိုင်ရန် မဖြစ်နိုင်သကဲ့သို့ ရံဖန်ရံခါ ယင်းအန္တရာယ်ကို စီမံရသည့်ကုန်ကျစရိတ်သည် ရလဒ်နိုင်သည့်အကျိုးများထက် ပို၍လေးပင် စေနိုင်ကြောင်းကိုလည်း နားလည်လက်ခံထားပါသည်။ ထို့ကြောင့် ဘဏ်အနေဖြင့် ယင်းအန္တရာယ်များကို တတ်နိုင်သမျှ လျော့ပါးစေနိုင်ရန်၊ စီးပွားရေးဆက်လက်လုပ်ကိုင်နိုင်မှုစီမံခြင်း၊ မတော်တဆဖြစ်ရပ်စီမံခြင်း စသည်တို့အတွက် ဆက်လက်ရင်းနှီးမြှုပ်နှံပါသည်။ ထို့အပြင် ဘဏ်၏အန္တရာယ်ဆိုင်ရာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ခြင်း အားကောင်းလာစေရန် ဘဏ်တွင်းစာရင်းစစ်အဖွဲ့မှလည်း အန္တရာယ်ကိစ္စရပ်များအား စစ်ဆေးမှု ပြုလုပ်ပါသည်။

၅-၆။ ဥပဒေနှင့်လိုက်နာမှုအန္တရာယ်

ဥပဒေအန္တရာယ်ဆိုသည်မှာ ဘဏ်၏စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုများမှ မရည်ရွယ်မမျှော်လင့်ဘဲ အောက်ပါဥပဒေ ဆိုင်ရာ အကျိုးဆက်များဖြစ်ပေါ်ခြင်းကို ဆိုလိုပါသည်။

- (၁) စုဆောင်းရရှိသော အချက်အလက်များ မလုံလောက်ခြင်း၊ ဥပဒေ သို့မဟုတ် တရားရေးအရ မစွမ်းဆောင်နိုင်ခြင်း၊ စာချုပ်ဝင် အခြားတစ်ဖက်၏ လုပ်ပိုင်ခွင့် မလုံလောက်ခြင်းနှင့် စာချုပ်ဝင်အခြားတစ်ဖက်၏ လူမွဲခံယူမှုတွင် ခိုင်လုံသော သို့မဟုတ် စာချုပ်တစ်ခု၏ အတည်ပြုနိုင်မှုနှင့်ပတ်သက်၍ မသေချာမှုများ

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅-၆။ ဥပဒေနှင့်လိုက်နာမှုအန္တရာယ် (အဆက်)

- (၂) အမှန်တကယ် သို့မဟုတ် ဖြစ်နိုင်ခြေရှိသော ဥပဒေ သို့မဟုတ် တရားရေး ဖောက်ဖျက်မှုများ (ဘဏ်တစ်ခုအတွက် တာဝန်ပေးအပ်ထားသော လုပ်ဆောင်ချက်နှင့် ပြည်သူများကို ရာဇဝတ်မှုကျူးလွန်ရန် သို့မဟုတ် ဥပဒေ ဖောက်ဖျက်ရန် ဆွဲဆောင်နိုင်သော လုပ်ဆောင်ချက်များ ပါဝင်သည်။)
- (၃) ဘဏ်၏ပိုင်ဆိုင်ခွင့်များကို ကာကွယ်ရန်အရည်အချင်း မပြည့်မှီခြင်း
- (၄) ဆူပူအုံကြွမှုများဖြစ်စေနိုင်ခြင်း (လုပ်ဆောင်ချက်များ သို့မဟုတ် တရားစွဲဆိုမှု သို့မဟုတ် အခြားအငြင်းပွားမှုများ ဖြစ်စေနိုင်သော အခြားဖြစ်ရပ်များ ပါဝင်ပါသည်။)
- (၅) ဆုံးရှုံးမှု သို့မဟုတ် အခွန်နှုန်းထားများ သို့မဟုတ် ဥပဒေများ၏ ဆောင်ရွက်မှုတွင် ပြောင်းလဲမှုများ သို့မဟုတ် အမှားများနှင့်သက်ဆိုင်သော ပြောင်းလဲမှုများ များပြားလာခြင်း

လိုက်နာမှုအန္တရာယ်ဆိုသည်မှာ သက်ဆိုင်သည့်ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍအတွက် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ အမှာစာနှင့် ကိုယ်ကျင့်တရားများကို လိုက်နာရန် ပျက်ကွက်ခြင်း၊ မလိုက်နာနိုင်သည့်အခြေအနေ ရောက်ရှိခြင်းကို ဆိုလိုပါသည်။ အဆိုပါ မလိုက်နာမှုကြောင့် ဘဏ်အား ဒဏ်ငွေတပ်ရိုက်နိုင်ခြင်း၊ အများပြည်သူက ပြစ်တင်ရှုတ်ချခြင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်အား ယာယီရပ်တန့်ရခြင်း၊ အခြေအနေဆိုးရွားပါက လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုမိန့်ကို ရုပ်သိမ်းမှုပြုလုပ်ခံရခြင်းအထိ သက်ရောက်နိုင်ပါသည်။

ဘဏ်အနေဖြင့် အထက်ပါဥပဒေနှင့်လိုက်နာမှုအန္တရာယ်များကို ဘဏ်တွင်းနှင့် ပြင်ပဥပဒေအတိုင်ပင်ခံများ၊ အကြံပေးများ ဖြင့် ထိရောက်စွာ စီမံအုပ်ချုပ်ပါသည်။

ဘဏ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ အမှာစာများနှင့် အခါအားလျော်စွာ လမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

၅-၇။ ရင်းနှီးငွေစီမံခန့်ခွဲမှု

ရင်းနှီးငွေစီမံခန့်ခွဲမှုပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုများအား ထောက်ပံ့ရန် အတွက် ရင်းနှီးငွေပမာဏအား လုံလောက်စွာထားရှိ အသုံးပြုနိုင်ရန်၊ ဘဏ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အန္တရာယ်များအား အချိုးညီစွာ ထိန်းသိမ်းထားရှိရန်နှင့် ဥပဒေလိုအပ်ချက်များအရ ဆောင်ရွက်ရန် ဖြစ်ပါသည်။

	၃၁.၃.၂၀၂၆ (မြန်မာကျပ်)	၃၁.၃.၂၀၂၅ (မြန်မာကျပ်)
ရင်းနှီးငွေ	၅၇,၁၂၄,၆၆၂,၈၀၀	၅၇,၁၂၄,၆၆၂,၈၀၀
ရန်ပုံငွေများ	၁၇,၁၂၀,၉၆၅,၃၃၈	၁၅,၈၀၁,၂၉၄,၅၃၉
စုဆောင်းထားသောအမြတ်လက်ကျန်	၆,၃၈၉,၉၀၃,၀၇၀	၃,၁၅၈,၉၅၉,၆၉၇
	၈၀,၆၃၅,၅၃၁,၂၀၈	၇၆,၀၈၄,၉၁၇,၀၃၆

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅-၇။ ရင်းနှီးငွေစီမံခန့်ခွဲမှု (အဆက်)

ဘဏ်၏ရင်းနှီးငွေလုံလောက်မှုအချိုးမှာ (၃၁.၃.၂၀၂၆) ရက်နေ့တွင် ၇.၁၈% ဖြစ်ပြီး (၃၁.၃.၂၀၂၅) ရက်နေ့တွင် ၈.၁၆% ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်များအရ အနိမ့်ဆုံးထားရှိရမည်ဟု ဖော်ပြထားသော ရင်းနှီးငွေလုံလောက်မှုအချိုး ၈% ထက် လျော့နည်းပြီး Tier 1 Capital အချိုး ၄% တို့ထက် ကျော်လွန်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၆။ လက်ဝယ်ရှိငွေလက်ကျန်နှင့် ဗဟိုဘဏ်ရှိ ငွေလက်ကျန်များ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ငွေသားလက်ကျန်	၄၀,၃၇၀,၃၁၇,၅၂၀	၃၄,၈၉၈,၂၃၄,၆၃၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိငွေလက်ကျန် (ကန့်သတ်မထားသည့်)	၈၅,၇၈၇,၁၁၀,၆၅၉	၃၅,၀၆၃,၁၉၃,၄၀၄
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိငွေလက်ကျန် (ကန့်သတ်ထားသည့်)	၄၉,၀၈၇,၇၈၆,၄၂၇	၂၈,၇၉၇,၀၇၄,၅၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ထားရှိငွေ	-	၃၈,၇၈၈,၄၈၈,၀၀၀
	<u>၁၇၅,၂၄၅,၂၁၄,၆၀၆</u>	<u>၁၃၇,၅၄၆,၉၉၀,၅၅၉</u>

၇။ အခြားဘဏ်များရှိငွေလက်ကျန်များ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
အခြားဘဏ်များရှိအပ်ငွေလက်ကျန်များ	၂၅,၇၉၁,၁၅၅,၅၁၉	၂၈,၄၀၄,၃၃၉,၇၄၄
ဘဏ်အချင်းချင်းကြားထားရှိသောငွေလက်ကျန်များ	၁၀၀,၇၇၂,၅၀၀,၀၀၀	၁၃,၀၀၀,၀၀၀,၀၀၀
အခြားဘဏ်များရှိ စာရင်းသေအပ်ငွေလက်ကျန်များ < သုံးလ	၈၀,၀၀၀,၀၀၀,၀၀၀	၂၆,၅၁၅,၂၈၁,၂၅၀
အခြားဘဏ်များရှိ စာရင်းသေအပ်ငွေလက်ကျန်များ > သုံးလ	၇၅,၀၀၀,၀၀၀,၀၀၀	-
	<u>၂၈၁,၅၆၃,၆၅၅,၅၁၉</u>	<u>၆၇,၉၁၉,၆၂၀,၉၉၄</u>

၈။ အစိုးရငွေတိုက်လက်မှတ်များနှင့်ငွေချေးသက်သေခံလက်မှတ်များ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
အစိုးရငွေတိုက်လက်မှတ်များ	-	-
အစိုးရငွေတိုက်စာချုပ်များ	၂၃၃,၄၀၉,၄၇၃,၃၈၈	၇၃,၄၇၂,၆၄၈,၇၄၂
	<u>၂၃၃,၄၀၉,၄၇၃,၃၈၈</u>	<u>၇၃,၄၇၂,၆၄၈,၇၄၂</u>
၁၂လအတွင်း	၃၇,၃၆၆,၀၉၃,၁၀၁	၃၀,၀၄၉,၂၀၁,၈၀၅
၁၂လအထက်	၁၉၆,၀၄၃,၃၈၀,၂၈၇	၄၃,၄၂၃,၄၄၆,၉၃၇
	<u>၂၃၃,၄၀၉,၄၇၃,၃၈၈</u>	<u>၇၃,၄၇၂,၆၄၈,၇၄၂</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၉။ ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေများ

	၃၁.၃.၂၀၂၆	၃၁.၃.၂၀၂၅
	မြန်မာကျပ်	မြန်မာကျပ်
ချေးငွေများ	၈၅၉,၆၀၁,၂၆၉,၅၈၈	၅၃၈,၁၁၀,၄၀၉,၃၁၈
စာရင်းပိုထုတ်ချေးငွေ	၁၄၇,၈၀၁,၀၅၃,၀၉၆	၁၁၈,၁၇၀,၃၀၆,၀၄၃
အငှားဝယ်စနစ်	၂၄,၁၉၄,၁၂၉,၈၂၂	၂၀,၆၈၄,၉၉၂,၂၀၀
အသေးစားအလတ်စားလုပ်ငန်း ချေးငွေ	၆၂,၇၇၀,၀၅၅,၂၃၄	၅၃,၇၆၅,၇၃၁,၀၀၄
အိမ်ရာဝယ်ယူခြင်း	၂၈,၅၇၇,၀၂၇,၂၀၂	၂၉,၈၆၄,၀၄၆,၆၆၄
ဆိုလာချေးငွေ	၁,၂၂၈,၅၁၀,၁၁၂	၅၀၀,၀၀၀,၀၀၀
ပညာရေးချေးငွေ	၃၁၅,၆၀၆,၇၈၅	၁၇၉,၇၆၉,၇၇၂
ဝန်ထမ်းချေးငွေ	၇၃၂,၃၁၈,၇၈၈	၅၄၈,၂၆၂,၁၂၈
အကြွေးဝယ်ကတ်	၁,၀၄၅,၈၃၀,၅၉၂	၅၀,၆၉၈,၈၆၄
	၁,၁၂၆,၂၆၅,၈၀၁,၂၂၀	၇၆၁,၈၇၄,၂၁၅,၉၉၃
သီးသန့်လျာထားချက်	(၂,၉၇၆,၃၀၃,၃၆၀)	(၃,၆၈၀,၅၇၂,၆၆၀)
	၁,၁၂၃,၂၈၉,၄၉၇,၈၆၀	၇၅၈,၁၉၃,၆၄၃,၃၃၂

(က) လုပ်ငန်းအမျိုးအစားအလိုက် ချေးငွေလက်ကျန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

	၃၁.၃.၂၀၂၆	၃၁.၃.၂၀၂၅
	မြန်မာကျပ်	မြန်မာကျပ်
ကုန်ထုတ်လုပ်မှုလုပ်ငန်း	၂၂၅,၇၇၅,၈၄၀,၅၅၆	၁၈၄,၇၇၇,၇၅၉,၇၅၀
သယ်ယူပို့ဆောင်ရေးလုပ်ငန်း	၆,၂၆၆,၉၅၃,၅၄၆	၅,၂၂၉,၃၈၆,၁၀၁
ကုန်သွယ်မှုလုပ်ငန်း	၆၆၈,၂၅၄,၇၃၇,၆၆၈	၃၆၂,၅၃၄,၃၆၆,၉၃၉
ဝန်ဆောင်မှုလုပ်ငန်း	၁၀၄,၆၅၇,၃၂၆,၈၆၂	၈၄,၄၀၆,၄၃၈,၂၅၇
ဆောက်လုပ်ရေးလုပ်ငန်း	၂၅,၂၆၃,၆၀၆,၃၂၃	၁၈,၉၀၉,၁၂၄,၃၅၄
စိုက်ပျိုးရေးလုပ်ငန်း	၁၂,၁၈၆,၂၁၉,၂၃၄	၂၃,၉၄၃,၅၁၉,၁၅၈
အထွေထွေ	၂၉,၂၅၁,၃၅၆,၉၃၇	၃၃,၁၄၂,၈၄၉,၇၀၉
ဘဏ္ဍာရေးလုပ်ငန်း	၂၅,၃၀၀,၀၀၀,၀၀၀	၁၈,၅၀၀,၀၀၀,၀၀၀
ဝန်ထမ်းချေးငွေ	၇၃၂,၃၁၈,၈၄၁	၅၆၆,၇၂၅,၀၆၁
အိမ်ရာဝယ်ယူခြင်း	၂၈,၅၇၇,၄၄၁,၂၅၃	၂၉,၈၆၄,၀၄၆,၆၆၄
	၁,၁၂၆,၂၆၅,၈၀၁,၂၂၀	၇၆၁,၈၇၄,၂၁၅,၉၉၃

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၉။ ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေများ (မှအဆက်)

(ခ) လုပ်ငန်းအမျိုးအစားအလိုက် သီးသန့်ကြေးဆုံးလျာထားချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ကုန်ထုတ်လုပ်မှုလုပ်ငန်း	၁,၉၉၃,၃၈၉	၁၆,၆၅၈,၂၀၈
ကုန်သွယ်မှုလုပ်ငန်း	၇,၇၉၀,၄၃၁	၇,၇၉၀,၄၃၁
ဝန်ထမ်းချေးငွေ	၂၆,၀၃၆,၈၈၂	၆၃၀,၉၇၇,၇၁၆
အထွေထွေ	၂,၉၄၀,၄၈၂,၆၅၈	၃,၀၂၅,၁၄၆,၃၀၅
	၂,၉၇၆,၃၀၃,၃၆၀	၃,၆၈၀,၅၇၂,၆၆၀

၁၀။ ရင်းနှီးမြှုပ်နှံမှုများ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ကြွေးမြီစာချုပ်စာတမ်းအပေါ် ရင်းနှီးမြှုပ်နှံမှုများ	-	-
ပိုင်ဆိုင်မှုစာချုပ်စာတမ်းအပေါ် ရင်းနှီးမြှုပ်နှံမှုများ		
<u>စာရင်းမတင်ထားသည့်အစုရှယ်ယာ-ဝယ်ရင်းတန်ဖိုး</u>		
Myanmar Payment Union	၂၀၀,၀၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀
Myanmar Credit Bureau	၁၃၀,၀၀၀,၀၀၀	၁၃၀,၀၀၀,၀၀၀
အခြား	၁,၀၀၀,၀၀၀	၁,၀၀၀,၀၀၀
	၃၃၀,၀၀၀,၀၀၀	၃၃၀,၀၀၀,၀၀၀

ပိုင်ဆိုင်မှုစာချုပ်စာတမ်းများသည် စတော့အိတ်ချိန်းတွင် စာရင်းမတင်ထားပါ။ မဟာဗျူဟာအရ ဝယ်ယူထားခြင်းဖြစ်ပြီး ပြန်လည်
ရောင်းချရန်မဟုတ်ပါ။ အစီရင်ခံသည့်နေ့တွင် ဘဏ်သည် အဆိုပါ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများကို တန်ဖိုးကျဆင်းမှု ရှိမရှိ
ပြန်လည်သုံးသပ်ခဲ့ပါသည်။ ပြန်လည်သုံးသပ်မှုအပြီးတွင် တန်ဖိုးကျဆင်းမှုဆိုင်ရာ အညွှန်းကိန်းတစ်ခုတရား မတွေ့ရှိရကြောင်းနှင့်
အချိုးကျပိုင်ဆိုင်မှုအခြေခံဖြင့် တန်ဖိုးပြောင်းလဲမှုသည် အရေးပါခြင်းမရှိကြောင်း ယူဆသတ်မှတ်ခြင်းကြောင့် ဤရင်းနှီးမြှုပ်နှံမှုများကို
ဝယ်ရင်းတန်ဖိုးအတိုင်းဆက်လက် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

၁၁။ ပုံသေပိုင်ပစ္စည်းများ

ပုံသေပိုင်ပစ္စည်း အသေးစိတ်ဇယားအား နောက်ဆက်တွဲဇယား (၁) တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၂။ ဒြပ်မဲ့ပိုင်ဆိုင်မှုများ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ဆောဝဲလ်များ၊ လိုင်စင်များနှင့် မူပိုင်ခွင့်များ		
မူရင်းတန်ဖိုး		
စာရင်းဖွင့်လက်ကျန်	၇,၃၁၅,၆၆၃,၄၈၈	၆,၄၆၄,၀၈၃,၄၁၇
နှစ်အတွင်းထပ်တိုးခြင်း	၁,၄၉၇,၅၉၃,၉၆၄	၈၅၁,၅၈၀,၀၇၁
စာရင်းပိတ်လက်ကျန်	၈,၈၁၃,၂၅၇,၄၅၂	၇,၃၁၅,၆၆၃,၄၈၈
စုစုပေါင်းတန်ဖိုးလျော့		
စာရင်းဖွင့်လက်ကျန်	၃,၆၀၆,၁၅၀,၉၉၄	၂,၉၃၇,၁၆၃,၈၈၁
နှစ်အတွင်းတန်ဖိုးလျော့	၈၂၁,၇၁၈,၆၈၃	၆၆၈,၉၈၇,၁၁၂
စာရင်းပိတ်လက်ကျန်	၄,၄၂၇,၈၆၉,၆၇၆	၃,၆၀၆,၁၅၀,၉၉၄
အသားတင်တန်ဖိုး		
စာရင်းပိတ်လက်ကျန်	၄,၃၈၅,၃၈၇,၇၇၅	၃,၇၀၉,၅၁၂,၄၉၄
စာရင်းဖွင့်လက်ကျန်	၃,၇၀၉,၅၁၂,၄၉၄	၃,၅၂၆,၉၁၉,၅၃၆

၁၃။ အခြားရပိုင်ခွင့်များ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ချေးငွေနှင့်ကြိုတင်ထုတ်ပေးငွေအပေါ်အတိုးရရန်ရှိ	၉,၅၆၇,၈၉၅,၇၄၈	၁၂,၀၄၄,၆၃၀,၂၄၆
ငွေတိုက်လက်မှတ်နှင့် ကုပွန်ရရန်ရှိများအပေါ်အတိုး ရရန်ရှိ	၃၂,၈၀၅,၀၀၀	-
အခြားဘဏ်များတွင်အပ်ငွေအပေါ်အတိုးရရန်ရှိ	၁,၈၇၄,၁၀၉,၂၄၂	၂၉၇,၈၀၆,၀၆၇
SWAP receivable	-	၂၂,၃၃၃,၈၆၀,၀၀၀
Business partner များထံမှရရန်ရှိ	၁၆,၅၃၉,၂၈၇,၉၁၅	၁၁,၇၈၆,၀၁၅,၀၂၆
ကြိုတင်ပေးစရိတ်နှင့်ကြိုတင်ထုတ်ပေးငွေများ	၂၁,၂၅၀,၄၈၇,၅၆၉	၁၈,၁၀၆,၂၅၆,၄၇၈
ကြိုတင်အခွန်	၁,၃၂၆,၀၀၈,၄၆၃	၃၄၀,၂၄၀,၃၈၃
စာရင်းသေအပ်ငွေပေါ် ကြိုတင်ပေးချေသည့် အတိုး	၃,၃၂၅,၈၉၇,၃၇၈	၉၅၅,၃၇၂,၆၃၆
အီလက်ထရောနစ်ငွေအပ်နှံမှု - Citizens Pay	၅၀,၀၀၀,၀၀၀	၈၀,၀၀၀,၀၀၀
ယာယီစာရင်း - Money Gram, IME, Merchantrade and City Expres	၁,၀၃၈,၀၀၅,၄၀၉	၁,၄၃၇,၁၀၄,၇၇၂
ယာယီစာရင်း - အခြား	၆,၁၂၅,၆၃၀,၀၈၇	(၁,၅၆၃,၃၉၃,၉၃၆)
	၆၁,၁၃၀,၁၂၆,၈၁၀	၆၅,၈၁၇,၈၉၁,၆၇၃

၁၄။ ချေးယူငွေများ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူငွေ	၃၀,၀၀၀,၀၀၀,၀၀၀	၂၂,၃၃၃,၈၆၀,၀၀၀
အခြားဘဏ္ဍာရေးအဖွဲ့အစည်းများမှ ချေးယူငွေ	၁၇၅,၀၀၀,၀၀၀,၀၀၀	၁၀,၀၀၀,၀၀၀,၀၀၀
	၂၀၅,၀၀၀,၀၀၀,၀၀၀	၃၂,၃၃၃,၈၆၀,၀၀၀

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၄။ ချေးယူငွေများ (မှအဆက်)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ မြန်မာကျပ်ငွေ သန်း ၃၀ ချေးယူခြင်းသည် တစ်လသက်တမ်းရှိ ကာလတိုချေးငွေ (Short-term financing) ကို ကိုယ်စားပြုပြီး၊ တစ်နှစ်လျှင် အတိုးနှုန်း ၁၁% ရှိကာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် သက်တမ်းပြည့်မြောက်မည် ဖြစ်သည်။

ဘဏ်အချင်းချင်း ငွေချေးယူမှုများသည် အာမခံမဲ့ချေးယူမှုများဖြစ်ကြပြီး အဓိကအားဖြင့် ကာလတိုအတွက် ဖြစ်ကာ ငွေကြေးလည်ပတ်စီးဆင်းမှု စီမံခန့်ခွဲရေးရည်ရွယ်ချက်များအတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဘဏ်အချင်းချင်း ငွေချေးယူမှု ပမာဏမှာ မြန်မာကျပ်ငွေ ၁၇၅ ဘီလီယံ ရှိခဲ့ပြီး (၂၀၂၅ ခုနှစ်တွင် မြန်မာကျပ်ငွေ ၁၀ ဘီလီယံ ရှိခဲ့သည်)။ ၎င်းချေးငွေများအတွက် အတိုးနှုန်းမှာ CBM ၏ စံသတ်မှတ်ချက်နှုန်းထားများပေါ်တွင် မူတည်၍ တစ်နှစ်လျှင် ၃.၂၅% မှ ၅% အကြား ဖြစ်ပါသည်။ ဘဏ်အချင်းချင်း ငွေချေးယူမှုများ၏ သက်တမ်းပြည့်သည့်ကာလများမှာ အောက်ပါအတိုင်း ဖြစ်သည်။ -

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
၁ လနှင့်အောက်	၁၁၀,၀၀၀,၀၀၀,၀၀၀	၁၀,၀၀၀,၀၀၀,၀၀၀
၁ လနှင့် ၃ လကြား	၆၅,၀၀၀,၀၀၀,၀၀၀	-
	<u>၁၇၅,၀၀၀,၀၀၀,၀၀၀</u>	<u>၁၀,၀၀၀,၀၀၀,၀၀၀</u>

၁၅။ အခြားဘဏ်များ၏အပ်ငွေများ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ခေါ်ယူအပ်ငွေ	၂,၄၇၈,၂၀၇,၄၁၃	၂,၇၀၀,၂၅၂,၉၂၀
စာရင်းရှင်အပ်ငွေ	၅၇၆,၁၂၃,၉၆၅	၂၃၉,၄၈၆,၉၆၅
အချိန်ပိုင်းအပ်ငွေ	၁၅၆,၂၅၀,၀၀၀,၀၀၀	၅၅,၂၅၀,၀၀၀,၀၀၀
ငွေစုစာရင်းအပ်ငွေ	၅၈,၃၀၂,၂၇၃,၄၂၅	၁,၅၆၆,၉၆၆,၀၄၄
	<u>၂,၁၇၀,၆၀၆,၆၄၁,၈၀၃</u>	<u>၅,၉၇၂,၉၅၆,၇၅၁</u>

၁၆။ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အပ်ငွေများ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ခေါ်ယူအပ်ငွေ	၄၂၇,၃၈၇,၃၅၁,၃၄၀	၂၄၄,၃၆၇,၁၇၇,၃၇၆
စာရင်းရှင်အပ်ငွေ	၆၂,၈၀၈,၁၃၇,၂၄၈	၄၆,၆၈၁,၅၃၄,၃၁၉
အချိန်ပိုင်းအပ်ငွေ	၆၉၆,၈၉၆,၇၈၈,၂၃၅	၄၆၃,၀၉၃,၇၁၆,၈၉၂
ငွေစုစာရင်းအပ်ငွေ	၁၂၃,၁၃၈,၈၈၆,၇၃၁	၁၂၈,၃၃၁,၆၆၆,၀၄၉
	<u>၁,၃၁၀,၂၃၁,၁၆၃,၅၅၄</u>	<u>၈၈၂,၄၇၄,၀၉၄,၆၃၅</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၇။ အခြားပေးရန်တာဝန်များ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
အပ်ငွေအပေါ်ပေးရန်ရှိအတိုး	၁၃,၆၂၃,၈၃၇,၀၇၂	၁၀,၀၄၉,၂၈၃,၇၄၉
ရပ်တန့်ထားသောအတိုးဝင်ငွေ	၆,၈၅၆,၈၇၆,၈၆၇	၁၀,၂၁၉,၆၄၆,၉၇၃
ကြိုတင်ရအတိုး	-	(၈၂,၀၈၂,၀၂၁)
အထွေထွေ အပ်နှံငွေများ	၂၆,၄၈၀,၇၁၃,၉၃၉	၁,၉၈၆,၂၆၈,၁၅၁
ငွေပေးအမိန့်	၆,၄၇၇,၂၈၃,၀၈၁	၁,၁၃၄,၁၄၄,၇၄၀
အခြားပေးရန်ရှိများ	၁၀,၆၄၈,၁၆၇,၃၁၅	၂,၃၈၅,၃၁၇,၂၂၂
Swap Payable MMK	-	၃၈,၇၈၈,၄၈၈,၀၀၀
Business partner များသို့ပေးရန်ရှိ	၁၀၃,၁၀၈,၄၅၂	၁၃,၈၅၂,၇၁၇
ဝင်ငွေခွန်လျာထားချက်	၂,၅၃၇,၇၉၁,၇၃၈	၁,၁၆၄,၂၃၁,၉၂၀
အထွေထွေလျာထားခြင်း	၁၈,၀၂၉,၀၀၅,၆၉၃	၁၀,၇၄၁,၁၇၃,၉၈၈
ငွေသားဆုံးရှုံးမှုများအတွက် လျာထားချက်	၈၈၄,၀၄၂,၇၅၁	၁,၅၁၀,၉၈၁,၃၃၁
	၈၅,၅၆၇,၈၄၃,၂၀၈	၇၇,၈၈၃,၃၀၆,၇၇၀

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၈။ ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ

	၃၁.၃.၂၀၂၆	၃၁.၃.၂၀၂၅
	မြန်မာကျပ်	မြန်မာကျပ်
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၅၇,၁၂၄,၆၆၂,၈၀၀	၅၇,၁၂၄,၆၆၂,၈၀၀
အစုရှယ်ယာအရေအတွက်	၁၀,၄၀၀,၉၈၆	၁၀,၄၀၀,၉၈၆

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ အစုရှယ်ယာတစ်စုတန်ဖိုး (par value) ထားရှိရန် မလိုသောကြောင့် အထက်ဖော်ပြပါ ရင်းနှီးငွေပမာဏတွင် ယခင်နှစ်များ၌ ပါရှိသော အစုရှယ်ယာပရီမီယံပမာဏ ကျပ် ၅,၁၁၉,၇၃၂,၈၀၀ အား ထည့်သွင်းဖော်ပြထားပါသည်။

၁၉။ ရန်ပုံငွေများ

	ဥပဒေ ပြဌာန်း အထွေထွေသီးသန့် ရန်ပုံငွေ(၁)	ချေးငွေအတွက် အထွေထွေလျာထား ရန်ပုံငွေ(၂)	အရေးပေါ်ကိစ္စများ အတွက် သီးသန့်ရန်ပုံငွေ	စုစုပေါင်းရန်ပုံငွေ
	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်
စာရင်းဖွင့်လက်ကျန်(၁-၄-၂၀၂၅)	၁၁,၂၉၂,၉၈၄,၂၀၇	၄,၄၉၆,၃၁၀,၃၃၂	၁၂,၀၀၀,၀၀၀	၁၅,၈၀၁,၂၉၄,၅၃၉
နှစ်အတွင်းထပ်မံလျာထားမှု	၁,၃၁၉,၆၇၀,၇၉၈	-	-	၁,၃၁၉,၆၇၀,၇၉၈
၃၁-၃-၂၀၂၆ နေ့ရှိလက်ကျန်	၁၂,၆၁၂,၆၅၅,၀၀၆	၄,၄၉၆,၃၁၀,၃၃၂	၁၂,၀၀၀,၀၀၀	၁၇,၁၂၀,၉၆၅,၃၃၈
စာရင်းဖွင့်လက်ကျန်(၁-၄-၂၀၂၄)	၁၀,၅၈၇,၈၉၃,၄၉၅	၄,၄၉၆,၃၁၀,၃၃၂	၁၂,၀၀၀,၀၀၀	၁၅,၀၈၄,၂၀၃,၈၂၇
နှစ်အတွင်းထပ်မံလျာထားမှု	၇၀၅,၀၉၀,၇၁၂	-	-	၇၀၅,၀၉၀,၇၁၂
၃၁-၃-၂၀၂၅ နေ့ရှိလက်ကျန်	၁၁,၂၉၂,၉၈၄,၂၀၇	၄,၄၉၆,၃၁၀,၃၃၂	၁၂,၀၀၀,၀၀၀	၁၅,၈၀၁,၂၉၄,၅၃၉

^(၁) မြန်မာနိုင်ငံငွေရေးကြေးရေးဥပဒေပုဒ်မ ၃၅ (က) နှင့်အညီ ဝင်ငွေခွန်နှုတ်ပြီးအသားတင်အမြတ်၏ ၂၅% အား ဥပဒေပြဌာန်းအထွေထွေ သီးသန့် ရန်ပုံငွေအဖြစ် သီးသန့်ဖယ်ထားပြီး ငွေသားဖြင့် အမြတ်ဝေစုခွဲဝေခြင်းကို မပြုလုပ်ရပါ။

^(၂) ချေးငွေလက်ကျန်၏ ၂% အားကြေးဆုံးလျာထားရန်ပုံငွေ အဖြစ်သီးသန့်ထားရှိပါသည်။ သို့သော် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ အထက်ပါ ၂% ကြေးဆုံး လျာထားရန်ပုံငွေအား အရှုံးအမြတ်စာရင်းသို့ စရိတ်အဖြစ်ကျခံပြီး သက်ဆိုင်ရာ မြီရှင်စာရင်းအား အခြားပေးရန်တာဝန်များ အောက်တွင် တင်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၀။ အတိုးဝင်ငွေ

	၂၀၂၅-၂၀၂၆ မြန်မာကျပ်	၂၀၂၄-၂၀၂၅ မြန်မာကျပ်
အငှားဝယ်စနစ်မှအတိုး	၃,၂၆၁,၀၉၆,၁၈၁	၂,၀၈၃,၆၅၉,၄၇၆
ချေးငွေများမှအတိုး	၁၀၀,၆၁၄,၄၅၉,၆၅၈	၆၄,၂၄၅,၆၃၀,၂၆၇
အသေးစားအလတ်စားလုပ်ငန်းများ ချေးငွေမှအတိုး	၄,၄၉၅,၂၅၆,၀၁၂	၃,၂၀၁,၀၀၈,၈၃၂
အိမ်ရာဝယ်ယူချေးငွေမှအတိုး	၄,၀၉၇,၂၀၉,၄၉၇	၅,၇၈၄,၃၃၂,၂၁၀
ဝန်ထမ်းချေးငွေမှအတိုး	၉,၀၁၆,၀၁၇	၅,၉၆၅,၉၅၈
ကုန်သွယ်မှုအာမခံချေးငွေမှအတိုး	-	၆၀၈,၃၉၇
Mortgage ချေးငွေမှအတိုး	-	၄၁,၆၂၈,၉၄၁
ဆိုလာချေးငွေမှအတိုး	၁၂၅,၆၈၀,၀၈၅	၁,၀၆၈,၄၉၃
Visa Credit Card မှအတိုး	၈၄,၇၆၉,၂၇၃	၁၇၃,၇၄၉
ရင်းနှီးမြှုပ်နှံမှုမှအတိုး	၂၂,၈၇၂,၉၅၆,၃၁၈	၁၂,၆၂၆,၃၅၀,၉၃၀
	၁၃၅,၅၆၀,၄၄၃,၀၄၂	၈၇,၉၉၀,၄၂၇,၂၅၃
ရှင်းလင်းချက်။	၂၀၂၅-၂၀၂၆	၂၀၂၄-၂၀၂၅
ချေးငွေများမှအတိုးနှုန်း	၃%~၁၅%	၇.၅%~၁၅%
Credit Card မှအတိုး	၁၆.၅၀%	၁၆.၅၀%
အပ်နှံငွေမှအတိုးရငွေ(အခြားဘဏ်)	၄%~၁၂.၇၅%	၆%~၁၂%

၂၁။ အတိုးစရိတ်

	၂၀၂၅-၂၀၂၆ မြန်မာကျပ်	၂၀၂၄-၂၀၂၅ မြန်မာကျပ်
ငွေစုစာရင်းအပ်ငွေ အပေါ်အတိုးစရိတ်	၉,၇၄၉,၂၃၅,၀၇၂	၇,၁၈၃,၇၂၁,၀၀၄
ပုံသေအပ်ငွေ အပေါ်အတိုးစရိတ်	၇၈,၃၄၁,၉၆၀,၂၀၄	၃၇,၁၇၃,၅၈၉,၃၂၇
ခေါ်ယူအပ်ငွေ အပေါ်အတိုးစရိတ်	၂၃,၇၄၂,၄၃၁,၅၈၀	၂၀,၃၁၇,၃၄၀,၇၀၂
ဘဏ်အချင်းချင်းချေးယူငွေအပေါ်အတိုးစရိတ်	၂,၈၂၀,၁၄၇,၉၄၅	၁,၆၁၁,၁၉၃,၁၅၁
	၁၁၄,၆၅၃,၇၇၄,၈၀၁	၆၆,၂၈၅,၈၄၄,၁၈၄

ရှင်းလင်းချက်။

ငွေစုစာရင်းအပ်ငွေ၏အတိုးနှုန်းမှာ လဆန်း(၇)ရက်မှ လကုန်ဆုံးချိန်အတွင်း အနည်းဆုံးလက်ကျန်ငွေအပေါ်တွင် (၇%~ ၁၀.၅%) ဖြစ်သည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၁။ အတိုးစရိတ်(အဆက်)

ပုံသေအပ်ငွေစာရင်းများအပေါ်ပေးမည့် အတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ကြပါသည်။

	၂၀၂၅-၂၀၂၆	၂၀၂၄-၂၀၂၅
၁လ မှ ၂လ	၇%-၁၁%	၇%-၁၁%
၃လ	၇.၅%-၁၁.၅%	၇.၅%-၁၂%
၆လ	၇.၇၅%-၁၂%	၇.၇၅%-၁၂.၅%
၉လ	၇.၇၅%-၁၂.၇၅%	၇.၇၅%-၁၂.၇၅%
၁၂လ	၈%-၁၃.၈%	၈%-၁၃%
၂၄လ	၈.၂၅%	၈.၂၅%

ရှင်းလင်းချက်။

ခေါ်ယူအပ်ငွေစာရင်းအပေါ်ပေးမည့်အတိုးနှုန်းမှာတစ်နှစ်လျှင် ၆%မှ ၇%အထိ ဖြစ်ပြီး၊ ၎င်းအတိုးကို နေ့စဉ်အနည်းဆုံးလက်ကျန် ငွေအပေါ် အခြေခံ၍ တွက်ချက်ပါသည်။

၂၂။ အသားတင် ကော်မရှင်ဝင်ငွေနှင့်အခြားအခကြေးငွေ

	၂၀၂၅-၂၀၂၆ မြန်မာကျပ်	၂၀၂၄-၂၀၂၅ မြန်မာကျပ်
ကော်မရှင်ဝင်ငွေနှင့်အခြားအခကြေးငွေများ		
ဝန်ဆောင်ခရငွေများ	၁၄,၄၉၀,၈၅၁,၆၇၇	၇,၆၈၆,၁၅၃,၄၄၁
ကော်မရှင်ရငွေများ	၅,၁၈၄,၆၄၄,၂၀၉	၃,၁၂၃,၇၂၅,၄၁၉
ကဒ်နှင့်ဆက်စပ်ဝင်ငွေများ	၂၇၁,၃၇၆,၃၅၆	၂၃၃,၈၀၀,၆၂၆
အခြားအခကြေးငွေများ	၅၆၅,၈၂၃,၄၈၀	၁,၄၂၃,၄၀၀
	၂၀,၅၁၂,၆၉၅,၇၂၂	၁၁,၀၄၅,၁၀၂,၈၈၆
ကော်မရှင်နှင့်အခြားစရိတ်များ		
ဘဏ်ကော်မရှင်နှင့်ဝန်ဆောင်ခစရိတ်များ	၁၄၅,၈၄၉,၇၇၃	၁၈၅,၅၆၃,၁၀၀
ကဒ်နှင့်ဆက်စပ်စရိတ်များ	၈၆၂,၉၁၄,၄၃၂	၇၄၀,၀၇၉,၀၄၅
အခြားစရိတ်များ	၃၆,၇၇၆,၈၀၀	၁၇,၉၃၂,၀၀၀
	၁,၀၄၅,၅၄၁,၀၀၅	၉၄၃,၅၇၄,၁၄၅
	၁၉,၄၆၇,၁၅၄,၇၁၆	၁၁,၀၁၁,၅၂၈,၇၄၁

၂၃။ အခြားဝင်ငွေ

	၂၀၂၅-၂၀၂၆ မြန်မာကျပ်	၂၀၂၄-၂၀၂၅ မြန်မာကျပ်
နိုင်ငံခြားငွေကြေးလုပ်ဆောင်ချက်များအပေါ် အမြတ်	၆,၀၆၇,၆၀၈,၂၈၀	၂,၄၄၉,၈၁၀,၆၆၄
နိုင်ငံခြားငွေလဲလှယ်မှုမှအရုံး/(အမြတ်)	(၃,၇၁၃,၁၅၅)	၉၈,၅၉၅,၂၃၄
အထွေထွေဝင်ငွေ	၃၇၆,၇၆၃,၉၂၀	၁၁၀,၀၃၇,၂၅၂
	၆,၄၄၀,၆၅၉,၀၄၅	၂,၆၅၈,၄၄၃,၁၅၀

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၄။ ဝန်ထမ်းရေးရာစရိတ်

	၂၀၂၅-၂၀၂၆ မြန်မာကျပ်	၂၀၂၄-၂၀၂၅ မြန်မာကျပ်
လစာနှင့်လုပ်ခများ(နိုင်ငံသား)	၁၀,၆၂၉,၄၉၄,၁၃၄	၉,၁၉၄,၁၄၂,၇၆၁
လစာနှင့်လုပ်ခများ(နိုင်ငံခြားသား)	၈၉၄,၅၄၃,၁၅၂	၁,၂၂၃,၀၃၃,၉၈၁
အချိန်ပိုကြေး	၁၈၃,၇၁၉,၆၈၂	၂၀၁,၂၄၀,၆၁၉
နေအိမ်စရိတ်	၁၃၄,၇၂၅,၉၉၅	၂၀၀,၄၅၉,၂၅၀
လူမှုဖူလုံရေးထည့်ဝင်ငွေ	၁၂၁,၄၄၅,၇၀၀	၁၁၃,၈၈၁,၆၀၀
လျော်ကြေးငွေ	-	၂၈,၀၀၀,၀၀၀
အခြားဝန်ထမ်းဆက်စပ်စရိတ်	၁,၆၂၈,၄၀၅,၅၁၇	၁,၃၁၅,၈၉၄,၀၄၂
	၁၃,၅၉၂,၃၃၄,၁၇၈	၁၂,၂၇၆,၆၅၂,၂၅၃

၂၅။ စီမံခန့်ခွဲမှုနှင့် အထွေထွေစရိတ်

	၂၀၂၅-၂၀၂၆ မြန်မာကျပ်	၂၀၂၄-၂၀၂၅ မြန်မာကျပ်
နှစ်ပတ်လည်အစည်းအဝေးအသုံးစရိတ်	၁၁,၀၄၆,၃၀၃	၂၃,၁၈၈,၃၄၉
ဒါရိုက်တာများအစည်းအဝေး အခကြေးငွေ	၁၇၇,၄၀၀,၀၀၀	၁၃၇,၃၀၀,၀၀၀
လျှို့ဝှက်ငွေနှင့်ညှိစရိတ်	၄၅,၆၆၇,၇၅၃	၁၃၂,၄၅၈,၉၀၁
အာမခံကြေး	၁၃၆,၇၆၀,၈၂၅	၁၃၇,၀၈၈,၉၀၁
ကြော်ငြာစရိတ်	၁,၁၃၃,၇၀၉,၈၉၉	၄၆၈,၃၁၀,၆၃၄
အခြားအသုံးစရိတ်	၂၀၇,၁၅၁,၆၄၇	၃၃၆,၆၀၈,၉၃၃
ရုံးအသုံးအဆောင်များ	၄၈၄,၅၆၂,၉၈၈	၄၈၁,၅၀၁,၇၂၃
ကျွမ်းကျင်မှုဝန်ဆောင်ခအသုံးစရိတ်	၇၉၃,၁၉၄,၆၀၀	၂၀၉,၁၇၁,၉၁၅
အခွန်အခများ	၁၄၂,၅၃၂,၈၅၀	၁၂၅,၅၆၀,၃၈၃
မှတ်ပုံတင်နှင့်လိုင်စင်	၂,၃၃၇,၇၈၁,၉၈၇	၁,၈၈၅,၈၇၂,၂၇၂
ငှားခများ	၂,၉၃၆,၅၃၃,၄၅၅	၂,၅၆၅,၈၁၂,၂၇၃
ပြင်ဆင်ထိန်းသိမ်းစရိတ်	၃,၂၁၆,၉၂၄,၁၅၂	၂,၇၆၄,၀၆၉,၁၈၉
သယ်ယူပို့ဆောင်စရိတ်နှင့် ခရီးစရိတ်များ	၂၀၂,၃၆၁,၃၇၀	၁၉၉,၅၁၅,၅၄၇
ရေခဲမီးခများ	၃,၀၉၈,၈၂၂,၄၇၃	၂,၇၈၅,၅၆၂,၅၀၁
ပယ်ဖျက်မှုအသုံးစရိတ်	၆၂၅,၉၇၁,၈၆၀	၁,၀၂၈,၈၅၆,၀၈၇
ပုံသေပိုင်ပစ္စည်း ထုခွဲရောင်းချမှုအရှုံး/(အမြတ်)	၄၇၅,၈၁၀	၄၈၂,၈၁၄
	၁၅,၅၅၀,၈၉၇,၉၇၁	၁၃,၂၈၁,၃၆၀,၄၂၁

၂၆။ ဝင်ငွေခွန်စရိတ်

	၂၀၂၅-၂၀၂၆ မြန်မာကျပ်	၂၀၂၄-၂၀၂၅ မြန်မာကျပ်
ယခုနှစ်အတွက် ဝင်ငွေခွန် လျာထားမှု	၃,၀၃၇,၃၉၃,၆၈၉	၁,၁၁၄,၂၃၁,၉၂၀
အခြေပစ္စည်းရောင်းချခြင်းမှအမြတ်အပေါ်အခွန်	-	-
	၃,၀၃၇,၃၉၃,၆၈၉	၁,၁၁၄,၂၃၁,၉၂၀

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၇။ အစုရှယ်ယာတစ်စု၏ ဝင်ငွေ

အစုရှယ်ယာတစ်စု၏ အခြေခံဝင်ငွေနှင့် လျော့နည်းဖွယ်ရှိသော အစုရှယ်ယာတစ်စု၏ဝင်ငွေ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ဘဏ္ဍာရေးကာလအတွင်း ဘဏ်၏အစုရှယ်ယာသို့ ခွဲဝေပေးနိုင်သော အသားတင် အမြတ်/(အရှုံး)/(ကျပ်)	၅,၂၇၈,၆၈၃,၁၉၁	၂,၈၂၀,၃၆၂,၈၄၉
ကာလအတွင်း ပျမ်းမျှသာမန်အစုရှယ်ယာ အရေအတွက်	၁၀,၄၀၀,၉၈၆	၁၀,၄၀၀,၉၈၆
လျော့နည်းဖွယ်ရှိသောအကျိုးသက်ရောက်မှု	-	-
ညှိနှိုင်းပြီးပျမ်းမျှသာမန်အစုရှယ်ယာ အရေအတွက်	၁၀,၄၀၀,၉၈၆	၁၀,၄၀၀,၉၈၆
	၅၀၈	၂၇၁

၂၈။ ပတ်သက်ဆက်နွယ်နေသော အဖွဲ့အစည်းများ၏ လက်ကျန်စာရင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

ပတ်သက်ဆက်နွယ်နေသော အဖွဲ့အစည်းများတွင် အရေးပါသော စီမံခန့်ခွဲသူများ၊ ဆက်စပ်နေသော အဖွဲ့အစည်းများ ပါဝင်ပါသည်။ အရေးပါသော စီမံခန့်ခွဲသူများမှာ ဘဏ်၏ဒါရိုက်တာများ၊ ဘဏ်တွင် ခန့်အပ်ထားသော Management Executive Committee ဝင်များနှင့် ဘဏ်အရာထမ်းများ ပါဝင်ပါသည်။ ဘဏ်သည် ၎င်း၏ ပတ်သက်ဆက်နွယ်သော အဖွဲ့အစည်းများနှင့် အောက်ပါလုပ်ဆောင်ချက်များ ပြုလုပ်ခဲ့ပါသည်။

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
(က)အရောင်းအဝယ်လုပ်ဆောင်ချက်များ		
ပတ်သက်ဆက်နွယ်သူများနှင့်စာချုပ်များအရ အရှုံးအမြတ် စာရင်းတွင် စရိတ်အဖြစ် ကျခံထားသည့် ငှားရမ်းခစရိတ်	၆၅၇,၅၇၃,၈၉၉	၆၁၉,၂၉၇,၈၃၆
ပြုပြင်မွမ်းမံရေးလုပ်ငန်း များအတွက် စီမံခန့်ခွဲမှုအခကြေးငွေ	၇၁,၁၉၂,၆၂၅	-
(ခ) လက်ကျန်စာရင်း		
-ဆက်နွယ်သူများထံမှ အပ်ငွေများ	၄၀၆,၉၃၆,၂၉၉,၄၃၆	၂၁၈,၂၁၁,၈၀၁,၁၄၇
-ဆက်နွယ်သူများ၏ ချေးငွေများ	၇,၀၂၀,၈၇၉,၉၄၉	၁၃,၀၀၁,၅၆၅,၇၁၄
-ဆက်နွယ်သူများသို့ ဘဏ်အာမခံထုတ်ပေးခြင်း	၁၇,၂၆၃,၄၅၀,၁၀၃	၁၆,၃၀၈,၂၁၁,၇၀၆
-ဆက်နွယ်သူများသို့ ကြိုတင်ပေးငှားရမ်းခ	၂၈၉,၉၄၄,၉၅၄	၄၅၄,၁၃၈,၄၇၅
(ဂ) အရေးပါသော စီမံခန့်ခွဲသူများ၏ အကျိုးခံစားခွင့်		
-လစာနှင့် စရိတ်	၁,၂၄၅,၉၆၅,၃၀၇	၁,၄၆၁,၄၁၃,၃၃၂
-ဒါရိုက်တာများအစည်းအဝေး အခကြေးငွေ	၁၇၇,၄၀၀,၀၀၀	၁၃၇,၃၀၀,၀၀၀

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၉။ အာမခံများ နှင့် ကတိကဝတ်များ

(က) ဘဏ် အာမခံများ	၃၁.၃.၂၀၂၆	၃၁.၃.၂၀၂၅
	မြန်မာကျပ်	မြန်မာကျပ်
မြန်မာကျပ်ဖြင့် အာမခံထားခြင်း	၅၁,၈၄၅,၄၆၉,၈၈၄	၃၀,၂၆၀,၉၆၁,၂၄၆
နိုင်ငံခြားငွေဖြင့် အာမခံထားခြင်း	-	-
	<u>၅၁,၈၄၅,၄၆၉,၈၈၄</u>	<u>၃၀,၂၆၀,၉၆၁,၂၄၆</u>

အာမခံခြင်း (Guarantees) များသည် ဖြစ်ရပ်တစ်ခုကြောင့် ဖော်ပြထားသော ရပိုင်ခွင့် နှင့် ပေးရန်တာဝန်များ ပြောင်းလဲခြင်း အတွက် ဘဏ်မှလိုအပ်သော ပေးချေမှုပြုလုပ်ရန်အတွက် ချုပ်ဆိုထားသော စာချုပ်များကိုဆိုလိုပါသည်။ ဘဏ္ဍာနှစ်ကုန်ဆုံးသောနေ့ရှိ Guarantee များအား အထွေထွေ လယ်ကျာတွင် contra ပုံစံဖြင့်စာရင်းသွင်းထားပါသည်။

(ခ) ကတိကဝတ်များ	၃၁.၃.၂၀၂၆	၃၁.၃.၂၀၂၅
	မြန်မာကျပ်	မြန်မာကျပ်
ထုတ်ယူခြင်းမရှိသေးသော စာရင်းပိုထုတ်ချေးငွေ	၃၀,၁၂၀,၄၅၇,၀၃၂	၁၇,၄၀၄,၃၆၅,၈၁၂
ငှားရမ်းခ	၅,၈၁၃,၈၈၄,၂၈၅	၅,၄၄၄,၁၁၀,၂၁၄
	<u>၃၅,၉၃၄,၃၄၁,၃၁၇</u>	<u>၂၂,၈၄၈,၄၇၆,၀၂၆</u>

၃၀။ Acceptance, Endorsement and Guarantee

Acceptance, Endorsement and Guarantee ၏ ရရန်၊ ပေးရန်များအား ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းတွင် ခုနှစ်၍ ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

နေ့ကဆက်တွဲ - ဝ

ပုံသေပိုင်ပစ္စည်းစာရင်း

	မြေ/အဆောက်အအုံ	အငြိုးအဆောက်အအုံအစီးအား ပြင်ဆင်မှု	မော်တော်ယာဉ်	ရုံးပုံပရိဘောဂ	စက်ပစ္စည်း	စုစုပေါင်း
	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်
မူလတန်ဖိုး						
၁-၄-၂၀၂၅ နေ့ရှိစာရင်းဖွင့်လက်ကျန်	၁၄,၀၇၂,၈၀၇,၃၂၂	၅,၈၉၂,၁၃၇,၅၀၀	၁,၄၈၆,၆၉၂,၄၇၆	၁၀,၀၁၁,၆၁၇,၉၄၂	၁,၂၂၂,၂၁၃,၇၇၆	၃၂,၇၁၅,၄၆၈,၉၉၆
နှစ်အတွင်းဝယ်ယူခြင်း	၆၇,၃၇၂,၉၉၁	၃၇,၁၄၂,၈၀၀	၂၉၄,၀၀၀,၀၀၀	၇၇၄,၈၄၃,၂၃၇	၂,၃၂၃,၇၇၀	၁,၁၇၅,၆၈၂,၇၇၈
နှစ်အတွင်းရောင်းချခြင်း	(၁,၀၇၀,၀၀၀,၀၀၀)	-	-	(၁,၅၅၁,၃၅၀)	-	(၁,၀၇၁,၅၅၁,၃၅၀)
စာရင်းပယ်ဖျက်ခြင်း	(၆,၆၅၀,၀၀၀)	-	-	(၄၅,၆၁၉,၉၆၄)	-	(၅၂,၂၆၉,၉၆၄)
နှစ်အတွင်းညှိနှိုင်းခြင်း	-	-	-	၅၅၉,၉၂၆	၁၀၆,၂၅၀	၆၁၆,၁၇၆
၃၁-၃-၂၀၂၆ နေ့ရှိလက်ကျန်	၁၃,၀၆၃,၇၃၀,၃၁၂	၅,၉၂၉,၂၈၀,၃၀၀	၁,၇၈၀,၆၉၂,၄၇၆	၁၀,၇၃၉,၈၁၉,၇၉၁	၁,၂၅၄,၆၄၃,၇၇၆	၃၂,၇၆၇,၉၆၆,၆၁၆
စုစုပေါင်းတန်ဖိုးလျော့						
၁-၄-၂၀၂၅ နေ့ရှိစာရင်းဖွင့်တန်ဖိုးလျော့	၁,၂၆၈,၀၀၆,၈၄၆	၂,၅၃၂,၈၂၇,၄၃၃	၁,၀၇၇,၉၁၂,၃၁၅	၅,၈၃၁,၆၆၂,၄၀၈	၄၆၃,၄၈၃,၄၁၉	၁၁,၁၇၃,၈၉၂,၄၂၁
နှစ်အတွင်းတန်ဖိုးလျော့	၁၅၂,၃၀၄,၈၄၁	၅၆၈,၄၈၃,၂၃၅	၈၈,၅၁၇,၉၅၆	၁,၀၆၁,၆၁၄,၅၇၁	၇၈,၉၇၁,၂၈၂	၁,၉၄၉,၈၉၁,၈၈၅
နှစ်အတွင်းရောင်းချခြင်း	-	-	-	(၁,၀၂၀,၅၃၉)	-	(၁,၀၂၀,၅၃၉)
စာရင်းပယ်ဖျက်ခြင်း	(၁,၂၃၃,၀၂၁)	-	-	(၄၀,၉၈၇,၀၉၉)	-	(၄၂,၂၂၀,၁၂၀)
နှစ်အတွင်းညှိနှိုင်းခြင်း	(၂၇၉,၅၂၄)	-	-	၈၀၉,၄၅၀	၁၀၆,၂၅၀	၆၁၆,၁၇၆
၃၁-၃-၂၀၂၆ နေ့ရှိ စုစုပေါင်းတန်ဖိုးလျော့	၁,၄၁၈,၇၉၉,၁၄၁	၃,၁၀၁,၃၁၀,၆၆၈	၁,၁၆၆,၄၃၀,၂၇၁	၆,၈၅၂,၀၇၈,၇၉၁	၅၄၂,၅၆၀,၉၅၁	၁၃,၀၈၁,၁၇၉,၈၂၂
၃၁-၃-၂၀၂၆ နေ့ရှိအသားတင်တန်ဖိုး	၁၁,၆၄၄,၇၃၁,၁၇၁	၂,၈၂၇,၉၆၆,၆၃၂	၆၁၄,၂၆၂,၂၀၅	၃,၈၈၇,၇၄၁,၀၀၁	၇၁၂,၀၈၂,၈၀၄	၁၉,၆၆၆,၇၈၆,၈၁၅
၃၁-၃-၂၀၂၆ နေ့ရှိအသားတင်တန်ဖိုး	၁၂,၈၀၄,၈၀၀,၄၇၆	၃,၃၅၉,၃၁၀,၀၆၈	၄၀၈,၇၈၀,၁၆၁	၄,၁၇၉,၉၅၅,၅၃၄	၇၈၈,၇၃၀,၃၃၆	၂၁,၅၄၁,၅၇၆,၅၇၅

အထက်ဖော်ပြပါ ပုံသေပိုင်ပစ္စည်းများသည် ပုံသေပိုင်ပစ္စည်းမှတ်တမ်းစာအုပ်နှင့် ကိုက်ညီပြီး ဒါရိုက်တာများ၏ အတည်ပြုချက်ဖြင့် ဝယ်ယူသော ပုံသေပိုင်ပစ္စည်းများ အားလုံးပါဝင်ကြောင်း မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် က ပိုင်ဆိုင်ပြီး ၂၀၂၆ ခုနှစ် ၁ မတ်လ (၃၁) ရက်နေ့ တွင် အားလုံးတည်ရှိကြောင်း သက်သေခံပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

နေ့ကဆက်တွဲ - ၂

ပုံသေပိုင်ပစ္စည်းစာရင်း

မူလတန်ဖိုး	မြေ/အဆောက်အဦး	အငြိုးအဆောက်အဦးအား ပြင်ဆင်မှု	မော်တော်ယာဉ်	ရုံးသုံးပရိဘောဂ	စက်ပစ္စည်း	စုစုပေါင်း
	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်
၁-၄-၂၀၂၄ နေ့ရှိစာရင်းဖွင့်လက်ကျန်	၁၂,၇၂၄,၆၉၄,၆၄၄	၅,၀၇၉,၂၇၃,၈၉၁	၁၂,၉၃,၄၅၃,၄၇၆	၈,၀၃၇,၇၉၂,၁၁၉	၁,၁၆၈,၈၀၃,၉၅၆	၂၈,၃၀၄,၀၁၈,၀၈၆
နှစ်အတွင်းဝယ်ယူခြင်း	၁,၃၅၆,၆၈၁,၁၇၈	၉၀၀,၅၆၈,၂၅၉	၁၉၃,၈၂၉,၀၀၀	၂၂၄၀,၁၀၄,၃၄၄	၈၅,၈၃၀,၀၀၀	၄,၇၇၇,၀၁၂,၇၈၁
နှစ်အတွင်းရောင်းချခြင်း	-	-	-	(၇၅,၂၃၅,၉၁၃)	(၉၅၉,၀၀၀)	(၇၆,၁၉၄,၉၁၃)
စာရင်းပယ်ဖျက်ခြင်း	(၈,၅၆၈,၅၀၀)	(၈၇,၇၀၄,၆၅၀)	(၅၉၀,၀၀၀)	(၁၉၁,၀၄၂,၆၀၇)	(၁,၄၆၁,၂၀၀)	(၂,၈၉,၃၆၆,၉၅၇)
နှစ်အတွင်းညှိနှိုင်းခြင်း	-	-	-	-	-	-
၃၁-၃-၂၀၂၅ နေ့ရှိလက်ကျန်	၁၄,၀၇၂,၈၀၇,၃၂၂	၅,၈၉၂,၁၃၇,၅၀၀	၁,၄၈၆,၆၉၂,၄၇၆	၁၀,၀၁၁,၆၁၇,၉၄၂	၁,၂၅၂,၂၁၃,၇၅၆	၃၂,၇၁၅,၄၆၈,၉၉၆
စုစုပေါင်းတန်ဖိုးလျော့	၁,၁၁၈,၅၀၁,၅၅၁	၂,၀၄၁,၈၂၆,၃၆၇	၉၉၆,၂၁၉,၅၀၅	၅,၁၂၁,၅၇၇,၆၇၂	၃,၈၉,၃၅၇,၈၂၇	၉,၆၆၇,၄၈၂,၉၂၂
၁-၄-၂၀၂၄ နေ့ရှိစာရင်းဖွင့်တန်ဖိုးလျော့	၁၅၀,၃၅၀,၂၃၃	၅၄၂,၇၃၁,၃၀၆	၈၂,၂၈၂,၈၀၉	၉၄၄,၄၁၆,၁၁၁	၇၅,၈၈၇,၃၄၁	၁,၇၉၅,၆၆၇,၈၀၀
နှစ်အတွင်းတန်ဖိုးလျော့	-	-	-	(၇၁,၆၅၆,၆၄၂)	(၆၇၃,၄၅၈)	(၇၂,၃၃၀,၁၀၀)
နှစ်အတွင်းရောင်းချခြင်း	(၈၄၄,၉၃၉)	(၅၁,၇၃၀,၂၄၁)	(၅၈၉,၉၉၉)	(၁၆၂,၆၇၄,၇၃၃)	(၁,၀၈၈,၂၉၀)	(၂,၁၆၆,၉၂၈,၂၀၁)
စာရင်းပယ်ဖျက်ခြင်း	-	-	-	-	-	-
နှစ်အတွင်းညှိနှိုင်းခြင်း	-	-	-	-	-	-
၃၁-၃-၂၀၂၅ နေ့ရှိ စုစုပေါင်းတန်ဖိုးလျော့	၁,၂၆၈,၀၀၆,၈၄၆	၂,၅၉၂,၈၅၇,၄၃၃	၁,၀၇၇,၉၁၂,၃၁၅	၅,၈၃၁,၆၆၂,၄၀၈	၄,၆၃,၄၈၃,၄၁၉	၁၁,၁၇၃,၈၉၂,၄၂၁
၃၁-၃-၂၀၂၅ နေ့ရှိအသားတင်တန်ဖိုး	၁၂,၈၀၄,၈၀၀,၄၇၆	၃,၃၅၉,၃၁၀,၀၆၈	၄၀၈,၇၈၀,၁၆၁	၄,၁၇၉,၉၅၅,၅၃၄	၇၈၈,၇၃၀,၃၃၆	၂၁,၅၄၁,၅၇၆,၅၇၅
၃၁-၃-၂၀၂၄ နေ့ရှိအသားတင်တန်ဖိုး	၁၁,၆၀၆,၁၉၃,၀၉၃	၃,၀၃၇,၄၄၇,၅၂၄	၂၉၇,၂၃၃,၉၇၁	၂,၉၁၆,၂၁၄,၄၄၇	၇၇၉,၄၄၆,၁၂၉	၁၈,၆၃၆,၅၁၅,၁၆၄

အထက်ဖော်ပြပါ ပုံသေပိုင်ပစ္စည်းများသည် ပုံသေပိုင်ပစ္စည်းမှတ်တမ်းစာအုပ်နှင့် ကိုက်ညီပြီး ဒါရိုက်တာများ၏ အတည်ပြုချက်ဖြင့် ဝယ်ယူသော ပုံသေပိုင်ပစ္စည်းများ အားလုံးပါဝင်ကြောင်း မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် က ပိုင်ဆိုင်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ တွင် အားလုံးတည်ရှိကြောင်း သက်သေခံပါသည်။